

လူအပေါင်းတို့သည် ကာမဂုဏ်၊ ဒေါသ၊ မာန၊ ထိနပ်ဒွါ၊ ဥဒိစ္စတရားတို့ ကပ်ငြိမ်းခံရလျှင် သေခြင်းကင်းရာ နိဗ္ဗာန်သို့ မရောက်နိုင်ချေ။ ကောင်းစွာဟောကြားအပ်သော တရားတို့ကို တရားအားလျော်စွာ ကျင့်ကြံကုန်သော သူတို့သည် ကူးမြောက်နိုင်ခဲ့သော သေမင်းနေရာ သံသရာကို ကူးမြောက်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်ကုန်လတ္တံ့။

ပဏ္ဍိတဝဂ် (ဓမ္မပဒ - ၈၆)

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်

၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့

အတွဲ (၆၄)၊ အမှတ်(၂၄၀)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

- ၁။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်။
- ၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျိုးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံစီးပွားမြှင့်တင်ရေးနှင့် ပြည်သူ့လူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်။
- ၃။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်း ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်။
- ၄။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်။
- ၅။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နှစ်နာမူမရှိစေရေးနှင့် နည်းလမ်းကျန် မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်။



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့နယ် ရန်ကုန် - ပုသိမ် လမ်းမကြီးတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့နယ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများအား နုန်းများဆယ်တင်ခြင်းနှင့် ချောင်းမြောင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်

နေပြည်တော် မေ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီကွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

စာမျက်နှာ ၃ ကော်လံ ၁ *

ယနေ့ ၀၇ မှာ

“လျင်ဘေးအလွန် မြန်မာစီးပွားရေး ပြန်လည် ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ် ဆွေးနွေးပွဲ ဆက်လက်ကျင်းပ

ပြည်တွင်းသတင်း ၈

ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး

ဆောင်းပါး ၁၀

ဧူလိုင်လတွင် ရေနံတိုးမြှင့်ထုတ်လုပ် မည်ဟု အိပက်နှင့်မဟာမိတ်အဖွဲ့ဝင်များ ကြေညာ

နိုင်ငံတကာသတင်း ၁၄

ကလေးတို့ပညာ ပိုမိုကောင်းမွန်ရေး မိဘ၊ ဆရာ ပိုမိုပူးပေါင်းဆောင်ရွက်

မနက်ဖြန် (ဇွန် ၂ ရက်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်။ သူငယ်တန်း (KG) မှသည့် ဒွါဒဿမတန်း (Grade 12) အထိ ကျောင်းသား ကျောင်းသူ ကလေးငယ်တို့ ကျောင်းတက်ကြရတော့မည်ဖြစ် သည်။ ပညာသင်ခြင်းသည် ဘဝခရီးအတွက် ဖြည့်ဆည်းကြရခြင်း ဖြစ်သည့်အလျောက် ကျောင်းနေလည်းပျော်၊ စာလည်းတော်ရန် ကျောင်းသား ကျောင်းသူအားလုံး အားထုတ်ကြိုးပမ်းကြရမည် ဖြစ်သလို မိဘ၊ အုပ်ထိန်းသူတို့က ပံ့ပိုး၍ ဆရာ၊ ဆရာမများက သင်ကြားလေ့ကျင့်ပေးကြရမည် ဖြစ်သည်။ မိဘ၊ ဆရာ ပူးပေါင်း ဆောင်ရွက်မှု ကောင်းသည်နှင့်အမျှ ကလေးတို့ ပညာရေးတွင် ကောင်းမွန်ကြမည်ဖြစ်သည်။

မိဘ၊ အုပ်ထိန်းသူများသည် မိမိတို့၏ ရင်သွေး ကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန် ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ ပညာသင်ကာလ အတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ် တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာ သင်ယူနိုင်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ အီး-စီးကရက် (Vape) စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး၊ ကျောင်းသား ကျောင်းသူများ ဂိမ်းစွဲလမ်းမှု ပပျောက်ရေး၊ ကျောင်းသား ကျောင်းသူများ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ပေးရန်နှင့် ဆေးကုသမှု ခံယူနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ် ထားသော စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာဆောင်ရွက်ရန် နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သတ်မှတ်ကြိုမီရေ ပြည့်မီအောင် ထိုးနှံကြရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည့် အထက် ဖော်ပြပါ အချက်အလက်များသည် မိမိတို့ရင်သွေး၊ ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားစေရန်၊ စဉ်ဆက်မပြတ် ပညာ သင်ယူ၍ ပညာရေးခရီးပန်းတိုင်အထိ ရောက်ရှိနိုင်စေရန်၊ လူငယ် ဘဝတွင် လမ်းမှားသို့ မရောက်ရှိစေရန်၊ ယာဉ်အန္တရာယ်ကင်းဝေး စေရန်၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်တတ်စေ ရန်ဟူသည့် ရည်ရွယ်ချက်များနှင့် ထုတ်ပြန်ထားခြင်းဖြစ်ရာ ကျောင်းသား ကျောင်းသူများ၏ အကျိုးအတွက်သာဖြစ်ပြီး မိဘအုပ်ထိန်းသူများနှင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမတို့၏ ပူးပေါင်းဆောင်ရွက်မှုအားကောင်းသည်နှင့်အမျှ ကလေးတို့၏ ပညာရပ်ဝန်းမှာ လုံခြုံစိတ်ချရသော၊ စည်းကမ်းကောင်းမွန်သော၊ ပျော်မွေ့ဖွယ်ဖြစ်သော ပညာရပ်ဝန်း၊ ကလေးများကို လူတော် လူကောင်းလေးများဖြစ်လာအောင် မြေတောင်မြှောက်ပေးနိုင် သော ပညာရပ်ဝန်းအဖြစ် ပိုမိုထင်ရှား တောက်ပလာမည်ဖြစ်သည်။

နိုင်ငံကို ကောင်းသည်ထက်ကောင်းအောင် တည်ဆောက် နိုင်ရန်မှာ အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသော နိုင်ငံ သားကောင်း၊ သမီးကောင်း မြောက်မြားစွာ လိုအပ်သည်။ လက်ရှိ မိမိတို့နိုင်ငံ၏ လူဦးရေနှင့် ဘွဲ့ရ ပညာတတ်လူဦးရေ အချိုးကွာဟ ချက် ကျဉ်းသည်ထက်ကျဉ်းအောင် မိမိတို့အားလုံး ကြိုးပမ်း အားထုတ်ကြရန်လိုအပ်သည်။ ပညာသင်ကြားခြင်းသည် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီအတွက်ရော နိုင်ငံအတွက်ပါ ဖြစ်ရာ တန်းစဉ်မှန်မှန်ကူးပြောင်း၍ စဉ်ဆက်မပြတ် ပညာသင်ကြားပြီး အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်သူများအဖြစ် နိုင်ငံ ကို အလုပ်အကျွေးပြုနိုင်ကြပါစေကြောင်း။ ။

၃၁-၅-၂၀၂၅ ရက် အမြင့်ဆုံးနေ့အပူချိန်များ

စဉ်	တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့များ	အမြင့်ဆုံး အပူချိန် ဒီဂရီဆဲလ်စီးယပ်	အမြင့်ဆုံး အပူချိန် ဒီဂရီဗာရှင်ဟိုက်
၁။	ကော့သောင်းမြို့	၃၃.၅	၉၂.၃
၂။	မြင်းခြံမြို့	၃၃.၂	၉၁.၈
၃။	ဇလွန်မြို့	၃၃.၀	၉၁.၄

၃၁ - ၅ - ၂၀၂၅ ရက်နေ့ စာတသတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate)

၄။	မြစ်ကြီးနားမြို့	၃၃.၀	၉၁.၄
၅။	အောင်လံမြို့	၃၂.၉	၉၁.၂
၆။	ညောင်ဦးမြို့	၃၂.၇	၉၀.၉
၇။	ရန်ကုန် (ဗိုလ်တထောင်မြို့နယ်)	၃၂.၅	၉၀.၅
၈။	ကိုကိုးကျွန်းမြို့	၃၂.၅	၉၀.၅
၉။	လပွတ္တာမြို့	၃၂.၅	၉၀.၅
၁၀။	မြင်းမူမြို့	၃၂.၄	၉၀.၃

သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကျပ်စင်တီမီတာနှင့်အထက်ရှိ
စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၉၂၅၅ ဂရမ်) ၏ ဈေးနှုန်းမှာ
၅၇၇၀၀၀၀ ကျပ် ဖြစ်သည်။

ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ

လျှင်ဘေးသင်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၃၁

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လူဝတ်ခွဲသော အင်အားအလွန် ပြင်းထန်သည့် လျှင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ် မြောက်ပိုင်းတွင် မေ ၃၁ ရက်အထိ သေဆုံး သူ ၃၇၄၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၀၀ ဦးနှင့် ပျောက်ဆုံးသူ ၆၇ ဦး ရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေ ကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦး ရှာဖွေကယ်ဆယ် ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၁၇ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပ နိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၃၀ ရက် ညနေ ၅ နာရီမှ မေ ၃၁ ရက် ညနေ ၅ နာရီအတွင်း မလေးရှားနိုင်ငံအခြေစိုက် Fo Guang Shani Buddha's Light International Association Yayan Sin Chew အဖွဲ့အစည်းများက လှူဒါန်းသည့် လက်သန့်ဆေးရည် အလေးချိန် ၀ ဒသမ ၃၁၅ တန် ရောက်ရှိခဲ့ပြီး အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ ကိုလည်း ဘေးသင့်ပြည်သူများလက်ဝယ်အရောက် အမြန်ဆုံးခွဲဝေ ထောက်ပံ့လှူဒါန်းကြောင်း သိရှိရသည်။

သတင်းစဉ်

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

၁ - ၆ - ၂၀၂၅

ကျပ်/လီတာ

Fuel (လက်လီဈေးနှုန်း)	ရန်ကုန်	မန္တလေး	နေပြည်တော်	ပဲခူး	မကွေး	ထားဝယ်	မုံရွာ	ပုသိမ်	မြစ်ကြီးနား	စစ်တွေ	ဘားအံ	မော်လမြိုင်	လားရှိုး	တောင်ကြီး	လွိုင်ကော်	ဟာခါး
92 Ron	၂၇၅၅	၂၇၄၀	၂၇၃၅	၂၇၃၀	၂၇၂၅	၂၇၂၀	၂၇၁၀	၂၇၁၀	၂၇၀၅	၂၇၀၅	၂၇၀၅	၂၇၀၅	၂၇၀၅	၂၇၀၅	၂၇၀၅	၂၇၀၅
95 Ron	၂၇၆၀	၂၇၄၅	၂၇၄၀	၂၇၃၅	၂၇၃၀	၂၇၂၅	၂၇၁၅	၂၇၁၅	၂၇၁၀	၂၇၁၀	၂၇၁၀	၂၇၁၀	၂၇၁၀	၂၇၁၀	၂၇၁၀	၂၇၁၀
HSD (500 ppm)	၂၇၄၀	၂၇၃၅	၂၇၃၀	၂၇၂၅	၂၇၂၀	၂၇၁၅	၂၇၀၅	၂၇၀၅	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀
HSD (50 ppm)	၂၇၄၀	၂၇၃၅	၂၇၃၀	၂၇၂၅	၂၇၂၀	၂၇၁၅	၂၇၀၅	၂၇၀၅	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀
HSD (10 ppm)	၂၇၄၀	၂၇၃၅	၂၇၃၀	၂၇၂၅	၂၇၂၀	၂၇၁၅	၂၇၀၅	၂၇၀၅	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀	၂၇၀၀

ကျပ်/လီတာ

မှတ်ချက်။ (၁)

MOPS ဈေးနှုန်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်း ဖြစ်ပါသည်။

(၂)

သုံးစွဲသူ မိဘပြည်သူများအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် ကျွန်ုပ်တို့မူပိုင်ပါက ကော်မတီ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးအပ် ပါသည်-

၀၆၇- ၄၁၁၃၃၇၊ ၀၉-၂၅၄၆၂၅၄၇

၀၆၇- ၄၁၁၂၈၊ ၀၉-၇၇၂၅၃၃၆၃

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ

မြန်မာ့အလင်း

စာတည်းမျိုးချပ်

- စိုးစိုးနိုင်

သတင်းထောက်များ

- ခင်ရတနာ

စာတည်းများ

- မြင့်စိုး

အကြီးတန်း

- ကျော်သုဝဏ်း၊ တင်မောင်လွင်

စာတည်းများ

- ကျော်ဇေယျာမြင့်၊ နေဇာတထွန်း

သတင်းထောက်များ

- ဟိန်းထက်စော၊ နေဇာတထွန်း (၂)

ဘာသာပြန်စာတည်း

- ခြူးစန္ဒီနွယ်၊ တင်လင်းအောင်

အငယ်တန်း

- ဇော်ဝိုင်းအောင်၊ သေချာနွယ်၊ ခင်ဖြူထွေး

သုတေသန

- အိအိခင်နှင့် အဖွဲ့

သတင်းထောက်များ

- စာတိုပုံသတင်းထောက်

စာပြင်

- ဇော်မင်းသန်းနှင့် အဖွဲ့

စာတိုပုံသတင်းထောက်

- တင်စိုး

စာမျက်နှာစည်းမှုနှင့် ဒီဇိုင်း

- မိုးမိုးအေးနှင့် နွဲ့မွန်တို့အဖွဲ့

အီးမေးနှင့် အွန်လိုင်း

- သက်လွင်ဦးနှင့် အဖွဲ့

နေပြည်တော်-စာတည်းမျိုးချပ် ၀၆၇-၃၆၁၄၂၊ စာတည်းအဖွဲ့ ၀၆၇-၃၆၁၄၂၊ ရန်ကုန်ရုံးခွဲ-အမှတ်(၅၃)၊ နတ်မောက်လမ်းဆုံ(၁)၊ ဗိုလ်ချုပ်(၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ ၀၁-၅၄၄၃၃၀၅၊ မန်နေဂျာ ၀၁-၅၄၄၃၃၀၅၊ စီမံ ၀၁-၅၄၄၃၃၀၅၊ ငွေစာရင်း ၀၁-၅၄၄၃၃၀၅၊ ကြော်ငြာ ၀၁-၅၄၄၃၃၀၅၊ ၀၁-၅၄၄၃၃၀၅၊ Fax ၀၁-၅၄၄၃၂၂၁၊ ၀၆၇-၃၆၁၄၂၊ မြန်မာ့အလင်း ၀၁-၅၄၄၃၃၀၅၊ Fax ၀၁-၆၆၀၄၄၄၆။

ထုတ်ဝေခြင်းအမှတ်

- (၀၁၀၉၃)

ပုံနှိပ်ခြင်းအမှတ်

- (၀၀၈၇၇)

mmalin.npt@gmail.com
www.facebook.com/MYANMAALINNNEWS



လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏နေအိမ်အဆောက်အအုံများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသား တံတိုင်းအဖြစ်အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန်ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်း ဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက် နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း။

(၃-၉-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် အဝင်လမ်းမကြီးနှင့် လူသားစင်္ကြံ ခင်းကျင်းထားမှုအခြေအနေများ ကြည့်ရှုစစ်ဆေးစဉ်။

* ရှေးဦး

လှိုင်သာယာမြို့နယ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ် ရန်ကုန် - ပုသိမ် လမ်းမပေါ်ရှိ ဘုရင့်နောင်တံတားအဆင်းအနီး ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းထိပ်သို့ရောက်ရှိပြီး လူသားစင်္ကြံအသစ် ခင်းကျင်းဆောင်ရွက်ထားရှိမှုနှင့် လမ်းဘေးဝဲယာ၌ ရေနုတ်မြောင်းအဆင့်မြှင့်တင်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန် စေရေးအတွက် ရေနုတ်မြောင်းများအား နုန်းများ ဆယ်တင်ခြင်းနှင့် ချောင်းဖြောင့်ခြင်းလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့ နေရာများ၌ ရေများစီးဆင်းမှုမရှိဘဲ ပိတ်ဆို့လျက် ရှိသဖြင့် အလွယ်တကူစီးဆင်းသွားနိုင်မည့်ပုံစံနှင့် ရေမြောင်း level တို့ကို စနစ်တကျဖြင့် သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခု ရန်ကုန် - ပုသိမ် လမ်းမကြီးသည် အသွားအလာများသည့် ပင်မလမ်းမ ကြီးဖြစ်သဖြင့် လမ်းဘေးဝဲယာတစ်လျှောက်သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေးကို ဖော်ဆောင်ကာ လှိုင်သာယာမြို့နယ်၏ သန့်ရှင်း သာယာလှပမှုနှင့် စည်းကမ်းစနစ်တကျရှိမှုတို့ကို ပြသ၍ ဂုဏ်ယူကြရန်လိုကြောင်းနှင့် အခြားလိုအပ် သည်များ လမ်းညွှန်မှာကြားသည်။

- ❖ အချို့နေရာများ၌ ရေများစီးဆင်းမှုမရှိဘဲ ပိတ်ဆို့လျက်ရှိသဖြင့် အလွယ်တကူစီးဆင်းသွားနိုင်မည့်ပုံစံနှင့် ရေမြောင်း level တို့ကို စနစ်တကျဖြင့် သုတေသနပြုဆောင်ရွက်သွားရန်လို
- ❖ ယခု ရန်ကုန် - ပုသိမ် လမ်းမကြီးသည် အသွားအလာများသည့် ပင်မလမ်းမကြီးဖြစ်သဖြင့် လမ်းဘေးဝဲယာတစ်လျှောက်သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေးကို ဖော်ဆောင်ကာ လှိုင်သာယာမြို့နယ်၏ သန့်ရှင်းသာယာလှပမှုနှင့် စည်းကမ်း စနစ်တကျရှိမှုတို့ကို ပြသ၍ ဂုဏ်ယူကြရန်လို

လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်ရေး ထို့နောက် ရန်ကုန် - ပုသိမ်လမ်းမပေါ်ရှိ ကနောင် မင်းသားကြီး လမ်းထိပ်နေရာ၌ တောင်ဘက်ခြမ်း၊ လမ်းဖြတ်ကူးတံတား ဆောင်ရွက်ပြီးစီးမှုအခြေ အနေများ၊ လူသားစင်္ကြံအသစ် ခင်းကျင်းထားရှိမှု အခြေအနေများ၊ ရေစီးရေလာကောင်းမွန်ရေးဆောင် ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လူသား

စင်္ကြံခင်းကျင်းထားရှိမှုမှာကောင်းမွန်ပြီး လူသား စင်္ကြံပေါ်၌ တည်ရှိနေသည့် လျှပ်စစ်ဓာတ်အားပေး တိုင်များကို စင်္ကြံရိယာ ပြင်ပသို့ရွှေ့ပြောင်းသွား ရန်နှင့် ရေနုတ်မြောင်းများအတွင်း ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ယင်းနောက် ရန်ကုန် - ပုသိမ် လမ်းမအတိုင်း ဆက်လက်ထွက်ခွာလာခဲ့ပြီး သောင်ကြားချောင်း တံတားနေရာသို့ ရောက်ရှိကာ ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများ

ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြပြီး တက္ကသိုလ်အဝင်လမ်းမကြီးနှင့် လူသားစင်္ကြံ ခင်းကျင်းထားရှိမှုအခြေအနေများ၊ အဝင်လမ်းတစ်လျှောက် သစ်ပင်ပန်းမန်စိုက်ပျိုးထား ရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

ကျောင်းသား ကျောင်းသူများ သင်ကြားမှုအခြေအနေများ မေးမြန်း ထို့နောက် တက္ကသိုလ်ဆောင်ပတ်လမ်းအတိုင်း မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပါမောက္ခချုပ်ခေါက်တာကြည်စိုးနှင့် ဆရာ ဆရာမ များအား တွေ့ဆုံ၍ တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိမှု အခြေအနေများကို မေးမြန်းသည်။ ယင်းနောက် တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၏ တက္ကသိုလ်ဆိုင်ရာတင်ပြချက်များ တင်ပြမှုအပေါ် တက္ကသိုလ်၌ တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ၏ သွားလာမှုအဆင်ပြေ စေရေး၊ အိပ်ဆောင်များ ကောင်းမွန်မှုရှိစေရေး တို့ကို အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊
စာမျက်နှာ ၄ သို့



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဘုရင့်နောင်ပန်းခြံရှင်းလင်းဆောင်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ ရှင်းလင်းတင်ပြစဉ်။

စာမျက်နှာ ၃ မှ
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်အနေဖြင့် လှိုင်သာယာမြို့နယ် ရေစီးရေလွှာကောင်းမွန်စေရေး နှင့်ပတ်သက်၍လည်း သုတေသနပြုဆောင်ရွက်သွား ရန်လိုပြီး မြို့ပြအင်ဂျင်နီယာဘွဲ့တန်း တက်ရောက် နေသော နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူ များကို အဖွဲ့များခွဲ၍ အပိုင်းအလိုက် သုတေသနပြု အခြေရာဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို မှာကြားသည်။

လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်ပန်းခြံသို့ရောက်ရှိကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် လှိုင်သာယာမြို့နယ် အကွက်ချပုံစံငယ်အား ကြည့်ရှု၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဆွေးနွေးမှာကြား သည်။

ထို့နောက် ပန်းခြံရှင်းလင်းဆောင်ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်

- ❑ **ရန်ကုန် - ပုသိမ်လမ်းနှင့် ညောင်တုန်းလမ်းတို့သည် လမ်းမကြီးများ ဖြစ်သဖြင့် ပြည်သူများ စနစ်တကျသွားရောက်နိုင်ရေး လူသွားစင်္ကြံများ ကို အဆင့်မီဆောင်ရွက်သွားရန်လို၊**
- ❑ **လူကူးတံတားများ တည်ဆောက်ရာတွင်လည်း သတ်မှတ်ချက်များနှင့် အညီသာ ဆောက်လုပ်သွားရန်လို၊ လူသွားစင်္ကြံများပေါ်၌ တည်ရှိနေ သည့် လျှပ်စစ်ဓာတ်အားတိုင်များအား စနစ်တကျဖြင့် ကင်းလွတ်ရာသို့ ပြောင်းရွှေ့စိုက်ထူသွားရန်လို**

တို့က လှိုင်သာယာမြို့နယ်သို့ ရောက်ရှိစစ်ဆေးစဉ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် လမ်းညွှန်ချက်များအား ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ လှိုင်သာယာမြို့နယ် အတွင်း ရေစီးရေလွှာကောင်းမွန်စေရေးအတွက် ဇလားပုံကွန်ကရစ်မြောင်းများ ဖောက်လုပ်ဆောင် ရွက်လျက်ရှိမှု၊ ရေမြောင်းများအတွင်း အမှိုက်များနှင့် ချွန်နယ်များပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းခြင်းလုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိမှု၊ ရန်ကုန် - ပုသိမ် လမ်းမကြီးတစ်လျှောက် ရေစီး ရေလွှာကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှုနှင့် ရေထိန်းတံခါးများ တပ်ဆင်ထားရှိမှု၊ RC Box Culvert များ တည်ဆောက်လျက်ရှိမှု၊ ညောင်တုန်းလမ်း ဝဲယာ ရေစီးရေလွှာကောင်းမွန်စေရေး ဆောင်ရွက်လျက် ရှိမှု၊ ရွှေပြည်သာတံတား လမ်းဘေးဝဲယာ လှိုင်မြစ် ထွက်ပေါက်ရေမြောင်းများ ဆောက်လုပ်ထားရှိမှု၊

ရန်ကုန်အနောက်ပိုင်းတာဝန်ရှိသူလမ်းဝင်းအတွင်း ရေစီး ရေလွှာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်ထားရှိမှု၊ ရန်ကုန် - ပုသိမ်လမ်း နှင့် ညောင်တုန်းလမ်းဝဲယာ၌ လူသွားစင်္ကြံများ ပြုလုပ်လျက်ရှိမှု၊ လူကူးတံတားများ တည်ဆောက် ပေးလျက်ရှိမှု၊ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်ပတ်လမ်းအား နိုင်ငံလွန်ကမ္ဘာ့ရာခိုင်နှုန်း ဖြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ သည်။

လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းတစ်ရပ်ကို စနစ်တကျရေးဆွဲ ဆောင်ရွက်သွားရန်လို

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်း သာယာလှပရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကို ၂၀၂၃ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ခဲ့မှုများကို စနစ်တကျဖြင့် မှတ်တမ်းတင်ထားရှိရန်လိုကြောင်း၊ လှိုင်သာယာတွင် ရေစီးရေလွှာကောင်းမွန်ရေးသည် အဓိက ရေဖြိုင်းဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခု ဖြစ် သဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့သာယာလှပရေးအတွက် ရေနုတ်မြောင်းများ အတွင်း ရေစီးရေလွှာများ ကောင်းမွန်ရမည်ဖြစ်သကဲ့ သို့ နေထိုင်ကြသူများအနေဖြင့်လည်း စည်းကမ်း တကျနေထိုင်ခြင်း၊ အမှိုက်စွန့်ပစ်ခြင်းတို့ကို ဆောင် ရွက်ကြရန်လိုကြောင်း၊ ရေစီးရေလွှာကောင်းမွန်မှုမရှိ ခြင်းကြောင်း ရေဆိုးရေညစ်များနှင့် ကျန်းမာရေးနှင့် ညီညွတ်မှုတမူမရှိသည့် ပတ်ဝန်းကျင်ဖြစ်လာစေနိုင် ကြောင်း၊ ရေမြောင်းများ တည်ဆောက်ရာတွင် ရေစီးဆင်းမှုပမာဏကို တွက်ချက်၍ စနစ်တကျ တည်ဆောက်သွားရန်လိုကြောင်း၊ ရန်ကုန် - ပုသိမ် လမ်းနှင့် ညောင်တုန်းလမ်းတို့သည် လမ်းမကြီးများ ဖြစ်သဖြင့် ပြည်သူများ စနစ်တကျသွားရောက်နိုင်ရေး လူသွားစင်္ကြံများကို အဆင့်မီဆောင်ရွက်သွားရန် လိုကြောင်း၊ လူကူးတံတားများ တည်ဆောက်ရာတွင် လည်း သတ်မှတ်ချက်များနှင့်အညီသာ ဆောက်လုပ် သွားရန်လိုကြောင်း၊ လူသွားစင်္ကြံများပေါ်၌ တည်ရှိ နေသည့် လျှပ်စစ်ဓာတ်အားတိုင်များအား စနစ်တကျ ဖြင့် ကင်းလွတ်ရာသို့ ပြောင်းရွှေ့စိုက်ထူသွားရန် လိုကြောင်း။

မြို့နယ်သာယာလှပရေးအတွက် အမှိုက်သရိုက် စွန့်ပစ်မှုများစနစ်တကျရှိစေရေး သက်ဆိုင်ရာ စည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် ဥပဒေနှင့် အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန် လိုကြောင်း၊ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့ပြစီမံကိန်းတစ်ရပ်ကို စနစ်တကျရေးဆွဲ စာမျက်နှာ ၅ သို့



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့နယ် အကွက်ချပုံစံငယ်အား ကြည့်ရှု၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို ဆွေးနွေးမှာကြားစဉ်။

❖ ကျောပိုးမှ

အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်စေရေး၊ နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏ အကျိုးစီးပွား ကို ဖိနှိပ်လျှင်မြန်စွာဖော်ဆောင်နိုင်စေရေး၊ ရေရှည်တည်တံ့ပြီးစစ်မှန် သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရေးတို့အတွက်တည်ငြိမ် အေးချမ်းမှုကို ရှေးရှုပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဇွန် ၁ ရက် မှ ၃၀ ရက်အထိကာလကို ယာယီပိတ်တံတိုက်ခိုက်မှုရပ်စဲရေးကာလ

အဖြစ် ထပ်မံတိုးမြှင့်ထုတ်ပြန်လိုက်သည်။

၅။ ယာယီပိတ်တံတိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက် ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက် ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ

၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေ မည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်း များကိုမပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူတုံ့ပြန် မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

စာမျက်နှာ ၄ မှ

ဆောင်ရွက်သွားရန်လိုကြောင်း၊ လူနေထိုင်မှုများပြား သည့် မြို့နယ်တစ်ခုဖြစ်သဖြင့် လူဦးရေနှင့်ကိုက်ညီ သည့်ဈေး၊ ကျောင်း၊ အုပ်ချုပ်မှုဌာနများ၊ အပန်းဖြေ အားကစားကွင်းများကို စနစ်တကျထည့်သွင်းတည် ဆောက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် လိုင်သာယာမြို့နယ်အတွက် Town Plan နှင့် Developing Plan တို့ကို စနစ်တကျရေးဆွဲ အကောင်အထည်ဖော်သွားရန်လိုကြောင်း၊ လျှပ်စစ်မီး နှင့်ပတ်သက်၍လည်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏အစီအစဉ်ဖြင့် နေရာခွင့်ခြည် စွမ်းအင်သုံး လျှပ်စစ်မီးထုတ်လုပ်မှုစီမံချက်များကို ရေးဆွဲထားရှိရန်လိုကြောင်း၊ လိုင်သာယာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများသည် ယခုအခါတွင် တိုးတက်မှု များစွာရှိလာပြီဖြစ်ပြီး အားလုံးစနစ်တကျဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း။

လိုင်သာယာမြို့နယ်အတွင်းရှိတစ်ရပ်ရပ်လူများ တွင် နယ်မြေဒေသပေါင်းစုံမှ လာရောက်အလုပ် လုပ်ကိုင်ကြသူများ၏ နေထိုင်မှုလုံခြုံရေး၊ စားရေး အတွက် လိုအပ်သည့်အစားအသောက်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေးတို့ကို လည်း ထည့်သွင်းစဉ်းစား၍ တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ နေထိုင်သွားလာမှုများ စည်းကမ်းတကျဖြစ်စေရေးအတွက်လည်း ထိန်းသိမ်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ Social Security နှင့်ပတ်သက်၍လည်း ထည့်သွင်းစဉ်းစားဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ယင်းတို့ကို မြို့နယ်နှင့်ခရိုင်



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားစဉ်။



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပင်ရွှေထီးလမ်းဖြတ်ကူးတံတားတည်ဆောက်မှု လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးစဉ်။

အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် အနီးကပ်ကြပ်မတ်ကွပ်ကဲ၍ ဆောင်ရွက် သွားကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက်ညောင်တုန်းလမ်းအတိုင်းမော်တော် ယာဉ်များဖြင့် လှည့်လည်၍ အောင်ဇေယျာတံတား အနီး၌ တပင်ရွှေထီးလမ်းဖြတ်ကူးတံတားတည်ဆောက် မှု လုပ်ငန်းခွင်သို့ရောက်ရှိကြပြီး လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ

မြို့နယ်များအတွင်း မော်တော်ယာဉ်များဖြင့်

လှည့်လည်ကြည့်ရှု

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မြောက် ဒဂုံမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်များအတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်၍ လမ်းနယ်နိမိတ် များ စနစ်တကျရှိစေရေး၊ လမ်းနယ်များတွင် ကျူးကျော် ၍ ဈေးဆိုင်ခန်းများဖွင့်လှစ်ခြင်း၊ လူနေထိုင်ခြင်းများ မရှိစေရေး၊ လမ်းဘေးဝဲယာတစ်လျှောက် ရေစီး ရေလာကောင်းမွန်စေရေး၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ စနစ်တကျရှိစေရေးနှင့် သန့်ရှင်း သာယာလှပမှုရှိစေရေးတို့နှင့်ပတ်သက်၍ တာဝန် ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၃၁
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မနက်လွှဲပိုင်းတွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော အေးရှားဝေါလ် ဆိပ်ကမ်း၊ ထီးတန်းဆိပ်ကမ်းနှင့် မြန်မာ့စက်မှုဆိပ်ကမ်းများ၌ အကောက်ခွန်ကုန်ပစ္စည်း စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အေးရှားဝေါလ်ဆိပ်ကမ်း အစည်းအဝေးခန်းမ၌ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လုပ်ငန်းကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် အကောက်ခွန် ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ ကိုယ်စားလှယ်များက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြ သည်။

ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန်အရေးကြီး ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ သွင်းကုန်ပစ္စည်းများ စနစ်တကျ တင်သွင်းရောက်ရှိရေးနှင့် ဆိပ်ကမ်းဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့စေရေး၊ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ကုန်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းများမှ ကာကွယ် တားဆီးနိုင်ရေး၊ မလိုလားအပ်သော အုပ်ချုပ်မှုဆိုင်ရာ အဟန့်အတား များ မဖြုတ်ပေးဆောင်ရွက်ပေးရေးအတွက် အားလုံးပိုင်းဝန်းကြီးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန်မှာ အရေးကြီးပါ ကြောင်း၊ သို့ဖြစ်ရာ ပို့ကုန်တင်ပို့မှုလုပ်ငန်းများ ပိုမိုအဆင်ပြေစေရန်၊



သွင်းကုန်တင်သွင်းမှုများ စနစ်တကျ ဖြစ်စေရန်၊ တရားမဝင် ကုန်ပစ္စည်း များ တင်ပို့၊ တင်သွင်းမှု မရှိစေရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း၊ ဆွေးနွေး တင်ပြချက်များအား သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။(အပေါ်ပို)

ကြည့်ရှုစစ်ဆေး ထိုနေ့က အေးရှားဝေါလ်ဆိပ်ကမ်း (Container Freight Station- CFS) တွင် ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများ

နှင့် အေးရှားဝေါလ်ဆိပ်ကမ်းရှိ X-Ray စက်ဖြင့် ကုန်သေတ္တာများ ဖြတ်သန်းစစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနေ့က အေးရှားဝေါလ်ဆိပ်ကမ်းနှင့် ထီးတန်းဆိပ်ကမ်းတို့ ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက် နေမှုများ၊ ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေး ဆောင်ရွက်နေမှုများ၊ X-Ray စက်ဖြင့် ကုန်သေတ္တာများ ဖြတ်သန်းစစ်ဆေး ဆောင်ရွက်နေ မှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ခြင်း၊ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

၂၀၂၅ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် မေ ၃၁
၂၀၂၅ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့တွင် ကျန်းမာ ရေးဝန်ကြီးဌာနရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာဖြင့် “Unmasking the appeal; Exposing industry tactics on tobacco and nicotine products” ဖြစ်ပြီး “ဆေးလိပ်ဆေးရွက်ကြီး ထုတ်ကုန်များ၊ ဆွဲဆောင်လှည့်စားကြော်ငြာထား၊ သတိပြုဆင်ခြင်တွန်းလှန်သွား”ဟု မြန်မာဘာသာ ပြန်ဆိုထားပါကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများကို ကြော်ငြာခြင်း၊ အရောင်းဖြင့်တင် ခြင်းနှင့် အကူအညီပေးခြင်းများကို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ် ရေး ဥပဒေအရ တားမြစ်ထားပြီးဖြစ်ပါကြောင်း၊ ဆွဲဆောင်မှုဖြစ်စေသည့် ထုပ်ပိုးမှုပုံစံများကို တားဆီး နိုင်ရန်အတွက် ထုတ်ပြန်ခဲ့သည့် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက် များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေး



ရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်” သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်အာဏာသက်ဝင်ခဲ့ပြီး အမိန့်စာနှင့်အညီ လိုက်နာဆောင်ရွက်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊

၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ အတွင်း မကျားစက်နိုင်သောရောဂါများ (မြစ်ဖူးနိုင်ခြေ များ) ကို STEPS နည်းလမ်းဖြင့် လေ့လာခြင်းသုတေသန

အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် ရေးနှင့် ပြည်သူအားလုံး အကျိုးဝင်မည့် ကျန်းမာရေး ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနေ့က ၂၀၂၅ ခုနှစ်ကမ္ဘာ့ဆေးလိပ်မသောက် ရေးနေ့ အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည် ကြည့်ရှုကြသည်။(ဝဲပို)

အခမ်းအနားသို့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင် များနှင့် ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာန ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ များ နှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက် ခဲ့ကြောင်း သိရသည်။ သတင်းစဉ်



ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန့်တိုင်းဘေးနှင့်ရေဘေးသဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်

ဘီးလင်း မေ ၃၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် မုန့်တိုင်းဘေးနှင့် ရေဘေးသဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခြင်းကို မေ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

ဦးစွာ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီး မှူး ဦးတင်လင်းဦးက မုန့်တိုင်းဘေးနှင့်ရေဘေးသဏ္ဌာန်တူ သရုပ်ပြ လေ့ကျင့်ပြလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး နေယူအောင်နှင့် စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက တက်ရောက်အားပေးကြပြီး မီးသတ်ဦးစီးဌာနမှ သဘာဝဘေးနှင့် ပတ်သက်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ခင်းကျင်းပြသ ခဲ့ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ငလျင်ဒဏ်သင့် ပြည်ထဲရေးဝန်ကြီးရုံးအဆောက်အအုံ ပြုပြင်နေမှု၊ ဝန်ထမ်းနှင့် မိသားစုဝင်များ နေထိုင်နိုင်ရေး ယာယီဘာရာအဆောက်အအုံများနှင့် CONTAINER HOUSE များ နေရာချထား တပ်ဆင်တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၁

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ကြီးရုံး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် မိသားစုဝင်များ ပြောင်းရွှေ့နေထိုင်နိုင်ရေး ယာယီဘာရာအဆောက်အအုံများနှင့် CONTAINER HOUSE များ နေရာချထား တပ်ဆင်တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ရုံးအမှတ် (၄၅)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲဗဟိုချုပ်ရုံးအနီး မြေကွက်လပ်၌ တည်ဆောက် လျက်ရှိသည့် ယာယီဘာရာအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်း ကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရုံးအမှတ်(၁၀) အနီး မြေကွက်လပ်၌ တည်ဆောက်လျက်ရှိသည့် ယာယီဘာရာအဆောက်အအုံများ တည်ဆောက် ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဇေယျာသီရိ မြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ မုခင်းဆိုင်ရာ DNA ဌာန ရုံးဝင်းအတွင်း မြေကွက်လပ်၌ ယာယီဘာရာ အဆောက်အအုံများ တည်ဆောက်နေမှုအခြေ အနေများကိုလည်းကောင်း ဒဂုံကုန်းသီရိမြို့နယ်

ကျောက်မျက်အချောထည် ဈေးအတွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပိုင်မြေနေရာ၌ CONTAINER HOUSE များ တပ်ဆင်ဆောက်လုပ်နေမှု အခြေအနေများကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာရှိ ရဲတပ်ဖွဲ့နှင့် ဖျော်ဖြေရေး ဌာနခွဲဝင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရာအဆောက် အအုံများနှင့် တပ်ဆင်ဆောက်လုပ်ဆဲ CONTAINER HOUSE များ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေ များကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အအုံ ပြန်လည် ပြုပြင်ရာ၌ SOP နှင့်အညီ သတ်မှတ်အရည်အသွေး စံချိန်စံနှုန်းပြည့်မီစေရေး၊ ယာယီဘာရာ အဆောက် အအုံများနှင့် CONTAINER HOUSE များ၌ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်စွာ ရရှိအသုံးပြုနိုင်ရေး၊



အဆောက်အအုံများ ပတ်လည်တွင် ရေဝပ်မှုမရှိစေ ရေး ရေရေခတ်မြောင်းများစနစ်တကျ တူးဖော်ပေးရန်၊ မြေသားလမ်းများအား ပြန်းမြေသားထပ်ပိုး၍ စနစ် တကျ ခင်းကျင်း ဆောင်ရွက်ပေးရန်နှင့် တည်ဆောက် မှုလုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက် သွားရန် ဖြည့်စွက်တာကြားကာ လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်အဖွဲ့ (၁၃)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် မေ ၃၁

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော မြန်မာ့ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေရှင်းနိုင်ငံ မော်စကိုမြို့၌ မေ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပသည့် (၁၃)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်သည်။



အစည်းအဝေးသို့ နိုင်ငံပေါင်း ၁၀၅ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့ အစည်းပေါင်း ၁၅ ဖွဲ့တို့မှ ပါဝင်တက်ရောက်ပြီး ရုရှားဖက်ဒရေရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားကာ(အပေါ်ပို) ရုရှားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်း ရေးမှူး H.E. Mr. Sergei Shoigu ၊ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sergey Lavrov တို့က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အစည်းအဝေးတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးက “ကမ္ဘာတောင်ခြမ်း (Global South) နှင့် ကမ္ဘာ အရှေ့ခြမ်း (Global East) နိုင်ငံများအတွက် စီမံခန့်ခွဲမှု များနှင့် အခွင့်အလမ်းများ” ခေါင်းစဉ်အား ပါဝင်ဆွေးနွေးသည်။ ထို့ အပြင် “သတင်းအချက်အလက် လုံခြုံရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု” ကဏ္ဍနှင့် စပ်လျဉ်း၍လည်း ပါဝင်ဆွေးနွေးခဲ့သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး သည် ပဉ္စမအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး လုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E. Mr. Sergei Shoigu နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည်။

အဆိုပါ ဆွေးနွေးပွဲ၌ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်

ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အာရှ-ပစိဖိတ် ဒေသ၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ သတင်းအချက်အလက်လှေ့လျော့မှု တိုးတက်ဆောင်ရွက်နိုင်ရေးနှင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုများ အပေါ် တုံ့ပြန်နိုင်မည့် အလားအလာများအား ဆွေးနွေးကြသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergei Shoigu နှင့်အတူ နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ နှင့်အတူ အမျိုးသားအဆင့်ပွဲပြိုင်ကိစ္စသို့ သွားရောက်၍ အထိမ်းအမှတ် နေရာတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် လွှမ်းသွပ်နံ့ခွေချခြင်းအခမ်း အနားသို့ တက်ရောက်သည်။

ရုရှားဖက်ဒရေရှင်းနိုင်ငံသို့ ရောက်ရှိနေစဉ် ခရီးစဉ်အတွင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Nikolay Patrushev ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergei Shoigu ၊ ဒူးမားလွတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Valerievich Kara- ool ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ရုရှားလုံခြုံရေး

ကောင်စီ ဒုတိယအတွင်းရေးမှူး Alexy L. Shevtsov တို့နှင့် သီးခြားစီ တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ဆက်လက်ဆောင်ရွက်မှု အခြေ အနေများ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများအား အပြန်အလှန် ဆွေးနွေးကြသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၊ နိုင်ငံရေးမျှတမှု အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် H.E. Mr. Chen Wenqing နှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆက်လက်ဆောင်ရွက်မှုအခြေအနေများ ဆွေးနွေးကြသည်။

ယင်းနောက် ထိုင်းနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mr. Chatchai Bangchaud နှင့်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lieutenant General Ke Da တို့နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့နောက် ဘယ်လားရစ်သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E. Mr. Alexander Grigoryevich Volfovich နှင့် တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လားရစ်သမ္မတ မစ္စတာ လူကာရှင်ကိုတို့ တွေ့ဆုံဆွေးနွေးခဲ့သည့် နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ဆက်လက်ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငလျင်ဘေး ပြန်လည်ထူထောင်ရေး အပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှု တို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

မြစ်ရေကြီးခြင်း သတိပေးချက်

နေပြည်တော် မေ ၃၁

ယနေ့ မွန်းလွဲ ၁၂ နာရီ၌ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေခွဲကျော်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

မိုး/လ

“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲ ဆက်လက်ကျင်းပ

နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ကာ နိုင်ငံအကျိုးစီးပွားအတွက် နိုင်ငံကြီးသားပီသစွာ တွေးခေါ်ဆောင်ရွက်သွားကြမည်

နေပြည်တော် မေ ၃၁

“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ မင်္ဂလာဒုံရိပ်တယ်မြို့ ဆက်လက်ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံအကျိုး အတွက် အားလုံးပိုင်းဝန်း ဆွေးနွေးပေးကြသည့် ယခုဆွေးနွေးပွဲ ရလဒ် များကို အလေးထားပါကြောင်း၊ ဆွေးနွေးပွဲတွင် ပိုင်းဝန်းဆွေးနွေးကြ သည့် ဆွေးနွေးချက်များသည် ကျေနပ်အားရဖွယ်ကောင်းပြီး စီးပွားရေး ကဏ္ဍအတွက်သာမက နိုင်ငံရေးအတွက်ပါ အကျိုးရှိစေနိုင်သည့် ဆွေးနွေးမှုများဖြစ်ခဲ့ပါကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးသည် ချိတ်ဆက် လျက်ရှိပြီး အပြန်အလှန် အဓိပ္ပာယ်ပြုနေသည့်အတွက် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် စဉ်းစား သုံးသပ်ကာ နိုင်ငံအကျိုးစီးပွားအတွက် နိုင်ငံကြီးသား ပီသစွာ တွေးခေါ် ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း။

ဆွေးနွေးမှုများမှတစ်ဆင့် ရရှိလာသည့် ရလဒ်များကို နိုင်ငံတော် အကြီးအကဲတစ်ပါး ဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးရာတွင် ဌာနဆိုင်ရာများအနေဖြင့် မူဝါဒကို တင်ပြခြင်းထက် နိုင်ငံအတွက် ဆောင်ရွက်သင့်သည့်များကို ဦးစားပေး ဆွေးနွေးကြ စေလိုပါကြောင်း၊ တက်ရောက်လာကြသူ အားလုံးကလည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ပိုင်းဝန်းအခြေရာ ဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအံ့က ယမန်နေ့ ဆွေးနွေးချက်များကို စုစည်းပြီး ယနေ့ ဆက်လက်ဆွေးနွေးရာတွင် ကောင်းမွန်သည့် ရလဒ် များ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ ဆွေးနွေးရာတွင် ငလျင်အပြီး ဖြစ်ပေါ်လာမည့် ပြည်တွင်းပြည်ပ စီးပွားရေး ဈေးကွက်နှင့် ကုန်သွယ်မှုကို နိုင်ငံ၏ ပထဝီဝင်နှင့် ပတ်သက်သည့် စီးပွားရေး အခင်းအကျင်း များဖြင့် ချိန်ထိုးပြီး လက်တွေ့ကျသည့် အဖြေရာဆွေးနွေးမှုများ ဖြစ်စေ လိုပါကြောင်း၊ ပို့ကုန် နှစ်ဆတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ- ပုဂ္ဂလိက ပူးပေါင်း၍ လယ်ယာ သားငါး၊ စက်မှုနှင့် ခရီးသွားကဏ္ဍများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ရေးဆွဲလျက်ရှိပါ ကြောင်း၊ မိမိတို့ ဆောင်ရွက်မှုများကို နိုင်ငံ၏ မူဝါဒနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးအဖြေရာစေလိုပါ ကြောင်း ပြောကြားသည်။



ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့်ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမှာစကားပြောကြားစဉ်။

ကြောင်း၊ ဆွေးနွေးပွဲမှ ရရှိလာသည့် ကောင်းမွန်သည့် အကြံပြုချက်များ ကို မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းအကောင်အထည်ဖော်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပထမနေ့ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက်များ အပေါ် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာဇော်ဦးက အနှစ်ချုပ် သုံးသပ်ဆွေးနွေးရာတွင် ငလျင်ဘေးသင့်ဒေသများ၊ ကုန် ထုတ်လုပ်မှုကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဟူသည့် ကဏ္ဍသုံးရပ် အပေါ် အခြေခံ၍ ဆောင်ရွက်သွားရမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ၊ ငွေရေးကြေးရေး၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ လုပ်သား၊ အာမခံစနစ်၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ အပါ အဝင် ကဏ္ဍပေါင်းစုံလွှမ်းမိုးလျက်ရှိသော ဝန်ဆောင်မှုနှင့် လူမှုရေး စနစ်ဆောင်ရွက်ရေး၊ ထိုသို့ ဆောင်ရွက်ရာတွင် ထိရောက်မှု ရှိစေရေး အတွက် မူဘောင်ချမှတ်၍ ဆောင်ရွက်သွားမည် အခြေအနေ။

မူဘောင်များကို လူမှုကဏ္ဍကွယ်ရေး အပါအဝင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ၊ အခြေခံအဆောက်အအုံ ပြန်လည် တည်ဆောက်ရေး၊ စီးပွားရေး ပြန်လည်ရုံသန်ခြင်း၊ ပြုပြင်ပြောင်းလဲရေး၊ ကြံ့ကြံခိုင်စွမ်းရိုး၊ အားလုံးလွှမ်းမိုးမှု ရှိစေရေးတို့ကို အခြေခံထား ဆောင်ရွက်ရေး၊ ထိုသို့ ဆောင်ရွက်ရာတွင် ယမန်နေ့ ဆွေးနွေးမှုများမှ ရရှိလာသည့် အခြေခံမူများ၊ ချည်းကပ်မှုပုံစံများနှင့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာ စံနှုန်းများ၊ ဦးစားပေးသတ်မှတ်ချက်နှင့် ရေတိုဆောင်ရွက် ရမည့် ကိစ္စရပ်များ၊ ရလဒ်ဗဟိုပြု အကောင်အထည်ဖော်ရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ် စုစည်းရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စကားပိုင်း ဆွေးနွေးခြင်း အစီအစဉ်ကို ကျင်းပရာ သဘာပတိအဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာ ဇော်ဦးတို့က ပူးတွဲဆောင်ရွက်ပြီး တက်ရောက်လာကြသူများက လက်တွေ့ ဆောင်ရွက်သွားမည့် ပူးတွဲဆန်းစစ်မှုဆိုင်ရာ လုပ်ငန်းများ၊ အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊ ထင်သာမြင်သာ ရှိမည့် ရှေးဦးရလဒ်များ၊ ပြန်လည်ထူထောင်ရေး ညီလာခံ၊ ပြန်လည်ထူထောင် ရေး အစီအစဉ်များကို အသေးစိတ် ပိုင်းဝန်းဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်



မန္တလေး မေ ၃၁

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ တိုင်းရင်းသား လူမျိုးစုများ ဖြစ်သည့် ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ တအာင်း၊ တိုင်းလိုင်း၊ နာဂ၊ မယ်တိုင်(ကသဲ)နှင့် ပအိုဝ်း လူမျိုးစုကိုယ်စားလှယ်များအား မန္တလေးတိုင်းဒေသ ကြီး ညွှန်ကြားရေးမှူးရုံး၌ ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးသည် တိုင်းရင်း သား အသင်းအဖွဲ့များအား ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး၏ အဓိကကျမှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၏ အရေးပါမှု၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိရန် လိုအပ်မှု၊ တိုင်းရင်းသား အသင်းအဖွဲ့များ မှတ်ပုံတင်နိုင်ရေး ကိစ္စရပ်များနှင့် ငလျင်ဒဏ် ခံစားရသော တိုင်းရင်းသား အသင်းအဖွဲ့ များကို အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေ များ ပေးအပ်သည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးတွင် မန္တလေးငလျင်ဒဏ်ကြောင့် ရုံး အဆောက်အအုံထိခိုက်ပျက်စီးမှုများကို ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေး စကား ပြောကြားကာ လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ယနေ့ မိုးလေဝသ (၁-၆-၂၀၂၅)	နေပြည်တော်	ရန်ကုန်မြို့	မန္တလေးမြို့
	မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။	မိုးအသင့်အတင့် ထစ်ချန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။	မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တာချီလိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၊ ရန်ကုန်မြို့ရှိ ဆီဒါးနားဟိုတယ်တွင် ကျင်းပသည့် The Establishment of Bakery & Pastry Training စီမံကိန်းအောင်မြင်စွာပြီးမြောက်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော် မေ ၃၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယမန်နေ့က တာချီလိတ်မြို့ရှိ ဝမ်းကျိမ်းဟိုတယ်၌ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေကြိတ်စု) မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တာချီလိတ်ဒေသရှိ ဟိုတယ်များ၏ ဝန်ဆောင်မှုအရည်အသွေးအစဉ်ကောင်းမွန်နေစေရေး၊ ဟိုတယ်ဝန်ထမ်းများလုပ်ငန်းနှင့်တွင် ပိုမိုကျွမ်းကျင်မှုရှိစေရေးနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် ကျင်းပတို့မြို့တွင် ဖွင့်လှစ်ထားသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနသင်တန်းကျောင်း၌ ဟိုတယ်ဝန်ထမ်းများနှင့် ဒေသလူငယ်များ တက်ရောက်နိုင်ရေး ပိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်နှင့် တွေ့ကြုံနေရသည့် အခက်အခဲများရှိပါက တင်ပြနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေကြိတ်စု) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်တွင်း/ပြည်ပ ခရီးသွားစဉ်သည်ဝင်ရောက်မှုအခြေအနေများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး

ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ထိုင်းနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားသို့ ရောက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးဌာနမှ ကျင်းပတို့မြို့သို့ သွားရောက်လည်ပတ်လိုသော ထိုင်းနိုင်ငံသားများနှင့် တာဝန်ရှိသူများကို အီးပီ (Entry Permit Card) ထုတ်ပေးနေမှုကိုကြည့်ရှုပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာချီလိတ်ရုံးမှ ဖွင့်လှစ်ထားသော သတင်းနှင့်ပြန်ကြားရေးကောင်တာ (Tourist Information Counter) သို့ ဝင်ရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ ဆီဒါးနားဟိုတယ်၌ ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ ဖြင့် ဆောင်ရွက်သည့် The Establishment of Bakery & Pastry Training စီမံကိန်း အောင်မြင်စွာပြီးမြောက်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ



တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အရာထမ်း/အမှုထမ်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီမံကိန်းမန်နေဂျာ၊ မုန့်ဖုတ်ကွမ်းကျင်ပညာရှင်နှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍရှိ လူငယ်၊ လူရွယ်၊ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်အပြင် သင်တန်းတက်ရောက် အောင်မြင်ပြီးသူများအနေဖြင့်လည်း

မုန့်ဖုတ်အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက စီမံကိန်းမန်နေဂျာနှင့် မုန့်ဖုတ်ကွမ်းကျင်ပညာရှင်တို့အား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတို သင်တန်းဆင်းပွဲများ ကျင်းပ

ဘားအံ မေ ၃၁
ကရင်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ပညာရေးနှင့် သက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီတို့ကကြီးမှူး၍ နွေရာသီ ကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သည့် သက်မွေးပညာကာလတိုသင်တန်းများဆင်းပွဲကို ယနေ့ နံနက် ၈ နာရီက အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သက်မွေးပညာ ကာလတိုသင်တန်းများအဖြစ် အခြေခံကုန်ပျူတာ သင်တန်း(၂/၂၀၂၅)၊ (၃/၂၀၂၅)၊ အခြေခံစက်ချုပ်သင်တန်း(၂/၂၀၂၅)၊ အိမ်တွင်းလျှပ်စစ်ပိုင်ယာ သွယ်တန်းခြင်း



သင်တန်းအခြေခံနှင့် ဆိုလာတပ်ဆင်ခြင်းသင်တန်း (၂/၂၀၂၅) သင်တန်းတို့မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၁၉ ဦး သင်တန်းဆင်းကြခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တက်မြှောက်ထားသည့် ပညာရပ်

များကို မိမိတို့၏ စိတ်ကူးစိတ်သန်း အကြံဉာဏ်များ ဖြည့်စွက်ပြီး တီထွင်ကြံဆ လုပ်ကိုင်နိုင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ မလွဲမသွေရရှိလာမည်ဖြစ်ကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး

ချုပ်က အခြေခံစက်ချုပ်သင်တန်းတွင် အထူးဆုရရှိသူအား အပ်ချပ်စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က သင်တန်းများအလိုက်

သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ သယ်ဇာတရေးရာဝန်ကြီးက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းဆင်းသင်တန်းသား သင်တန်းသူများအား ရင်းနှီးနှေးနှေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး သင်တန်းသား သင်တန်းသူများ ကိုယ်တိုင် ဆောင်ရွက်ထားသော သင်တန်းဆင်းလက်ရာများကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ် ဒုံရင်းအခြေခံပညာ အထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်ထားသော ဒုံရင်းအခြေခံပညာနှင့် တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဖွင့်ရာသီအမီ ကျောင်းဥပဓိရပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလုပ်ရေး ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂနှင့် စာတွေ့လက်တွေ့ သင်ကြားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်၊ ရေ၊ မီး၊ မိလ္လာနှင့် နေထိုင် စားသောက်ရေးအဆင်ပြေစေရန် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

သထုံမြို့နယ်၌ တောင်သူနည်းပညာပေးဆွေးနွေးခြင်းနှင့် မျိုးစပါးထောက်ပံ့ပေးအပ်



သထုံ မေ ၃၁
မွန်ပြည်နယ် သထုံမြို့နယ်၌ မိုးစပါးစိုက် တောင်သူများအား တောင်သူနည်းပညာပေးဆွေးနွေးခြင်းနှင့် မျိုးစေ့ထုတ်တောင်သူများအတွက် RS မျိုးစပါးများ ပေးအပ်ပွဲကို မေ ၂၉ ရက်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမိုးစိုးက သထုံ

မြို့နယ်အတွင်း မိုးစပါးများ အထွက်နှုန်းတိုးမြှင့်ရေး ဆွေးနွေးအမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်သင်းသင်းဆင့်က တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် RS မျိုးစပါးများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သထုံမြို့နယ်အတွင်း မိုးစပါး (RS-CS) မျိုးစေ့ထုတ်တောင်သူများ၏ စံပြစိုက်ပျိုးမှု

စကား ၅၀ အတွက် ပေါ်ဆန်းယဉ် RS မျိုးသန့်မျိုးစပါး တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် တင်းပေါင်း ၅၀ တို့ကိုပေးအပ်ရာ မျိုးစေ့ထုတ်တောင်သူစာဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစောခင်ကျော်မြင့်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူ နည်းပညာပေးဆွေးနွေးရာ တောင်သူများက သိလိုသည်များနှင့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကြသည်။
ခရိုင်(ပြန်/ဆက်)

နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော် မေ ၃၁
မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးထစ်ချရန် ပြီး နေရာကွက်၍ မိုးကြီးနိုင်သည်။
မိုး/ဇလ

ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုဂုဏ်ပြုဆောင်းပါး

ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး

တင်ထက်ထက်စော်

ကုလသမဂ္ဂသည် နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် အထူးတလည်သတ်မှတ်ကာ နှစ်စဉ်မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်တွင် World Environment Day ကို ကျင်းပလေ့ရှိသည်။ ထိုသို့ကျင်းပခြင်း၏ ရည်ရွယ်ချက်များမှာ (က) ကမ္ဘာတစ်ဝန်းလုံးရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသိပညာနှင့် လုပ်ဆောင်ချက်များကို တွန်းအားပေးရန်၊ (ခ) ဇီဝမျိုးကွဲများ ဆုံးရှုံးခြင်းကို ရပ်တန့်ရန်၊ (ဂ) ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုလေထုညစ်ညမ်းမှု၊ ပလတ်စတစ်စွန့်ပစ်မှုနှင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထူထောင်ရန်စသည့် အရေးကြီးလုပ်ဆောင်ရမည့် အရေးပါမှုတို့ကို အလေးပေးဖော်ပြလိုသော ရည်ရွယ်ချက်များဖြင့် အသိပညာပေး တိုက်တွန်းခြင်းဖြစ်သည်။ ယခုနှစ်အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “Ending Plastic Pollution Globally” ဖြစ်ပြီး အဓိပ္ပာယ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဖြစ်ပါသည်။

ပလတ်စတစ်ညစ်ညမ်းမှု၏ အဓိကပြဿနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်စိုက်၊ သစ်၊ ဝါး စသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့် ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့်ဖြစ်သည်။ ထိုမျှသာမက ပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှ ဓာတ်များနှင့် ဓာတုဗေဒတုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတ်ဒြပ်ပေါင်းများ ထွက်ရှိလာခြင်း၊ ရေထဲတွင် ရေနေသတ္တဝါများသေဆုံးကာ ဂေဟစနစ်ပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။

အင်္ဂလန်တွင် ပန်းကန်ခွက်ယောက်များ အပါအဝင် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ အသုံးပြုခြင်းကို ပိတ်ပင်တားမြစ်လိုက်သည့် “ပလတ်စတစ်စပ်” ဟု အမည်ရသော အစီအစဉ်တစ်ရပ်ကို ဗြိတိန်အစိုးရက ကြေညာထားပြီးဖြစ်သည်။ စကော့တလန်၊ ဝေးလ်နှင့် မြောက်အိုင်ယာလန်တို့သည်



“ ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး ”
“Ending Plastic Pollution Globally”

တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်သည့်အစီအစဉ်မှာ ရှိနှင့်ပြီးဖြစ်ပြီး အီးယူကလည်း အလားတူအစီအစဉ်ကို တားမြစ်ပိတ်ပင်ရန် ဖိအားပေးခဲ့သည်။ ကင်ညာနိုင်ငံမှာလည်း တစ်လလျှင် ခန့်မှန်းခြေ ပလတ်စတစ်အိတ် ၂၄ သန်းသုံးစွဲလျက်ရှိရာ ကင်ညာနိုင်ငံအစိုးရက ပလတ်စတစ်အိတ်သုံးစွဲမှုကို တားမြစ်လိုက်ပြီး ပလတ်စတစ်အိတ် ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် သယ်ဆောင်လာကြောင်းတွေ့ရှိပါက ဒဏ်ငွေကြေး ကန်ဒေါ်လာ ၃၀၀၀၀ သို့မဟုတ်ထောင်ဒဏ်လေးနှစ် အထိ ကျခံရမည်ဖြစ်ကြောင်း ထိုသို့ ပလတ်စတစ်သုံးစွဲမှုတားမြစ်ခြင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ယင်းအစိုးရက ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂမှထုတ်ပြန်ထားသော ပလတ်စတစ်အမှိုက်များအကြောင်း

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် ပလတ်စတစ်အန္တရာယ်နှင့်ပတ်သက်၍ ကုလသမဂ္ဂမှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်အရ အောက်ပါအတိုင်း ဖော်ပြထားကြောင်း လေ့လာသိရှိရသည်။ ယနေ့ကမ္ဘာပေါ်တွင် နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်း ၅၀၀ မှ တန်ချိန် သန်းပေါင်း တစ်သန်း (တစ်ထုလီယံ) အထိ သုံးစွဲလျက်ရှိပြီး မိနစ်တိုင်းတွင် ပလတ်စတစ်အိတ်ပေါင်း တစ်သန်းနီးပါး စွန့်ပစ်နေကြသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ်တန်ချိန်ဆိုင်လုပ်ငန်းသုံး အိတ်များကို ငါးထုလီယံအထိ သုံးစွဲနေပြီး ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမှုမရှိသဖြင့် ကမ္ဘာကြီးသည် အမှိုက်များဖြင့် ပိတ်နေပြီဖြစ်သည်။ ထို့ကြောင့် ရာစုနှစ်ဝက်အရောက်တွင် ပလတ်စတစ်

အိတ် တန်ချိန် ၁၂ ဘီလီယံကျော် ကမ္ဘာကြီးသည် ရေလွှမ်းမိုးမှုဒဏ် ခံစားရနိုင်သည်။ ထိုသို့နှစ်စဉ် ငါးထုလီယံ အသုံးပြုနေခြင်းက တစ်မိနစ်လျှင် ပလတ်စတစ်အိတ် ၁၀ သန်းနီးပါး အသုံးပြုခြင်းနှင့် ညီမျှသည်။ အသုံးပြုပြီး ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမည့်အစား စွန့်ပစ်သဖြင့် အသုံးပြုပြီး ပလတ်စတစ်အိတ် ၇၉ ရာခိုင်နှုန်းသည် အမှိုက်အဖြစ် အဆုံးသတ်သွားသည်။

ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများသည် အန္တရာယ်ရှိသော ပစ္စည်းများ စွန့်ပစ်မှုအတွက် အသုံးပြုခံနေရပြီး ရေနေသတ္တဝါများမှာလည်း အမှိုက်သရိုက်များကြောင့် အသက်ရှင်ရန် ခက်ခဲလာကာ အချို့ရေကြောင်းနေရာများသည် ပလတ်စတစ်စွပ်ပြုတ်ကဲ့သို့သော နေရာအဖြစ် ပြောင်းလဲလာသည်။ ပလတ်စတစ်ပစ္စည်း အများစုသည် ရေကြောင်းကို ပိတ်စေပြီး ကောက်ရိုး၊ ပလတ်စတစ်အိတ်နှင့် ဇွန်၊ ခက်ရင်း အစရှိသော ပစ္စည်းများက အမှိုက်ပုံတစ်ခုကဲ့သို့ ဖြစ်လာသည်။

ပလတ်စတစ်အိတ်များသည် ရေဆိုးပိုက်များကို ပိတ်နေသဖြင့် ရောဂါပိုးမွှားများ ပျံ့နှံ့ကူးစက်နိုင်ပြီး တိရစ္ဆာန်များ၏ အစားအစာထဲသို့ ပါသွားပါက အသက်ဆုံးရှုံးနိုင်သည်။ အိန္ဒိယနိုင်ငံ၌ သေဆုံးသွားသော နွားများ၏ဝမ်းဗိုက်အတွင်း ပလတ်စတစ်အိတ်များ တွေ့ရှိရပြီး ထိုင်းနိုင်ငံ၌ ဝေလငါးတစ်ကောင်သည်လည်း အသုံးပြုပြီး ပလတ်စတစ်အိတ်များ စားသုံးမိသဖြင့် သေဆုံးခဲ့သည်။

ကမ္ဘာကို ခြောက်လှန့်နေသော ပလတ်စတစ်အန္တရာယ်

အမေရိကန် သိပ္ပံပညာရှင်များ၏ တွက်ချက်မှုအရ လူနို့ခဲသော နှစ်ပေါင်း ၆၀ ကျော်အတွင်း ကမ္ဘာပေါ်တွင် လူသားများအနေဖြင့် ထုတ်လုပ်သုံးစွဲလာသော ပလတ်စတစ်အလေးချိန်သည် တန်ချိန်ပေါင်း ၈.၁ သမ ၃ ဘီလီယံ အလေးချိန်ရှိနေပြီဖြစ်ကြောင်း သိရသည်။ လူနို့ခဲသော နှစ်ပေါင်း ၆၅ နှစ်ခန့်ကစ၍ ကမ္ဘာတစ်ဝန်း ထုတ်လုပ်သုံးစွဲလာခဲ့သည့် ပလတ်စတစ်ပမာဏသည် ဆင်အကောင် သန်းတစ်ထောင်ခန့်နှင့် အလေးချိန်ညီမျှနေပြီး ကမ္ဘာကြီးသည် ပလတ်စတစ် ပြုဟ်ကြီးကဲ့သို့ ဖြစ်လာနေပြီဖြစ်ကြောင်း စိုးထိတ်ဖွယ် လေ့လာသိရှိရသည်။ ယနေ့ခေတ်လူသားတို့ ထုတ်လုပ်သုံးစွဲလိုက်သမျှ ပလတ်စတစ်ပစ္စည်း ၇၀ ရာခိုင်နှုန်းကျော်သည် အလေအလွင့်ဖြစ်သွားပြီး ဖြစ်ချောင်း၊ အင်းအိုင်များနှင့် ပင်လယ်သမုဒ္ဒရာများထဲသို့ ရောက်ရှိကုန်ကြောင်း၊ ထုတ်လုပ်သမျှ ပလတ်စတစ်ပစ္စည်း ၁၂ ရာခိုင်နှုန်းကိုသာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကျန် ၈၀ ရာခိုင်နှုန်း ကျော်ခန့်က ကမ္ဘာအနှံ့ပျံ့နှံ့သွားကြောင်း သိရသည်။ ဖော်ပြပါနှုန်းအတိုင်း ဆက်လက်ဖြစ်ပေါ်နေမည်

ဆိုပါက လာမည့်နှစ် ၃၀ ခန့်မှာ ပလတ်စတစ်ပစ္စည်း စွန့်ပစ်မှုပမာဏ တန်ချိန်ပေါင်း ၁၂ ဘီလီယံခန့် ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ပလတ်စတစ်အိတ်မှ လေယာဉ်ကိုယ်ထည်အထိ ထုတ်လုပ်နိုင်ခဲ့သမျှ ပလတ်စတစ်ပစ္စည်းအားလုံးသည် သဘာဝနည်းဖြင့် ပြန်လည်အသွင်ပြောင်းယူ၍ မရဘဲ မီးရှို့ဖျက်ဆီးပစ်မှသာ ဖျက်ဆီး၍ ရနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့မီးရှို့ခြင်းက အသိုက်လင်းအောက်ဆိုက်နှင့် ဒိုင်အောက်စင် စသည့်အန္တရာယ်ဖြစ်စေတတ်သော ဓာတ်ငွေ့များ ထွက်ရှိလာသဖြင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ယင်းအငွေ့များကို ရှူရှိုက်မိသည့် လူ၏ သွေးနှင့်ဆီးထဲကို ရောက်ရှိကာ ကင်ဆာရောဂါ ဖြစ်နိုင်သည်။

ထို့ကြောင့် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုသည် အလွန်စိုးရိမ်ရသည့် ကိစ္စတစ်ရပ် ဖြစ်လာပြီး အစားထိုးသုံးစွဲမှုများနှင့် ပြန်လည်သန့်စင် သုံးစွဲရေးအစီအမံများ အလွန်အရေးကြီးလာပြီဖြစ်ကြောင်းနှင့် ယနေ့ကမ္ဘာကြီးတွင် လက်ရှိထုတ်လုပ်သုံးစွဲပြီးသော ပလတ်စတစ်ပမာဏသည် အာရှတိုက်နားနိုင်ငံ အကျယ်အဝန်းကိုပင် ဖုံးလွှမ်း၍ ရေနေပြီဖြစ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက တွက်ချက်သတိပေးထားသည်။

ကားထဲရှိ ပလတ်စတစ် သောက်ရေသန့်ဘူးအန္တရာယ်

အမေရိကန်နိုင်ငံ၏ Castle ဆေးရုံမှ အကျိတ်ဗေဒပညာရှင်များ၏ လေ့လာစမ်းစစ်ချက်များအရ ကားထဲရှိပလတ်စတစ်သောက်ရေသန့်ဘူးများသည် အချိန်ကြာလာသည်နှင့်အမျှ အပြုပြန်လာပြီး ပလတ်စတစ်ဘူးခွံ၏ ဓာတ်ပစ္စည်းများက အဆိပ်အဖြစ် ရေထဲကို ရောက်သွားကြောင်း လေ့လာတွေ့ရှိရသည်။ ထိုအဆိပ်က ရင်သားကင်ဆာ တစ်မျိုးမျိုးကို ပိုမိုအန္တရာယ်ရှိစေ၍ အမျိုးသမီးများ မသောက်သင့်ပေ။ ထို့ကြောင့် ကားထဲတွင်ပလတ်စတစ်သောက်ရေသန့်ဘူးကို မထည့်ဘဲ၊ စတိုးလ်ရေဘူး သို့မဟုတ် ဖန်ပုလင်းတို့ကိုသာ သုံးသင့်ကြောင်း ဆေးရုံမှတာဝန်ရှိပုဂ္ဂိုလ်များက ကျန်းမာရေးဗဟုသုတရစေရန် တိတိရပ်သလိုင်းများမှာ health hazard (ခေါ်) ကျန်းမာရေးသတိပေးကဏ္ဍအဖြစ် မကြာခဏ ထုတ်လွှင့်ပြသပေးလျက်ရှိသည်။

ပလတ်စတစ်ဘူးဖြင့် ထည့်ထားသော အစားအစာများကို မိုက်ကရိုပွေဖီးဗိုတွင် အပူပေးလိုက်သည့်အခါ ၎င်းမှထွက်လာသော dioxins များက အပူရှိန်နှင့်အတူ အစားအစာထဲရှိ အဆိပ်များနှင့် ဓာတ်ပြုကာ ကင်ဆာဖြစ်စေကြောင်း၊ ထိုမျှမက ဟင်းခတ်ပူများကိုလည်း ပလတ်စတစ်အဖုံး မဖုံးသင့်ကြောင်း၊ စားသောက်ဆိုင်များတွင် သုံးလေ့ရှိသည့် styrene (ခေါ်) ရေမြှုပ်ရော်ဘာဘူးခွံများကိုလည်း ပလတ်စတစ်ပြုလုပ်ရာတွင်သုံးသည့် ဟိုက်ဒရို ကာဗွန်အရည်တစ်မျိုးဖြင့် အသုံးပြုထားသဖြင့် ထိုဘူးများထဲမှာ အစားအစာပူထည့်သွင်းသယ်ဆောင်ခြင်းကလည်း ကင်ဆာရောဂါဖြစ်စေကြောင်းစသည့်ဖြင့် အကျိတ်ဗေဒပညာရှင်များက လေ့လာစမ်းစစ်အဖြေထွက်ရှိခဲ့သည်။

ထိုပညာရှင်အဆိုကို အမေရိကန်ပြည်ထောင်စုရှိ Walter Reed Army Medical Center က ထောက်ခံထားပြီး ပလတ်စတစ်သောက်ရေသန့်ဘူးများကို ကားထဲမှာသာမက ရေခဲသေတ္တာများနှင့် မိုက်ကရိုပွေဖီးဗိုများထဲတွင်လည်း ထည့်မထားသင့်ကြောင်း၊

စာမျက်နှာ ၁၁ သို့

“ ပလတ်စတစ်ညစ်ညမ်းမှု၏ အဓိကပြဿနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်စိုက်၊ သစ်၊ ဝါး စသည့်အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့်ဖြစ်သည်။ ထိုမျှသာမက ပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှ ဓာတ်များနှင့် ဓာတုဗေဒတုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတ်ဒြပ်ပေါင်းများ ထွက်ရှိလာခြင်း၊ ရေထဲတွင် ရေနေသတ္တဝါများ သေဆုံးကာ ဂေဟစနစ်ပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကမ္ဘာနိုင်ငံများ အနေဖြင့် ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှုကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးထား ”

ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ဟိုပုံး မေ ၃၁ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် မြို့နယ်အဆင့် ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၉ ရက်က အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းခန်းမ ၌ ကျင်းပရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွန်ရဲထွေးက အမှာစကားပြောကြားသည်။



ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက အထက်တန်း အဆင့် Grade-12 ကျောင်းသား ကျောင်းသူများအား အခမဲ့ ပုံနှိပ် စာအုပ်များကို လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်း ရေးမှူး ဦးမျိုးအောင်က အထက် တန်းအဆင့် Grade-11 ကျောင်းသား ကျောင်းသူများအား အခမဲ့ ဗလာစာအုပ်နှင့် ဘောပင် များကို လည်းကောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ

ဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် ဒုတိယရဲမှူးကြီး သန်းဌေးအောင်က မူလတန်း အဆင့် ကျောင်းသား ကျောင်းသူ များအား အခမဲ့ကျောင်းဝတ်စုံများ ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင်ဦးနေမျိုးလှိုင်က အလယ်တန်းအဆင့် Grade-8 ကျောင်းသား ကျောင်းသူများအား အခမဲ့ ဗလာစာအုပ်နှင့် ဘောပင် များကို လည်းကောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အထက်

တန်းအဆင့် Grade-11 နှင့် Grade-12 ကျောင်းသား ကျောင်းသူများအား အခမဲ့ပုံနှိပ် စာအုပ်၊ ဗလာစာအုပ်နှင့် ဘောပင် များကို လည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန် ကောင်းချစ်ထွန်းက မူလတန်း အဆင့် ကျောင်းသား ကျောင်းသူ များအား အခမဲ့ကျောင်းဝတ်စုံများ ကို လည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဌေးအောင်က မူလတန်း အဆင့် အခမဲ့ ကျောင်းဝတ်စုံများ ကို လည်းကောင်း၊ မြို့နယ်ပညာ

ရေးမှူး ဦးဝင်းညွန့်က မူလတန်း အဆင့် ကျောင်းသား ကျောင်းသူ များအား အခမဲ့ပုံနှိပ်စာအုပ်များ ကို လည်းကောင်း၊ မြို့နယ်စီမံနှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်နန်းလှမေနှင့် အဖွဲ့၊ မြို့နယ်အမျိုးသမီးရေရာ အဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းစံခမ်းတို့က မြို့နယ်ပညာရေးမှူးအား ကျောင်း အပ်နှံရေးနေ့ အခမ်းအနား အတွက် အလှူငွေများကိုလည်း ကောင်း ပေးအပ်ခဲ့ကြောင်း သိရ သည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)

မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က မူကြိုကလေးများအား အာဟာရကျွေးမွေးလျှူဒါန်း

မြောင်းမြ မေ ၃၁ ရောဂါဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ယနေ့ ဖွန်းလွှဲပိုင်းတွင် မိခင် နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မူကြိုကလေးများအား အာဟာရကျွေးမွေးခြင်းနှင့်သင်ထောက်ကူပစ္စည်းများ၊ ဆေးစိမ်ခြံသင်ထောက် များနှင့် မူကြိုဝတ်စုံများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းက မြောင်းမြမြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ်ထားသော မူကြိုကျောင်းမှ ကလေး များအား ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး ကလေးများက ကဗျာများရွတ်ဆို၍ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မူကြိုကလေးများအား နို့နှင့်မုန့်အာဟာရများ ကျွေးမွေး ကြပြီး တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယကက သင်ထောက်ကူပစ္စည်းများ၊ မူကြိုဝတ်စုံများနှင့် ဆေးစိမ်ခြံသင်ထောက်များကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။ အဆိုပါပေးအပ်ပွဲသို့ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစာခြည်ဦး၊ မြောင်းမြခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်သန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

အောင်မြိုး(ပြန်/ဆက်)



အိမ်ပြင်ပဗွဲ့ထွန်းသော မိမိများကို နေ့အလင်းရောင်ရှိရန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ

စာမျက်နှာ ၁၀ မှ ထိုသို့ပြုမူခြင်းက ပလတ်စတစ်ဘူးထဲက dioxins (ခေါ်) အန္တရာယ်ဓာတ်ပြုဓာတ်ပစ္စည်းများ ထွက်ရှိ လာပြီးနောက် ခန္ဓာကိုယ်ထဲရှိဆဲလ်များကို အဆိပ် သင့်၍ ကင်ဆာဖြစ်စေကြောင်း၊ အထူးသဖြင့် အမျိုး သမီးများ ရင်သားကင်ဆာရောဂါဖြစ်စေကြောင်း ထပ်ဆင့်အကြံပြုထားသည်။

ပလတ်စတစ်အသုံးအဆောင်များ၏ ဘေးအန္တရာယ် ပလတ်စတစ် (ကြွပ်ကြွပ်အိတ်)တွင် ပါရှိသည့် ခဲဓာတ်၊ အဆိပ်ဓာတ်၊ ဆိုက်ဇာနှင့် စတိုင်ရင်းဓာတ် များသည် ဓာတုပစ္စည်းများနှင့် ဆိုးဆေးများဖြစ်၍ အပူဓာတ်နှင့်ဖြစ်စေ၊ ဆီပါသောအစားအသောက် များနှင့်ဖြစ်စေ ထိတွေ့ မိပါက ၎င်းဓာတုပစ္စည်းများ က အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်သွား ကာ လူကိုများစွာ အန္တရာယ်ဖြစ်စေနိုင်သည်။

ထိုနည်းတူ ကလေးနို့ဘူးပြုလုပ်သည့် PVC ပလတ် စတစ်နှင့် ပလတ်စတစ်ရေပိုက်များတွင် မိုနိုမာ(ခေါ်) အလွန်အဆိပ်ပြင်းသည့် ဓာတ်တစ်မျိုး ပါဝင်နေ သည်။ ထို့ကြောင့် ကင်ဆာရောဂါဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို ကျန်းမာရေးသတိအသိ ဖြင့် ရှောင်ရှားသင့်သည်။ ထို့ပြင် မယ်လမင်း(ဖိုက်ဘာ) ပစ္စည်းများကလည်း အပူနှင့်ထိတွေ့ပါက ဓာတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေတတ်သည်။ ထို့ကြောင့် မနံ့ထည်၊ ကြေထည်များဖြင့် ပြုလုပ်ထားသော ပစ္စည်းများကို သာ သုံးသင့်သည်။ ကလေးနို့ဘူးကိုလည်း မနံ့ထည် နှင့် ပြုလုပ်ထားသည့် ပစ္စည်းသုံးခြင်းက ကလေးကို ပလတ်စတစ်ထဲမှာ ပါဝင်သော ဓာတုပစ္စည်းများ မနေနှင့်ယှက်အောင် ကာကွယ်ပေးရန်လိုအပ်သည်။

သြစတြေးလျလူ့အသိဗျူဟာ၏ လေ့လာမှု မှတ်တမ်းများအရ ပလတ်စတစ်တွင် phthalates (ခေါ်) ဓာတုပစ္စည်းတစ်မျိုးကို မကြာခဏဆိုသလို တွေ့ရလေ့ရှိပြီး ၎င်းဓာတုပစ္စည်းက ပလတ်စတစ်ကို ကြည်လင်စေရန် ပျော့ပျောင်းစေရန် တာရှည်ခံစေ

ရန် ပြုလုပ်ထားကြောင်း၊ ထိုဓာတုပစ္စည်းအုပ်စုကို အစားအစာထုပ်ပိုးမှုများ၊ ဆေးဝါးထည်ပစ္စည်း များ၊ ကလေးကစားစရာများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများတွင် အသုံးပြုမှုများကြောင်း၊ ထို phthalates ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများသူများ တွင် အမျိုးအစား-၂ ဆီးချိုရောဂါ၊ နှလုံးသွေးကြော ဆိုင်ရာရောဂါနှင့် သွေးတိုးရောဂါများ ဖြစ်နိုင် ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။

အထူးသဖြင့် အမျိုးသမီးမျိုးပွားခြင်း၊ သန္ဓေ တည်ခြင်းကို အနှောင့်အယှက်ပေးနိုင်သည့် (EDC) ဓာတုပစ္စည်းများသည် ပလတ်စတစ်ဘူး၊ ခွက်များ တွင် ပါဝင်မှုများကြောင်း ဂျာမနီသုတေသီများက ပြောသည်။ ပလတ်စတစ်ပစ္စည်းထဲတွင် ပါရှိသော ဓာတုပစ္စည်း ၂၄၂၀ ခန့်အနက် DEHP ခြံပေါင်းက လူ့ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းကို ကစဉ့်ကလျား ဖြစ်စေနိုင်သည်။ အကျိုးဆက်အဖြစ် ခန္ဓာကိုယ်ဆဲလ် များ ဖွံ့ဖြိုးမှုမမှန်မကန်ဖြစ်သွားကာ ဆဲလ်ပျက်စီး ခြင်းနှင့် ၎င်း၏နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ကင်ဆာဖြစ်ပွားလာနိုင်ကြောင်း သုတေသီများက သတိပေးထားသည်။ ထို့ပြင် မွေးဖွားလာသော ကလေးတွင် အင်္ဂါမစုံခြင်း၊ နှလုံးရောဂါ၊ အစာအိမ်နာ ခြင်းများ ဖြစ်ပွားနိုင်သည်။

အချို့သူများက သွားတိုက်တံကို မိုက်ကရိုဝေ့ မီးဖိုတွင် အပူပေး ပိုးသတ်လေ့ရှိကြသည်။ ထိုနည်း က လွန်စွာ မှားယွင်းနေပါသည်။ သွားတိုက်တံများကို ပလတ်စတစ်၊ စီလီကွန်၊ နိုင်လွန် ပစ္စည်းများဖြင့် ပြုလုပ်ထားကြပြီး ၎င်းတို့ကို မီးဖိုမှာအပူပေး လိုက်ရာ bisphenol-A (BPA) ခေါ် ဓာတုပစ္စည်း တစ်မျိုး ထွက်ရှိလာသည်။ ထိုဓာတ်က ကင်ဆာ ရောဂါ အမျိုးမျိုးဖြစ်စေသည့်အပြင် ကျား၊ မ ဖြူခြင်း ကိုပါ ဖြစ်စေနိုင်သည်။ အကောင်းဆုံးနည်းမှာ သွား တိုက်တံတစ်ချောင်းကို အများဆုံး သုံးလထက်ပို၍ မသုံးဘဲ အသစ်လဲလှယ်ပါ။ မိမိကိုယ်ပိုင် သီးသန့် သွားတိုက်တံ သုံးပါ။ ဖြစ်နိုင်ရင် သွားတိုက်တံ မသုံးမီ

ရေခဲခွေးနွေး၊ ဆပ်ပြာတို့ဖြင့် စိမ်၍ သန့်စင် ဆေးကြောပြီးမှသုံးပါ။

သံဃာတော်များအတွက် ပလတ်စတစ်သပိတ်အန္တရာယ် သပိတ်လှူသည့်အခါ ပလတ်စတစ်သပိတ်ကို မလှူသင့်ပေ။ ပလတ်စတစ်သပိတ်က ဈေးပေါသော် လည်း သစ်စေးသုတ်ရမည့်နေရာတွင် ဆေးမှုတ်ထား သည်။ အသုံးပြုထားသော ဆေးကလည်း အဆင့်မမီ သည့်အတွက် သံဃာတော်များ ဆွမ်းထည့်ပြီး ထွက်ပေးသည့်အခါ အပူကြောင့် အနံ့တစ်မျိုး ထွက်လာသည်။ ကျန်းမာရေးနှင့် လုံးဝမညီညွတ်ပေ။

သံသပိတ်၊ မြေသပိတ်မှလွဲ၍ အခြားသော သပိတ် များကို အသုံးပြုပါက ဒုက္ခရုံအာပတ်သင့်သည်ဟု ဘုရားဟောတရားတော်တွင် မိန့်ဆိုထားသည်။ မြန်မာနိုင်ငံတွင် ဝိနည်းတော်နှင့် ကိုက်ညီခြင်း မရှိသော ပလတ်စတစ်သပိတ်များရောင်းချခြင်းကို တရားဝင်စာထုတ်၍ တားဆီးပိတ်ပင်ထားခြင်း မရှိသေးသော်လည်း သုံးစွဲနေကြရသော သံဃာ တော်များအတွက် ဘေးဖြစ်စေနိုင်သဖြင့် ရောင်းချ ခြင်းမပြုရန် ဆိုင်များကို ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သတင်းရရှိသည်။ ထို့ကြောင့် စာရွှေသူများအနေဖြင့် သစ်စေးသုတ် သံသပိတ်များကိုသာ ရွေးချယ်ဝယ်ယူ လှူဒါန်းပေးကြစေလိုသည်။

ကြွပ်ကြွပ်အိတ်လျှောချသုံးစွဲရေး ပညာပေးဆွေးနွေး ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသော ကြွပ်ကြွပ်အိတ်များ အသုံးပြုခြင်းကြောင့် နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု နှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေမှုများ နှင့် တစ်နေ့ထက်တစ်နေ့၊ တစ်နှစ်ထက်တစ်နှစ် ကြောက်ခမန်းလိလိ တိုး၍နေသည်။ ထို့ကြောင့် ၎င်းဖြစ်ရပ်များ လျော့နည်းကျဆင်းစေပြီး သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍

မြန်မာပြည်အနှံ့ရှိ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် အသီးသီးတွင် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့က ကြီးမှူးကာ ပြည်သူများ ကြွပ်ကြွပ်အိတ် လျှောချသုံးစွဲရေး အသိပညာပေးဆွေးနွေးပွဲများ ကြွပ်ကြွပ်အိတ်သုံးစွဲမှုအစား သဘာဝပတ်ဝန်းကျင် ကို ထိခိုက်မှုမရှိသည့် ထုပ်ပိုးပစ္စည်းများအဖြစ် အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာစာရွက်အိတ်များ ပေးဝေခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း စသည့်ပုံစံအမျိုးမျိုးဖြင့် အသိပညာပေး ဆွေးနွေးလျက်ရှိသည်။

အချုပ်ဆိုသော် ပလတ်စတစ် ထုတ်ကုန်များ သည် ဈေးသက်သာပြီး ထုပ်ပိုးရန်လွယ်ကူသော် လည်း ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ် စေခြင်း၊ ဆွေးနွေးပြည်ရန်မလွယ်ကူခြင်း၊ ဂေဟစနစ်ကို ပျက်စီးစေခြင်း စသည့်ဆိုးကျိုးများကိုသာ ဖြစ်ပေါ် စေသည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှုများမှာ လူသားတို့၏ စည်းကမ်းမဲ့၊ ဆင်ခြင်တုံတရားမဲ့မှု တို့ကြောင့် ဖြစ်လာရသည်။ ပြုပြင်ထိန်းသိမ်းမှု၊ တားဆီးကာကွယ် ထိန်းချုပ်မှုများကို အချိန် မနှောင်းမီ ပြုလုပ်ကြရန် လူတိုင်းကိုယ်စီ အသိတရား များဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ် သည်။ ထို့ကြောင့် အများပြည်သူတို့အနေဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ ဈေးဝယ် ထွက်လျှင် ဈေးဝယ်အိတ်၊ ဆွဲခြင်းများ အသုံးပြုခြင်း၊ အလွယ်တကူ ဆွေးနွေးခြင်းနှင့် ထုပ်ပိုးပစ္စည်းများ ကိုသာ အသုံးပြုခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှု ကို လျှော့ချရန်လိုအပ်ကြောင်းနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်အသွယ်သွယ်က ရှောင်လွှဲ၍ လွတ်ဖို့ ခဲယဉ်းသည့်အလျောက် အညစ်အကြေးကင်းစင် သန့်ရှင်းသည့်ပတ်ဝန်းကျင်ကို လူတိုင်းကိုယ်စီ တည်ဆောက်နိုင်ကြပါစေကြောင်း တိုက်တွန်းလိုက် ရပါသည်။

အကြမ်းဖက်မှုပျောက်ရေးအတွက် ပြည်သူ့သို့ အသိပေးနှိုးဆော်ချက်

၁။ ပြည်သူ့အတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ့ကိုယ်စားပြုတော်လှန်ရေးအဖွဲ့ CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။

၂။ ခြိမ်းခြောက်၊ လူသတ်၊ အဖျက်အမှောင်လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH ၊ NUG ၊ PDF အကြမ်းဖက်သမားများကို အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှုမပြုခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။

၃။ ယင်းတို့၏ လက်နက်/ခဲယမ်း ကိုင်တွယ်သယ်ဆောင်မှုနှင့် အကြမ်းဖက် သမားတို့၏သတင်းကို လျှို့ဝှက်ပေးပို့ခြင်းသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းစစ်ဆေး၊ ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရင်းကိရိယာများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မေ ၃၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာ ဗျူဟာ သာသနာ့ဗိမာန်ရှေ့မှ ပန်းခင်းလမ်း တစ်လျှောက် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားခန်းမသို့ရောက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အမျိုးသားဘောလီဘော အသင်း၊ ဂျူဒိုအသင်းနှင့် တိုက်ကွမ်ဒိုအသင်းများမှ အားကစားသမားများအား တွေ့ဆုံအားပေး စကား ပြောကြားကာ ချီးမြှင့်ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် ဧမ္မာသီရိမြို့နယ် မဟာဝိဇိတာရုံ ကျောင်းတိုက်သို့သွားရောက်၍ ကျောင်းတိုက်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာ များကို တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူများက ဖယ်ရှားရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော် ကြည့်ညိုကာ နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်း သည်။

ဆက်လက်၍ ဧမ္မာသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ စခန်းသွင်း လေ့ကျင့်သင်ကြားနေမှု၊ ကျောင်းအိပ်ကျောင်းစား ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။

ထို့နောက် ဧမ္မာသီရိမြို့နယ် တံကြီးကုန်းကျေးရွာ ကွင်းအမှတ် (၁၆၅၉)ရှိ တောင်သူ ဦးကျော်မြင့်၏ နွေစပါးစိုက်ခင်း ကိုးဧကတွင် ပေါင်းနုတ်၊ သမန်းနှီး၊ စုပေါင်းဓာတ်မြေဩဇာ ကြပ်ကဲနေမှုကို ကြည့်ရှု အားပေးပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဧမ္မာသီရိ ခန်းမ၌ နေပြည်တော်ကောင်စီရုံး၊ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအတွက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာသင်စရိတ်နှင့် ကျောင်းသုံး စာရင်းကိရိယာများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်အမှာစကားပြောကြား ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော် ကောင်စီဝင်များက ကျောင်းသား ကျောင်းသူများ အား ပညာသင်စရိတ်ချီးမြှင့်ငွေနှင့် ကျောင်းသုံးစာရင်း ကိရိယာများ ပေးအပ်သည်။



ကိရိယာများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သည် နေပြည်တော်ကောင်စီ ဧမ္မာသီရိခန်းမ၌ ကျင်းပ သည့် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံ အတွက် အဓိကလိုအပ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ဆက်စပ်ဌာန များမှ ကဏ္ဍအလိုက် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်

ကြရန်လိုကြောင်း၊ တင်ပြလာသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မူဝါဒနှင့် ညီညွတ်မှုရှိစေရေး၊ အချက် အလက်များပြည့်စုံမှုရှိစေရေး အကြံပြုဆွေးနွေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြ ချက်များအပေါ် လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

အောင်ကို (ပုဗ္ဗသီရိ)

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား သင်ခန်းစာများ ပို့ချပေးနေမှု ကြည့်ရှုအားပေး

မန္တလေး မေ ၃၁
မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမျိုးအောင်သည် တိုင်းဒေသ ကြီးဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ ကျင်းပမည့် စာဖြေဌာနများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား မှုကို လိုက်လံကြည့်ရှုစစ်ဆေး သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်သည် ချမ်းအေးသာစံမြို့နယ် ရှိ မဟာလောကရုံသီ အိမ်တော် ရာဇဝေတီတော်မြတ်ကြီး ပရိဝုတ် အတွင်း ရတနာဃရ(၁၄)ခန်းဓမ္မ ဗိမာန်တော်ကြီး၌ လည်းကောင်း၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ် (၂၄) အခြေခံပညာ အထက် တန်းကျောင်း စာသင်ခန်းများ၌ လည်းကောင်း၊ ချမ်းမြသာစည်



မြို့နယ်ရှိ အမှတ်(၃၄) အခြေခံ ပညာ အထက်တန်းကျောင်း စာသင်ခန်းများနှင့် မန္တလေးသီရိ အားကစားကွင်းရှိ မိုးလုံလေလုံ ခန်းမတို့၌လည်းကောင်း၊ ပြည်ကြီး တံခွန်မြို့နယ်ရှိ ပြည်ကြီးဂန္ဓာရုံ ဘ.က အထက်တန်းကျောင်း (ခ)မဟာဂန္ဓာရုံတိုက်သစ် (၃)ထပ် ဆောင်၌ လည်းကောင်း၊ အောင်မြေသာစံမြို့နယ်ရှိ အရှေ့ ခင်မကန်ကျောင်းတိုက် ကထိန် တော်ကျောင်း မဟာဝိဇယာ ရာဇဝေတီမကန် ဗိမာန်တော်၌ လည်းကောင်း ကြိုတင်ပြင်ဆင်

တော်ကြီးများ စိတ်အေးချမ်း သာစွာဖြင့် သီတင်းသုံးပြီး စာမေးပွဲဆိုင်ရာ ကိစ္စရပ်များ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး နှင့် စာဖြေသံဃာတော်များ စိတ်ချမ်းမြေ့စွာဖြင့် ဖြေဆိုနိုင် ရေးတို့ကို သက်ဆိုင်ရာဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ အလေးထား ဆောင်ရွက်သွားရေး တို့ကို မှာကြားကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၃၄) အခြေခံပညာ အထက်တန်း ကျောင်းသို့ရောက်ရှိပြီး မန္တလေး ငလျင်ကြီးကြောင့် ပြန်လည် ကျင်းပစစ်ဆေးသည့် တက္ကသိုလ် ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆို မည့် ကျောင်းသား ကျောင်းသူ

များအား သင်ခန်းစာများ ပို့ချပေး နေမှုကို ကြည့်ရှုအားပေးစကား များပြောကြားပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသည့် ကျောင်း သား ကျောင်းသူများ အခက်အခဲ မရှိ ချောမွေ့စွာဖြင့် စာမေးပွဲ ပြီးဆုံးသည်အထိ ဖြေဆိုသွားနိုင် ရေး ဝိုင်းဝန်းဆောင်ရွက်သွားရန် တို့ကိုမှာကြားကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ထို့နောက် ချမ်းမြသာစည် မြို့နယ်ရှိ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာန တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် တိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များမှ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များကို ရင်းနှီးစွာ တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မဟာစေတီလှစေတီတော်ကြီး အသစ်တည်ဆောက်ခြင်း၊ ပန္နက်တင်မင်္ဂလာနှင့် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ နန်းဦးမြို့သစ် အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မဟာစေတီလှစေတီတော်ကြီး အသစ်တည်ဆောက်ခြင်း၊ ပန္နက်တင်မင်္ဂလာနှင့် အုတ်မြစ်ချခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒီစရိယ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဋ္ဌသမ္မရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိအဘိဓမ္မ မဟာရဋ္ဌဂုရုအဘိဓမ္မ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနပတိစာရ သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တညာဏိသာရ အမျိုးပြသော သံဃာတော်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်

များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး မဟာစေတီလှစေတီတော်ကြီး အသစ်တည်ဆောက်ခြင်း၊ ပန္နက်တင်ခြင်းမင်္ဂလာနှင့် အုတ်မြစ်ချခြင်းမင်္ဂလာတို့ကို ပြုလုပ်ကြသည်။ (ယာပုံ) ယင်းနောက် သီတဂူဆရာတော်ဘုရားကြီးအမျိုးပြသောသံဃာတော်များ အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံတို့က လှူဖွယ်ပစ္စည်းများနှင့် နှုတ်ကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။



ဆက်လက်ပြီး သီတဂူဆရာတော် ဘုရားကြီး၊ အသစ်တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုခဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကြောင်း သတင်းရရှိသည်။
သက်ပုံတို့က မဟာစေတီလှစေတီတော်ကြီး သတင်းစဉ်

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၃၁
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများရှိ အပျက်အစီးများအား မိုးမကျမီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ အဖွဲ့အစည်းအသီးသီးက စုပေါင်းလုပ်အားပေးရှင်းလင်း ဖယ်ရှားနေမှုများနှင့် ပြန်လည် ပြုပြင်မွမ်းမံနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။



ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင်နိုင် ချမ်းအေးသာစံမြို့နယ် မောရီဝါရပ် ၇၆ လမ်း၊ ၃၄ လမ်း နှင့် ၃၅ လမ်းကြားရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ လူနေအဆောက်အအုံများ ဖြိုချပြီး အပြီးသတ်ရှင်းလင်းနေမှု ကြည့်ရှုစစ်ဆေးစဉ်။

ဆက်လက်၍ စစ်ကိုင်းမြို့အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် စစ်ကိုင်းမြို့ရှိ ရေနုတ်မြောင်းများအား ရှင်းလင်းနေမှု၊ ငလျင်ဒဏ်ကြောင့် လမ်းဘေးဝဲယာ အပြိုအပျက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖယ်ရှားရှင်းလင်းနေမှုများ၊ ရွှေတောင်ဦးမော်ရပ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုမရှိသော ၁၈၇၄ ခုနှစ် ဇွန်လက အိမ်ရှေ့စံ ကနောင်မင်းသားကြီး

တည်ဆောက်ခဲ့သည့် စစ်ကိုင်းသံချက်ဖို၊ ငလျင်ဒဏ်သင့်ပြည်သူများအတွက် တပ်မတော်ရေသန့်စက်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်ပြီး ရေသန့်ထုတ်ဝေပေးနေမှုများနှင့် ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့် အားကစားကျင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများကို ဖယ်ရှားရှင်းလင်းနေမှုအားကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နှင့် အမရပူရမြို့နယ်တို့ရှိ ဘုရားစေတီများရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေမှု၊ ချမ်းအေးသာစံမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ လူနေ

အဆောက်အအုံများအား ဖြိုချပြီး အပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု၊ ဖြိုချပျက်ဆီးဆဲ အန္တရာယ်ရှိအဆောက်အအုံများ၌ စက်ယန္တရားကြီးများအသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေးဆောင်ရွက်နေမှု၊ အများပြည်သူအသုံးပြုမှုများသည့် လမ်းမကြီးများ၌ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့ မြို့တော်ခန့်မ၌ ကျင်းပပြုလုပ်သည့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူ ၂၀၇၃ ဦးအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ငလျင်ဒဏ်သင့် ပြည်သူများကို အားပေးစကားပြောကြားသည်။
ထို့နောက် ကျောက်ဆည်မြို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများနှင့် သာသနိက အဆောက်အအုံများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု၊ ကိုးပင်ကျေးရွာအုပ်စုရှိ အင်ကျန်းဓာတ်အားခွဲရုံမှ

*** ကျော့ဖုံးမှ**
နာရီပိုင်းအကြာတွင် အသက် ၂၄ နှစ်အရွယ် ဖရင်ပေါင်ကို စာချုပ်ဖျက်သိမ်းကြေး ပေးချေကာ အနီးနီးလံသို့ အပြီးသတ်ခေါ်ယူလိုက်ခြင်းဖြစ်သည်။
၎င်းသည် ၂၀၂၃-၂၀၂၄ ရာသီတွင် လေဗာကူဆင်အသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဘွဲ့ခံဒဏ်ခံ လီဂါလေးဆွတ်ခွဲရရှိအောင် ကူညီပေးထားနိုင်သည့် ဖရင်ပေါင်သည် ၂၀၂၄-၂၀၂၅ ရာသီတွင် ပွဲပေါင်း ၃၃ ပွဲ ပါဝင်ကစားခဲ့သော်လည်း လေဗာကူဆင်အသင်းကို ဒုတိယနေရာရရှိအောင်သာ စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။

ဖရင်ပေါင်သည် အနီးနီးလံတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် မကြာသေးမီက အသင်းနှင့် လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော ခံစစ်ကစားသမား ကော်နာဘရက်ဒလေနှင့်အပြိုင် ကြိုးပမ်းသွားရဖွယ်ရှိသည်။ လီဗာပူအသင်းသည် ဖရင်ပေါင်အပြင် ဖလော်ရန်ဝစ်စ်ကိုလည်း ခေါ်ယူရန် လေဗာကူဆင်အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လီဗာပူအသင်းသည် အဆိုပါ ဂျာမနီတိုက်စစ်ကစားသမားအတွက် အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၉ သန်းဖြင့် ကမ်းလှမ်းမှုပြုလုပ်လိုက်ပြီး သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်သည်။ အောင်ဇော်

□ ကျော့ဖုံးမှ
အား/ကာသိပွဲအသင်းတို့ ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ အား/ကာသိပွဲအသင်းသည် နှစ်ရိုးပြတ်ဦးဆောင်ပြီးမှ ချေပုဂံများပြန်ပေးရကာ သရေကျခဲ့ခြင်းဖြစ်သည်။ ငါးပွဲဆက်အနိုင်ရပြီး ထိပ်ဆုံးတွင် ဦးဆောင်နေသည့် ဒဂုံစတားယူနိုက်တက်အသင်း နိုင်ပွဲဆက်စုရပ်တန့်ခဲ့ရသည်။ အား/ကာသိပွဲအသင်းအတွက် ဦးဆောင်ဂိုးများကို ငါးမိနစ်တွင် ကောင်းမွန်ကျော်၊ ၂၅ မိနစ်တွင် စစ်ငြိမ်းချမ်းဦးတို့က သွင်းယူပြီး

ဒဂုံစတားယူနိုက်တက်အသင်းအတွက် ချေပုဂံများကို ဖိုးသောကြာက ၄၅၊ ၆၉ မိနစ်တွင် သွင်းယူခဲ့သည်။
တောင်ဒဂုံကွင်း၌ ကျင်းပသည့် ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ဒုတိယမြောက် နိုင်ပွဲရယူနိုင်ခဲ့ပြီး မဟာယူနိုက်တက်အသင်းမှာမူ မြောက်ပွဲဆက်တိုက်အရေး နိမ့်ခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းအတွက် ၂၆ မိနစ်တွင် သော်ဇော်နိုင်၊ ၆၃ မိနစ်တွင်

သံမဏိနှင့် အလူမီနီယံ ဈေးနှုန်းများကို ၅၀ ရာခိုင်နှုန်းအခွန်စည်းကြပ်မည်ဟု ထရမ်ပီ

ဝါရှင်တန် မေ ၃၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က ဇွန် ၄ ရက်မှစတင်ကာ သံမဏိနှင့် အလူမီနီယံ ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှု နှစ်ဆတိုးကာ ၅၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မှုပြုလုပ်သွားမည်ဟု ပြောသည်။

အဆိုပါ အတိုင်းအတာသည် နိုင်ငံနှင့် ဒေသအားလုံးမှ သွင်းကုန်များအပေါ် အကျိုး ဝင်ရန်ဖြစ်သည်။ ယူအက်စ် စတီးကုမ္ပဏီကို ရယူလိုသည့် နီပွန်စတီးကုမ္ပဏီနှင့်ပတ်သက်၍ မေ ၃၀ ရက်က ပင်ဆယ်ဗေးနီးယားပြည်နယ်၌

ပြုလုပ်သည့် လူစုလူဝေးအခမ်းအနားတွင် ထရမ်က ယခုလိုကြေညာခဲ့ခြင်းဖြစ်သည်။ အကောက်အခွန် ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခြင်းသည် အမေရိကန် ၏ သံမဏိလုပ်ငန်းကို လုံခြုံစေမည်ဟု ၎င်းက ဆက်ပြောသည်။

အခွန်စည်းကြပ်မှုကို မည်သူမျှ ရှောင်လွှဲ၍ မရနိုင်ကြောင်း ထရမ်က ပြောသည်။ ဇွန် ၄ ရက် မှစတင်ကာ အဆိုပါအခွန်စည်းကြပ်မှုစတင် အသက်ဝင်မည်ဟု ထရမ်က လူမှုကွန်ရက် မီဒီယာပေါ်တွင် ရေးသားခဲ့သည်။ ထရမ်အစိုးရ

အဖွဲ့သည် မတ်လအတွင်းက သံမဏိနှင့် အလူမီနီယံ သွင်းကုန်များအပေါ် အခွန် စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းစတင်ပြုလုပ်ခဲ့သည်။ ထရမ်က ၎င်း၏ရပ်တည်ချက်မှာ သံမဏိ လုပ်ငန်းနှင့်လုပ်သားများကို ကာကွယ်ရန်ဖြစ် သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လေ့ကျင့်နှင်းနှင်းအင်ကဲ့သို့သော အမေရိကန် ကုမ္ပဏီများမှာ သံမဏိထုတ်ကုန်များနှင့် အလူမီနီယံတို့အပေါ် အသုံးပြုနေခြင်းကြောင့် အခွန်စည်းကြပ်မှု တိုးမြှင့်လာခြင်းအတွက် စိုးရိမ်လာဖွယ်ရှိသည်။ အင်န်အိတ်ချ်က



အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်။

ဇူလိုင်လတွင် ရေနံတိုးမြှင့်ထုတ်လုပ်မည်ဟု အိုပက်နှင့် မဟာမိတ်အဖွဲ့ဝင်များ ကြေညာ

စီယင်နာ မေ ၃၁

ရေနံထုတ်လုပ်တင်ပို့သည့် နိုင်ငံ များအဖွဲ့ (အိုပက်) နှင့် မဟာမိတ် များအဖွဲ့ (အိုပက်ပလပ်စ်)တို့ က ဇူလိုင်လတွင် တစ်ရက်လျှင် ရေနံစီမံစည်းပေါင်း ၄၁၀၀၀၀ တိုးမြှင့်ထုတ်လုပ်မည် ဖြစ်ကြောင်း မေ ၃၁ ရက်တွင် ကြေညာသည်။ အိုပက် ဝက်ဘ်ဆိုက်တွင်

ဖော်ပြချက်အရ ဆော်ဒီအာရေဗျ၊ ရုရှားအီရက်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်၊ ကာဇက် စတန်၊ အယ်လ်ဂျီးရီးယားနှင့် အိုမန်နိုင်ငံတို့ အပါအဝင် အဖွဲ့ ဝင်နိုင်ငံများ၏ အစည်းအဝေး တစ်ခုတွင် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အခြေအနေနှင့် အလား အလာများကို သုံးသပ်ကာ

အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အိုပက်ပလပ်စ်က ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် တစ်ရက် လျှင် ရေနံစည်ထုတ်လုပ်မှု ၂ ဒသမ ၂ သန်း လျှော့ချမည်ဟု

၂၀၂၄ ခုနှစ် နိုဝင်ဘာလက ကနဦး ကြေညာခဲ့ပြီး ထိုသို့ထုတ်လုပ်မှု နှုန်း လျှော့ချခြင်းကို အကြိမ် ပေါင်းများစွာ သက်တမ်းတိုးခဲ့ ပြီး ၂၀၂၅ ခုနှစ် ပထမသုံးလပတ် အထိ အကျိုးဝင်ခဲ့သည်။ ယခု လတ်တလောတွင် အဆိုပါ ထုတ်လုပ်မှုနှုန်းလျှော့ချ မှုကို ဖြည်းဖြည်းချင်း ဖြေလျှော့ သည့် အစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် ယခင်က ဇူလိုင်လတွင် ထုတ်လုပ်မှုနှုန်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၃၄၀၀၀ အထိသာ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။ သို့သော် လည်း အဆိုပါအဖွဲ့က တည်ငြိမ် သောကမ္ဘာဦးပွားရေးနှင့် ခိုင်မာ သော ဈေးကွက်အခြေအနေများ ကြောင့် ၎င်းတို့၏ ထုတ်လုပ်မှု မဟာဗျူဟာကို ပြန်လည်ဖြည့် ခဲ့သည်။ ဆက်လက်၍ လည်း ဈေးကွက်အခြေအနေ ပေါ်မူတည်၍ ထုတ်လုပ်မှု ပမာဏကို ပြောင်းလဲသွားမည် ဟု ကြေညာထားသည်။ ဆင်ဟွာ



ဆူဒန်နိုင်ငံ၌ ကာလဝမ်းရောဂါကာကွယ်ဆေး ၂ ဒသမ ၉ သန်းကျော် လက်ခံရရှိ

ခါတွန် မေ ၃၁

ဆူဒန်နိုင်ငံ၌ ကာလဝမ်းရောဂါကူးစက်မှုမြင့်မားနေချိန် ရောဂါ ကာကွယ်ဆေး ၂ ဒသမ ၉ သန်း လက်ခံရရှိခဲ့သည်ဟု ဆူဒန် ကျန်းမာရေးဝန်ကြီးဌာနက မေ ၃၀ ရက်တွင် ပြောသည်။

ကာလဝမ်းရောဂါကူးစက်မှု ခံစားနေရသည့် ဆူဒန်နိုင်ငံ၌ ရောဂါ နှိမ်နင်းရေးအတွက် ကာကွယ်ဆေးအလုံးရေ ၉၀၅၄၀၀ ရရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးနှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့တို့၏ပံ့ပိုးမှုဖြင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအုပ်စုက ကာကွယ်ဆေးများ လျှော့ချနိုင်ခြင်းဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးများကို ခါတွန်ပြည်နယ်သို့ ပေးပို့မည်ဖြစ်ပြီး လာမည့် ရက်များအတွင်း ကာကွယ်ဆေးပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ အသက်တစ်နှစ်နှင့်အထက် ဒေသခံများ အားလုံးကို ကာကွယ်ဆေးပေးခြင်းလုပ်ငန်းလုပ်ဆောင်မည်ဖြစ်သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ခါတွန်ပြည်နယ်၌ ကာလဝမ်း ရောဂါကူးစက်ခံရမှုမြင့်မားလာပြီး မေလတစ်လတည်းတွင်ပင် ကူးစက်မှု ၂၅၀၀ ရှိသည်ဟု ဆူဒန်ကျန်းမာရေးဝန်ကြီး ဟိုင်သစ် မိုဟာမက် အီဘာရာဟင်က ပြောသည်။

တစ်ပတ်အတွင်း နောက်ထပ်ကူးစက်ခံရသူ ၂၇၉ ဦးရှိပြီး သေဆုံးသူ ၁၇၂ ဦးရှိသည်ဟု မေ ၂၇ ရက်တွင် ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။ ကူးစက်မှုအသစ်များ၏ ၉၀ ရာခိုင်နှုန်းမှာ ခါတွန် ပြည်နယ်မှဖြစ်သည်ဟု သိရသည်။ ဆင်ဟွာ

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ်၌ သီရိလင်္ကာနိုင်ငံတစ်ဝန်း မုတ်သုံမိုးကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်ပွား

ပထမဆုံး လေအားလျှပ်စစ်စီမံကိန်း စတင်

ကဘူးလ် မေ ၃၁

အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်ပြည်နယ်အနောက်ပိုင်းတွင် အကြီးစား လေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကို မေ ၃၁ ရက်တွင် စတင် လိုက်ပြုခြင်းကြောင့်နှင့် ဤစီမံကိန်းသည် အာဖဂန်နစ္စတန်၏ ပြန်လည် ပြည်ငြိမ်းဖြစ်ရေးအင် ထုတ်လုပ်မှုနှင့် နိုင်ငံခြားမှ တင်သွင်းမှုအပေါ် မှီခိုမှု လျှော့ချရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း အာဖဂန်ဓာတ်အားပေး ကုမ္ပဏီ ဒါအာဖဂန်နစ္စတန်ဘာရက်ရှာ ဂျာနယ်က ထုတ်ပြန်သည်။

စီမံကိန်းစတင်သည့် အခမ်းအနားတွင် စီးပွားရေးရာ ယာယီ ဒုတိယဝန်ကြီးချုပ် မူလာအဗ္ဗူဂါနီ ဘရာဒါက နှစ်ပေါင်းများစွာကြာ အောင် နိုင်ငံခြားမှ တင်သွင်းလျှပ်စစ်ကိုသာ မှီခိုခဲ့ရသဖြင့် ငွေကြေး အမြောက်အမြား သုံးစွဲခဲ့ရကြောင်း၊ အဆိုပါ စီမံကိန်းကို အကောင် အထည်ဖော်ခြင်းဖြင့် သန့်ရှင်းပြီး အမှီအခိုကင်းသော စွမ်းအင်ရရှိရေးကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားသည်။

စီမံကိန်း ပထမအဆင့်တွင် လေအားလျှပ်စစ် ၄၃ ဒသမ ၂ မဂ္ဂါဝပ်နှင့် နေရောင်ခြည်စွမ်းအင် ၅ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ပြီး လုပ်ငန်းအားလုံး ပြီးစီးပါက စုစုပေါင်း လေအားလျှပ်စစ် ၂၀၀ မဂ္ဂါဝပ်နှင့် နေရောင်ခြည် စွမ်းအင် ၄၀ မဂ္ဂါဝပ်အထိ ရရှိနိုင်မည်ဟု အာဖဂန်ဓာတ်အားပေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ အဗ္ဗူဒဘာရီ အိုမန်က ဆိုသည်။

အာဖဂန်နစ္စတန်သည် ဥဇဘက်ကစွဲတန်၊ တာ့မန်နစ္စတန်၊ တာဂျစ်နစ္စတန်နှင့် အီရန်တို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှ လျှပ်စစ် ဓာတ်အား တင်သွင်းမှုအပေါ် အမှီက မှီခိုအားထားနေရမည်ဖြစ်သည်။ ဆင်ဟွာ

ကိုလံဘို မေ ၃၁

သီရိလင်္ကာနိုင်ငံ၌ မေ ၃၀ ရက် နံနက်ပိုင်းအထိ ရာသီဥတု အလွန် ဆိုးရွားမှုခံရကာ လူပေါင်း ၆၀၀၀ ခန့် ထိခိုက်ခံစားခဲ့ကြရကြောင်း နိုင်ငံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဗဟိုဌာန (ဒီအမ်စီ) ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

လူပေါင်း ၅၉၇၄ ဦး ထိခိုက် ရာသီဥတုဆိုးရွားမှုကြောင့် မိသားစု ၁၅၇၉ စုမှ လူပေါင်း ၅၉၇၄ ဦး ထိခိုက်ခံစားခဲ့ကြရပြီး နေအိမ် ၁၅၄၅ လုံး တစ်စိတ် တစ်ပိုင်း ပျက်စီးဆုံးရှုံးမှုဖြစ်ပွား ကြောင်း ဒီအမ်စီက ပြောသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွား

လက်ရှိဖြစ်ပွားနေသော မုတ်သုံ ရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ် မှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း သီရိလင်္ကာအစိုးရပိုင် စီလွန်လျှပ်စစ်ဘုတ်အဖွဲ့ (စီအီးဘီ) က အစီရင်ခံ ဖော်ပြထားသည်။

လေပြင်းတိုက်ခတ်မှုများ

ဆက်လက်ဖြစ်ပေါ်နိုင်

နောက်ထပ် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တစ်နာရီ ကီလိုမီတာ ၃၀ မှ ၄၀ အထိရှိသော လေပြင်းတိုက်ခတ် မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်



သီရိလင်္ကာနိုင်ငံ၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျနေသည်ကို တွေ့ရစဉ်။

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် မေ ၃၁ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသင်္ချာလုပ်ငန်း အတွက် နယ်မြေခွဲ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခွဲတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက အခြေခံပညာကျောင်းများအတွင်း/ အပြင်ရှိ ချွန်နယ်ပေါင်း မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလျှော့ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အတိတ်ဆေးများ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ

ခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။ ထို့ပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မြို့သစ်ရပ်ကွက် လေယာဉ်ကွင်းလမ်းတစ်လျှောက်၌ နယ်မြေခွဲတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ

များက ချွန်နယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းများ စုပေါင်းဆောင်ရွက်ပေးကြသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည့်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်



ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အပီအဝင် မြို့နယ်၊ ၂၃ မြို့နယ်၌ လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌လည်းကောင်း

ဥက္ကဋ္ဌရသီရိမြို့နယ်၌ အခွန်ပညာပေးဆွေးနွေးပွဲကျင်းပ

ဥက္ကဋ္ဌရသီရိ မေ ၃၁ ပြည်ထောင်စုနယ်မြေ နေပြည်တော် သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဥက္ကဋ္ဌရသီရိ

တော် သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဥက္ကဋ္ဌရသီရိ



မြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြဋ္ဌာန်းချက်အပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှံခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥက္ကဋ္ဌရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။ ဦးစွာ ဥက္ကဋ္ဌရသီရိ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးက အဖွင့်အမှာစကား ပြော

ကြားပြီး သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးလှငွေက တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြဋ္ဌာန်းချက်များအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှံခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းတင်ပြသည်။ အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အခွန်ထမ်းလုပ်ငန်းရှင် စုစုပေါင်း ၆၄ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ အောင်မျိုးဝင်း(ဥက္ကဋ္ဌ)

မြို့နယ် (ပြန်/ဆက်)

မြဝတီမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်

မြဝတီ မေ ၃၁ သဘာဝဘေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား) စုစုံပူးပေါင်း သရုပ်ပြလေ့ကျင့်ခြင်းကို မေ ၂၉ ရက်က ကရင်ပြည်နယ် မြဝတီမြို့အမှတ်(၁)ရပ်ကွက် ဘောလုံးကွင်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတို့၌ ဆောင်ရွက်သည်။ ဦးစွာ မြဝတီခရိုင် သဘာဝ

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဥဇာဏ်မြင့်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်

ကို ရှင်းလင်းပြောကြားကာ ခရိုင်ဘေးအန္တရာယ် လျော့ပါးရေးနှင့် အရေးပေါ် အမိုးအကာထူထောင်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ကျော်ဦးက လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် သဘာဝဘေး

သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခြင်းသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် (လူ၊ပစ္စည်း၊ယန္တရား) စုစုံပူးပေါင်းစစ်ဆေးသည်။ ဆက်လက်၍ သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြလေ့ကျင့်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)



ရောဝတီတိုင်းဒေသကြီး ကြိုခင်းမြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ်အရောင်းဆိုင်များအား မေ ၃၁ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကြည့်စိုး၊ ကြိုခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြင်သိမ်းကျော်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးလှိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဒေါ်ခင်သန္တာတို့က ပြည်တွင်းအခွန်ဦးစီးဌာန ဦးထွန်းလင်းအောင်နှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တရားမဝင်ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးစဉ်။

မြို့မဝလင်း(ပြန်/ဆက်)



ဝေါမြို့နယ်၌ မြို့နယ်အဆင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ဝေါ မေ ၃၁ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်၌ မြို့နယ်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲကို မေ ၃၀ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ဒလနွမ်းကျောင်းတိုက်ပဓာနနာယက ဆရာတော်ဥပုဉ္ဇာသက အဖွင့်ဩဝါဒကထာ မြှုပ်ကြားပြီး မြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာ) ဥက္ကဋ္ဌ ဆရာတော်၊ ကင်မွန်းကန်ကျောင်း ပဓာနနာယက ဆရာတော်ဦးဇေဝနက ဩဝါဒကထာမြှုပ်ကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ထို့နောက် ၂၀၂၅ ခုနှစ် မြို့နယ်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲ စာမေးပွဲကျင်းပခြင်း၊ ထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ မြို့နယ်ဗုဒ္ဓဘာသာယဉ်ကျေးမှု ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးတင်သိန်းဦးက ရှင်းလင်းလျှောက်ထားပြီး မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မြို့နယ်အဆင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုရရှိသော ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ညောင်လေးပင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ညောင်လေးပင် မေ ၃၁ လွင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးက မြို့ပေါ်ရပ်ကွက်များအတွင်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသော ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လွင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်လင်းက ဦးဆောင်ကာ ကွင်းဆင်းအဖွဲ့ လေးဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး နောက်ရက်များတွင်လည်း ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နီနီဝင်း (ပြန်/ဆက်)



ခွာနာလျှာနာရောဂါနှင့် ကာကွယ်ဆေး

ဒေါက်တာခင်စန္ဒာလွင်(မွေး-ကု)

“ ရောဂါတိုက်၊ စစ်ကိုင်းနှင့် ရန်ကုန်တို့သည် မြန်မာနိုင်ငံ၏ အဓိကမွေးမြူရေးဇုန်များဖြစ်ခြင်းနှင့် O/ME-SA/Ind-2001d မျိုးကွဲ၏ ပျံ့နှံ့မှုသည် မြန်မာနိုင်ငံ၏ ခွာနာလျှာနာရောဂါထိန်းချုပ်ရေးအတွက် အဓိကခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေပြီး ဒေသဆိုင်ရာ မျိုးကွဲများ၏ ရှုပ်ထွေးမှု၊ ကာကွယ်ဆေးရွေးချယ်ရန်လိုအပ်ချက်နှင့် နယ်စပ်စောင့်ကြည့်ရေးစနစ်အားကောင်းရန် အရေးတကြီးလိုအပ်နေ ”

ခွာနာလျှာနာရောဂါ (Foot and Mouth disease - FMD) သည် တိရစ္ဆာန်များတွင် အလွယ်တကူ ကူးစက်နိုင်ဆုံးသော ရောဂါများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့တွင်တွေ့ရှိရသည့် ရောဂါတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ခွာနာလျှာနာရောဂါသည် ကျွဲ၊ နွားများနှင့် သိုး၊ ဆိတ်၊ ဝက်များတွင် နှစ်စဉ်အချိန်မရွေးဖြစ်ပွားလျက်ရှိသဖြင့် စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ခွာနာလျှာနာရောဂါ (FMD) သည် WOA (World Organization for Animal Health) မှ သတ်မှတ်ထားသော (Transboundary Animal Disease - TAD) နယ်စပ်ဖြတ်ကျော်ရောဂါတစ်ခုဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများအား စီးပွားရေးဆိုင်ရာ ထိခိုက်စေနိုင်သောရောဂါဖြစ်သည်။ ခွာနာလျှာနာရောဂါဖြစ်ပွားသောနိုင်ငံများသည် WOA ၏ စည်းမျဉ်းအရ နို့နှင့် အသားထွက်ပစ္စည်းများ နိုင်ငံတကာတင်ပို့မှုကို ယာယီရပ်ဆိုင်းခံရနိုင်သည်။ ခွာနာလျှာနာရောဂါဖြစ်ပွားပါက တောင်သူလယ်သမားများသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် လယ်ထွန်ရန် တိရစ္ဆာန်များကို အသုံးမပြုနိုင်ဘဲ ရောဂါကူးစက်နေသော တိရစ္ဆာန်များကိုလည်း မိသားစုဝင်တွေ့ရရန် ရောင်းချရန်မရှိတော့ပေ။ ဤအခြေအနေကြောင့် ခွာနာလျှာနာရောဂါသည် တိရစ္ဆာန်များအပေါ် ဦးခိုနေရသော ကျေးလက်ဒေသခံများ၏ အစားအစာဖူလုံရေး၊ အာဟာရနှင့်ဝင်ငွေကို တိုက်ရိုက်ခြိမ်းခြောက်နေပါသည်။ ခွာနာလျှာနာရောဂါသည် တစ်နိုင်ငံတည်း၏စီးပွားရေးကိုသာမက ဒေသတွင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကိုပါ ခြိမ်းခြောက်နိုင်သော နယ်စပ်ဖြတ်ကျော် ရောဂါ TAD ဖြစ်သည့်အတွက် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို အစဉ်အလေးထားဆောင်ရွက်ရန် အရေးကြီးပါသည်။ ရောဂါဖြစ်ပွားနိုင်သောတိရစ္ဆာန်များမှာ နွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ ဝက် အစရှိသော ခွာကွဲသတ္တဝါများ (Cloven-hoofed animals) ဖြစ်ပါသည်။ ကြက်၊ ဘဲ၊ မြင်း၊ ခွေး၊ ကြောင်ကဲ့သို့သော ခွာမကွဲသည့် တိရစ္ဆာန်များတွင် မကူးစက်နိုင်ပါ။

ခွာနာလျှာနာရောဂါ၏ဆိုးကျိုးများ

ခွာနာလျှာနာရောဂါဗိုင်းရပ်စ်ပိုးသည် ရောဂါဖြစ်ပွားပြီးနောက် နွား၏လည်မျိုထဲတွင် သုံးနှစ်၊ ကျွဲ၏လည်မျိုထဲတွင် ငါးနှစ်၊ ဆိတ်၏လည်မျိုထဲတွင် လေးလ၊ သိုး၏လည်မျိုထဲတွင် ကိုးလအထိ ရှိနေနိုင်ပါသည်။ နွားချေးခြောက်တွင် ၁၄ ရက်၊ နွားချေးလောင်ကန်တွင် ခြောက်လ၊ နွားကျင်းယ်တွင် ၃၉ ရက်၊ မြေကြီး (ဆောင်းရာသီ)တွင် ၅၈ရက်၊ မြေကြီး (နေရာသီတွင်) သုံးရက်အထိ ရှင်သန်နိုင်သည်။ နို့စားနွားများတွင် နို့ထွက်နှုန်း ၅၀ ရာခိုင်နှုန်းအထိ လျော့ကျခြင်း၊ ကြီးထွားနှုန်းနှေးကွေးခြင်း၊ ကိုယ်ဝန်ဆောင်တိရစ္ဆာန်များတွင် သားလျှော့ခြင်း၊ သားပေါက်ငယ်များ (အထူးသဖြင့် နို့ဖိုအရွယ်) တွင် နှလုံးကြွက်သားရောင်ရမ်းခြင်း (myocarditis) ကြောင့် သေဆုံးနှုန်း ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခြင်း စသည်တို့ကြောင့် ကောင်ရေတိုးပွားမှု ကျဆင်းလာစေပါသည်။ မိခင်တိရစ္ဆာန်ရောဂါကူးစက်ခံရပါက နို့မထွက်ခြင်းကြောင့် သားငယ်များ အသက်ဆုံးရှုံးတတ်သည်။ ရောဂါဖြစ်ပွားနေသောတိရစ္ဆာန်၊ ရောဂါလက္ခဏာ မပြသေးသော်လည်း ရောဂါစတင်ဖြစ်ပွားနေသောတိရစ္ဆာန်၊ ရောဂါပျောက်ကင်းခံစားတိရစ္ဆာန်များအားရောင်းဝယ်ခြင်း၊ တစ်နေရာမှအခြားတစ်နေရာသို့ သယ်ဆောင်မောင်းနှင်ခြင်းစသည်တို့ကြောင့် ရောဂါအလျင်အမြန် ကူးစက်ပြန့်ပွားနိုင်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် တိရစ္ဆာန်များအား ရောင်းဝယ်မှုများ၊ သယ်ဆောင်မောင်းနှင်မှုများ အများဆုံး ပြုလုပ်သည့်ကာလများနှင့် မိုးဦးကျကာလများတွင် ခွာနာလျှာနာရောဂါဖြစ်ပွားမှု ပိုမိုမြင့်မားပါသည်။ စိုက်ပျိုးသောရာသီဥတုသည် ပိုးပေါက်ပွားမှုနှင့် ပျံ့နှံ့မှုကိုအားပေးသောကြောင့်ဖြစ်သည်။ ခွာနာလျှာနာရောဂါ ဟုခေါ်ဆိုခြင်းမှာ ရောဂါဖြစ်တိရစ္ဆာန်၏ ခွာကြား၊ ခွာပန်းကုံးနေရာတစ်ဝိုက်နှင့် လျှာ၊ ပါးစောင် နှုတ်ခမ်းနေရာတစ်ဝိုက်တို့၌ အရည်ကြည်ဖုအနုများ (blisters/vesicles) ကို ရောဂါလက္ခဏာအဖြစ်အဓိကတွေ့ရှိရသောကြောင့်ဖြစ်သည်။

FMDV (Foot-and-Mouth Disease Virus)

ဗိုင်းရပ်စ်၏ အခြေခံအချက်များ


ခွာနာလျှာနာရောဂါ(FMD)သည် Picornaviridae မျိုးရင်းဝင် Aphthovirus ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားပါသည်။ အရွယ်အစားသေးပြီး အလွှာပါးမရှိသည့် non-enveloped RNA ဗိုင်းရပ်စ်ဖြစ်သည်။ ခွာနာလျှာနာရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်မျိုးကွဲ ၃ ခုစီမျိုးရှိပြီး Serotype O, A, C, SAT 1, SAT 2, SAT 3 နှင့် Asia 1 တို့ဖြစ်ကြသည်။ FMDV serotype C ကို ၂၀၀၄ ခုနှစ်မှစ၍ WOA/FAO

၏ FMD အတည်ပြုဓာတ်ခွဲခန်းများမှ မတွေ့ရှိရတော့ပါ။ အခြား serotype များမှာမူ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများနှင့် နယ်မြေများတွင် ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် (O, A, Asia 1) သုံးမျိုးတွေ့ရှိပါသည်။ ခွာနာလျှာနာရောဂါ(FMD) ဗိုင်းရပ်စ်၏ အမျိုးအစား ခုနစ်မျိုးစလုံးကို တောရိုင်းတိရစ္ဆာန်များတွင်လည်း တွေ့ရှိရပါသည်။

FMDV (Foot-and-Mouth Disease Virus)

ဗိုင်းရပ်စ်၏ သဘာဝသဘာဝ

ဗိုင်းရပ်စ်ကွဲတစ်ခုစီတွင် ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲနှုန်းမြင့်မားမှု (high mutation rate) ကြောင့် အနီတိဂျင်အမျိုးမျိုးကွဲပြားသော အမျိုးအစားခွဲ (subtypes)များ ပါဝင်နိုင်ပါသည်။ ခွာနာလျှာနာရောဂါ ဗိုင်းရပ်စ် FMDV ၏ မျိုးကွဲများ (serotypes)နှင့် အမျိုးအစားခွဲများ (subtypes) ကြောင့် ကာကွယ်ဆေးထုတ်လုပ်ရာတွင် စိန်ခေါ်မှုများရှိပါသည်။ အရှေ့တောင်အာရှတွင် တွေ့ရှိရသော ခွာနာလျှာနာရောဂါ (FMD) ဗိုင်းရပ်စ်မျိုးကွဲများကို အမည်ပေးရာတွင် (South East Asia - SEA) သင်္ကေတဖြင့် စံသတ်မှတ်ထားပါသည်။ အထူးသဖြင့် မျိုးကွဲ (Serotype O) အတွက် O/SEA ဟုအေချီကာ ထိုနောက် တွေ့ရှိရာ နိုင်ငံ (ဥပမာ မြန်မာ - Mya) နှင့် ခုနှစ် (ဥပမာ - 1998) တို့ကို ပေါင်းစပ်၍ O/SEA/Mya-98 ကဲ့သို့ ဖော်ပြလေ့ရှိပါသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် ထူးခြားစွာတွေ့ရှိရသော အမျိုးအစားများမှာ O/SEA - အရှေ့တောင်အာရှမျိုးကွဲ၊ O/ME-SA - အရှေ့အလယ်ပိုင်းတောင်အာရှမျိုးကွဲနှင့် O/CHY (Cathay) - Cathay မျိုးကွဲတို့ဖြစ်သည်။



အိန္ဒိယတိုက်ငယ်ဒေသမှ မူရင်းဖြစ်သော O/ME-SA/Ind 2001 မျိုးကွဲသည် (၂၀၁၃ မှ ၂၀၁၄ အတွင်း) မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့ပူးပေါင်းနှင့် ခွာနာလျှာနာရောဂါကင်းစင်သော မောရစ်ရှ်ကျွန်းများအထိ ရောဂါဖြစ်ပွားစေခဲ့သည်။ ၎င်းမျိုးကွဲသည် ၂၀၁၅ ခုနှစ်တွင် လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့၌ ပထမဆုံး စတင်ဖြစ်ပွားခဲ့သည်။ O/ME-SA/Ind-2001 မျိုးကွဲတွင် မျိုးဗီဇအမျိုးမျိုးကွဲပြားမှုများ (sequence heterogeneity) ရှိပြီး Ind-2001d နှင့် Ind-2001e ဟူသော အချင်းချင်း ဆက်စပ်ဖွံ့ဖြိုးနေသည့် မျိုးကွဲခွဲနှစ်ခုပါဝင်ကာ နှစ်ခုစလုံးသည် အရှေ့တောင်အာရှတွင် ရောဂါဖြစ်ပွားစေခဲ့သည်။ အရှေ့တောင်အာရှသည် FMDV မျိုးကွဲများ ရောထွေးရှုပ်ထွေးရာ ဒေသဖြစ်ပြီး O/Mya-98 သည် ဒေသတွင်းအဓိကစိုးမိုးနေသော ဗိုင်းရပ်စ်မျိုးကွဲဖြစ်သည်။

နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကုန်သွယ်မှုနှင့်

FMD ဗိုင်းရပ်စ်မျိုးကွဲများ ပျံ့နှံ့မှု

တိရစ္ဆာန်များ ရွှေ့ပြောင်းသွားလာမှုသည် ခွာနာလျှာနာရောဂါ (FMD) ဖြစ်ပွားခြင်း၏ အဓိကအကြောင်းရင်းအဖြစ် သတ်မှတ်ခံထားရသည်။ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကုန်သွယ်မှုရှိသော သို့မဟုတ် တိရစ္ဆာန်ရွှေ့ပြောင်းမှုအတွက် ထိန်းချုပ်ရန်ခက်ခဲသော နယ်စပ်များရှိသည့်နိုင်ငံများတွင် တည်သော ခွာနာလျှာနာရောဂါ ဗိုင်းရပ်စ်မျိုးကွဲများ အဆက်မပြတ် ရှင်သန်နေတတ်သည်။ အာရှတွင် မွေးမြူထားသောကျွဲများ (Bubalus bubalis) သည် FMD (Foot-

and-Mouth Disease) ဗိုင်းရပ်စ်ကို ရောဂါလက္ခဏာမပြသဘဲ သယ်ဆောင်နိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ အတည်ပြုနိုင်ခဲ့သည်။ ၎င်းတို့သည် ကာလရှည်ကြာ ဗိုင်းရပ်စ်သယ်ဆောင်သူ (persistent carriers) အဖြစ် လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် oropharyngeal epithelium တွင် ဗိုင်းရပ်စ်ကို သိုလှောင်ထားနိုင်သည်။ အရှေ့တောင်အာရှတွင် ဝက်များ၏ FMD (Foot-and-Mouth Disease) ရောဂါကူးစက်မှုသည် ဗိုင်းရပ်စ်မျိုးကွဲ (topotype) အလိုက် ကူးစက်နိုင်စွမ်း၊ ရောဂါပြင်းထန်မှုနှင့် တုံ့ပြန်မှုများ သိသိသာသာ ကွာခြားနိုင်သည်။ O/CHY topotype (ဥပမာ ဗီယက်နမ်၊ ကမ္ဘောဒီးယားတွင် တွေ့ရှိရသောမျိုးကွဲ)သည် ဝက်များတွင် ကူးစက်လွယ်ပြီး ပြင်းထန်သော ရောဂါလက္ခဏာများ ဖြစ်စေနိုင်သည်။ ဝက်များသည် ဗိုင်းရပ်စ်ကို အလျင်အမြန် ပျံ့နှံ့စေနိုင်သောကြောင့် ဗိုင်းရပ်စ်အရှိန်မြှင့်ပေးသည့် သယ်ဆောင်သူ (amplifying host) အဖြစ် သတ်မှတ်ခံရသည်။ နွားများသည် ခွာနာလျှာနာ (FMD) ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်ကူးစက်မှုအား အလွယ်တကူစေ့ပြန်နိုင်သူ (sensitive indicator host) ဖြစ်ပြီး ပြင်းထန်သော ရောဂါလက္ခဏာများပြလေ့ရှိသည်။ သိုးများသည် ရောဂါလက္ခဏာ မပြင်းထန်ဘဲ ဗိုင်းရပ်စ်ကိုကြာရှည်စွာ သယ်ဆောင်နိုင်သောကြောင့် ရောဂါပိုးထိန်းသိမ်းသူ (maintenance host) အဖြစ် လုပ်ဆောင်နိုင်ပါသည်။ မြန်မာနိုင်ငံသည် ခွာနာလျှာနာရောဂါ (FMD) အဖြစ်ပွားဖြစ်လေ့ရှိသော (Endemic) နိုင်ငံဖြစ်ပါသည်။ FMD Serotype O (O/SEA/Mya-98) သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အဓိကဖြစ်ပွားလျက်ရှိသော Foot-and-Mouth Disease (FMD) ဗိုင်းရပ်စ်မျိုးကွဲဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ (ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား) တွင်လည်း ဒေသဆိုင်ရာ (endemic) အဖြစ် ရှိနေဆဲဖြစ်သည်။ ဒေသတွင်း မွေးမြူရေးကဏ္ဍ ပိုမိုကျယ်ပြန့်လာသည့်နှင့် အမျှ ခွာနာလျှာနာ ရောဂါထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများ၏ ထိရောက်မှုကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲဖြတ်ရန်နှင့် လုံလောက်သော အုပ်စုလိုက်ကာကွယ်မှု (herd immunity) ရရှိရေးအတွက် ပိုမိုအားထုတ်ရန် လိုအပ်လာပါသည်။ FMDV Serotype O ၏ Middle East-South Asia (ME-SA) မျိုးကွဲခွဲဖြစ်သော Ind2001-d သည် မူလအိန္ဒိယနိုင်ငံမှ ဆင်းသက်လာပြီး အရှေ့တောင်အာရှသို့ ပျံ့နှံ့ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် Ind2001-d မျိုးကွဲကို ၂၀၁၅ခုနှစ် အောက်တိုဘာလတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပထမဆုံးအကြိမ် အတည်ပြုတွေ့ရှိခဲ့သည်။ ME-SA topotype မျိုးကွဲများ၏ နယ်စပ်ဖြတ်ကျော်ပျံ့နှံ့မှုကို သက်သေပြခြင်းဖြစ်သည်။ ၂၀၁၆-၂၀၁၇ တွင် Ind2001-d မျိုးကွဲသည် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးများသို့ ပျံ့နှံ့သွားခဲ့သည်။ မြန်မာနိုင်ငံမှရရှိသော နမူနာ ၃၈ ခုသည် ၂၀၁၇-၂၀၁၆ ခုနှစ်များအတွင်း ဗီယက်နမ်နိုင်ငံမှရရှိသော O/ME-SA/India-2001d မျိုးကွဲများနှင့် ၉၉ ဒဿ ၀၆ ရာခိုင်နှုန်းမှ ၉၉ ဒဿ ၂၂ ရာခိုင်နှုန်းအထိ ဗီဇဆိုင်ရာတူညီမှုရှိကြောင်း တွေ့ရှိရသဖြင့် အိန္ဒိယ-နီပေါ-မြန်မာ နယ်စပ်ဒေသမှတစ်ဆင့် ပျံ့နှံ့နိုင်ခြေရှိပါသည်။ ဧရာဝတီ၊ စစ်ကိုင်းနှင့် ရန်ကုန်တို့သည် မြန်မာနိုင်ငံ၏ အဓိကမွေးမြူရေးဇုန်များဖြစ်ခြင်း နှင့် O/ME-SA/Ind-2001d မျိုးကွဲ၏ ပျံ့နှံ့မှုသည် မြန်မာနိုင်ငံ၏ ခွာနာလျှာနာရောဂါထိန်းချုပ်ရေးအတွက် အဓိကခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေပြီး ဒေသဆိုင်ရာ မျိုးကွဲများ၏ ရှုပ်ထွေးမှု၊ ကာကွယ်ဆေးရွေးချယ်ရန် လိုအပ်ချက်နှင့် နယ်စပ်စောင့်ကြည့်ရေးစနစ်အားကောင်းရန် အရေးတကြီးလိုအပ်နေကြောင်း ဤအချက်အလက်များမှ ညွှန်ဆိုလျက်ရှိပါသည်။

ခွာနာလျှာနာဗိုင်းရပ်စ် serotype A/SEA-97 ဖြစ်ပွားမှုကို ၁၉၉၉ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး စာမျက်နှာ ၁၇ သို့

မအူပင်မြို့၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ ကျင်းပ

မအူပင် မေ ၃၁ အကိုင် အခွင့်အလမ်းရရှိပြီး ရောဂါတိုင်းဒေသကြီး မအူပင် မိသားစုဝင်ငွေ တိုးပွားလာစေရန် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး အတွက် အသက်မွေးဝမ်းကျောင်း တိုးတက်ရေးဦးစီးဌာနမှ ကျေး အထောက်အကူပြု အခြေခံ လက်နေ ပြည်သူများ အလုပ် မော်တော်ဆိုင်ကယ် ပြုပြင်



ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး သင်တန်းခန်းမ၌ ကျင်းပသည်။ ဦးစွာ မအူပင်ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ခေါ်ရီရီမြင့်က အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေး မှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်နှင့် သင်တန်းထူးချွန်ဆု ရရှိသူများအား ဆုများပေးအပ်ကာ သင်တန်းကို မေ ၃ ရက်မှ ၃၀ ရက် အထိ သင်တန်းကြေးအခမဲ့ဖြင့် သင်တန်းနည်းပြဆရာမှ စာတွေ့၊ လက်တွေ့ဖြင့်လုပ် သင်ကြားပေး ခဲ့ပြီး ကိုယ်ပိုင်ဆိုင်ကယ်ပြုပြင် ခြင်းလုပ်ငန်းနှင့် ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင်ဖြင့်လုပ် လိုသော သင်တန်းသားများ အတွက် မြစ်မီးရောင်ကျေးရွာ စီမံကိန်းမှ ရန်ပုံငွေများ ထုတ်ချေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရ သည်။

အောင်မြင်မြတ်(ပြန်/ဆက်)



ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြံ့ လုပ်ငန်းအဖြစ် ပဲခူး တိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်းရှိ ရောဂါတိုင်းဒေသကြီး စုပေါင်းအမှိုက်ကောက်ခြင်းကို မေ ၂၉ ရက်က ပြည်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်မြို့ ရက်ရာစာအမှိုက်သိမ်းဝန်ဆောင်မှုအဖွဲ့တို့ပါဝင်သည့် စုစုပေါင်း ဝန်ထမ်း ၆၃ ဦးဖြင့် ပူးပေါင်းဆောင်ရွက်စဉ်။

ကိုဆက်(ပြန်/ဆက်)

စာမျက်နှာ ၁၆ မှ ၂၀၀၀ ပြည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့်နီးသော ရခိုင်ပြည်နယ် နှင့် ၂၀၁၅ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးတွင် တွေ့ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ကယားပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူတို့၌ ခွာနာလျာနာရောဂါ (Foot-and-Mouth Disease - FMD) ကို ဖြစ်ပွားစေသော Serotype Asia1 ဗိုင်းရပ်စ်ပိုးကူးစက်မှုများရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရပါသည်။

ခွာနာလျာနာရောဂါကာကွယ်ဆေး

မြန်မာနိုင်ငံသည် ခွာနာလျာနာရောဂါ (FMD) အား ထိန်းချုပ်ရန် နှစ်စဉ်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရောဂါဖြစ်ပွားမှုများကို စောင့်ကြည့်လျက်ရှိပါသည်။ ကာကွယ်ဆေး အသုံးပြုခြင်းသည် ခွာနာလျာနာရောဂါ (FMD) ထိန်းချုပ်ရေးအတွက် ထိရောက်သော ဗျူဟာတစ်ရပ်ဖြစ်ပါသည်။ ကာကွယ်ဆေးသည် တိရစ္ဆာန်ကိုတားကင်းစေသည့်အပြင် သားလျှော့ခြင်း၊ အမြင်းများခြင်း နှင့် သေဆုံးခြင်းကိုမဖြစ်စေပါ။ ကာကွယ်ဆေးဖြင့်သာ တိရစ္ဆာန်များ ကို ခွာနာလျာနာရောဂါမှ ကာကွယ်ပေးနိုင်ပါသည်။ ကာကွယ်ဆေး ထိုးခြင်းမှာ ကြိုတင်ကာကွယ်ခြင်းသာဖြစ်ပြီး ခွာနာလျာနာရောဂါ ဖြစ်ပွားနေချိန်တွင် ကုသခြင်းမဟုတ်ပါ။ ခွာနာလျာနာရောဂါ ကာကွယ်ဆေးကို ရောဂါမဖြစ်ပွားမီ ကြိုတင်ထိုးရန်ပါသည်။

ခွာနာလျာနာရောဂါ(FMD) ကာကွယ်ဆေးထိုးနှံခြင်းသည် ကာကွယ်ဆေးမျိုးစိတ်နှင့် လက်တွေ့ပျံ့နှံ့နေသောဗိုင်းရပ်စ်မျိုးစိတ် များ ကိုက်ညီမှုရှိရန် အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် Serotype O (အထူးသဖြင့် Mya-98) သည် အမြဲအများဆုံးဖြစ်သော်လည်း Serotype A နှင့် Asia1 တို့လည်း ဒေသအလိုက်ဖြစ်ပွားလျက်ရှိပါသည်။ ဒေသအလိုက်ဖြစ်ပွားသောမျိုးကွဲများနှင့် ကိုက်ညီသည့်ကာကွယ် ဆေးများ အသုံးပြုရန်လိုအပ်ပြီး ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ် များကို ဆောင်ရွက်မည်ဆိုပါက “အို” အမျိုးအစားပိုးကွဲကို အဓိက ကာကွယ်ထိန်းချုပ်ရန်လိုအပ်ပါသည်။ ခွာနာလျာနာရောဂါ (FMD) ဗိုင်းရပ်စ်မျိုးစိတ်အိတ်ဆိုင်ရာကွဲပြားမှုများကြောင့် ဒေသအလိုက် အသုံးပြုမည့် ကာကွယ်ဆေးများတွင် ထိုဒေသတွင်ဖြစ်ပွားသော မျိုးကွဲ (serotype) နှင့် မျိုးစိတ်ခွဲ (strain) များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ FMDV ၏ ရှုပ်ထွေးသော မျိုးဗီဇဖွဲ့စည်းပုံနှင့် မျိုးကွဲ များစွာရှိမှုတို့သည် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးထုတ်လုပ် ရာတွင် စိန်ခေါ်မှုများ ဖြစ်စေပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနသည် Type O monovalent (အိုမျိုးကွဲတစ်မျိုး တည်းအတွက်) ကာကွယ်ဆေးကို နိုင်ငံအတွင်းဖြစ်ပွားသော ပိုးမျိုးကွဲ O/SEA/Mya-98 ကို အခြေခံ၍ ကာကွယ်ဆေးထုတ်လုပ်လျက်ရှိပါသည်။ ကျွဲ၊ နွားတွင်ဖြစ်ပွားသော ခွာနာလျာနာရောဂါပိုး “အို” အမျိုးအစား O/SEA/Mya-98 ကို BHK ဆဲလ်ပေါ်တွင်ပွားများစေပြီး Bromo ethylenimine (BEI) ဖြင့်ပိုးသတ်၍ Aluminium Hydroxide Gel နှင့်ပေါင်းစပ်၍ ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်သည်။ အလူ မီနီယမ် ဟိုက်ဒရောဆိုက် (Aluminum Hydroxide) သည် FMD (Foot-and-Mouth Disease) ကာကွယ်ဆေးများတွင် အသုံးများ သော Adjuvant (ခုခံအားတိုးဆေး) တစ်မျိုးဖြစ်ပါသည်။ အလူမီနီယမ် ဟိုက်ဒရောဆိုက်သည် FMD ဗိုင်းရပ်စ် အနိတ်ဂျင်ကို ခန္ဓာကိုယ်အတွင်း ဖြည်းဖြည်းချင်းစုပ်ယူစေခြင်းဖြင့် ခုခံအားစနစ်ကို ပိုမိုကောင်းမွန် စွာတုံ့ပြန်နိုင်စေသည်။ ခွာနာလျာနာရောဂါကာကွယ်ဆေးကို ကျွဲ၊ နွားများ အသက်တစ်လအရွယ် သုံးဆိတ်နှင့်တစ်မျှ အသက် နှစ်လ

အရွယ်မှစ၍ ကာကွယ်ဆေးထိုးပေးနိုင်ပါသည်။ ခွာနာလျာနာကာကွယ် ဆေးထိုးရာတွင် ကာကွယ်ဆေးအာနိသင် အပြည့်အဝရရှိစေရန် ပထမဆုံးအကြိမ်ထိုးနှံပြီးနောက် အားဖြည့်ကာကွယ်ဆေးကို (၂-၄) ပတ်အကြာတွင် ပြန်လည်ထိုးနှံရသည်။ ဒုတိယအကြိမ် အားဖြည့် ထိုးနှံခြင်းဖြင့် ရောဂါကာကွယ်မှု ခြောက်လအပြည့်ရှိပါသည်။ ဆက်လက်ပြီး ခြောက်လတစ်ကြိမ် ကာကွယ်ဆေးမှန်မှန်ဆက်ထိုး ရမည်။

ခွာနာလျာနာပိုးမျိုးကွဲ တစ်ခုနှင့်တစ်ခု ကွာခြားမှုရှိ၍ ရောဂါဖြစ် ပိုးမျိုးကွဲနှင့် ကိုက်ညီသည့် ကာကွယ်ဆေးကိုသုံးမှသာ ရောဂါ ကာကွယ်မှု အပြည့်အဝပေးနိုင်ပါသည်။ ဥပမာ “အို” ပိုးမျိုးကွဲနှင့် ပြုလုပ်ထားသော ကာကွယ်ဆေးသည် “အို” ပိုးမျိုးကွဲကြောင့် ဖြစ်သည့် ရောဂါကိုသာ ကာကွယ်ပေးနိုင်ပါသည်။ ပိုးမျိုးကွဲတစ်ခုကြောင့် ရောဂါဖြစ်ပြီးသော တိရစ္ဆာန်သည် အခြားပိုးမျိုးကွဲတစ်မျိုးကြောင့် ထပ်မံ၍ရောဂါဖြစ်နိုင်ပါသည်။ ဥပမာ “ အို ” မျိုးကွဲကြောင့် ခွာနာ လျာနာရောဂါဖြစ်ပြီး တိရစ္ဆာန်သည် - အာရှ-၁ ပိုးမျိုးကွဲနှင့် ထပ်မံ ထိတွေ့ မိပါက ခွာနာလျာနာရောဂါ ထပ်မံဖြစ်နိုင်ပါသည်။

ခွာနာလျာနာရောဂါ (FMD) ကာကွယ်ဆေးများ၏ ထိရောက်မှု နှင့် ဗိုင်းရပ်စ်များ၏ ဆင်င်ခြင်းလုံခြုံမှုကို စဉ်ဆက်မပြတ်စောင့်ကြည့် ရန် အရေးကြီးပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ ကာကွယ်ဆေး မျိုးစိတ်များကို နှိုင်းယှဉ်လေ့လာခြင်းဖြင့် ခွာနာလျာနာရောဂါ ကူးစက် မှုကိုထိရောက်စွာ ကာကွယ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင်တွေ့ရှိရသော Serotype O/SEA/Mya-98 နှင့် O/ME-SA/Ind-2001 FMDV ဗိုင်းရပ်စ် “အို” မျိုးကွဲများ၏ ပဋိပစ္စည်းကွဲပြားမှု

O/SEA/Mya-98 သည် အရှေ့တောင်အာရှ (SEA) toptotype ဖြစ်ပြီး O/ME-SA/Ind-2001 သည် အရှေ့အလယ်ပိုင်း - တောင်အာရှ (ME-SA) toptotype ဖြစ်သည်။ FMDV serotype “အို” အုပ်စုဝင် O/SEA/Mya-98 နှင့် O/ME-SA/Ind-2001 မျိုးကွဲနှစ်ခုသည် Neutralizing Antigenic Sites (NAS) တွင် သိသာထင်ရှားသော ပဋိပစ္စည်းကွဲပြားမှုများ (antigenic variations) ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ ဆိုလိုသည်မှာ မျိုးကွဲတစ်မျိုးအတွက် ထုတ်လုပ်ထား သောပဋိပစ္စည်းများ (ဥပမာ - ကာကွယ်ဆေး) သည် အခြားမျိုးကွဲကို ထိရောက်စွာမတားဆီးနိုင်ပါ။ FMDV ၏ O/ME-SA/Ind-2001 (Middle East-South Asia) မျိုးကွဲအတွက် ဖော်စပ်ထားသော ကာကွယ်ဆေးများသည် O/SEA/Mya-98 (South East Asia) မျိုးကွဲ ကို 30-40 ရာခိုင်နှုန်းသာ ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိရ သည်။ ဤမျိုးကွဲများကြား ပဋိပစ္စည်းကွဲပြားမှုသည် ကာကွယ်ဆေး ထုတ်လုပ်မှုနှင့် ထိရောက်မှုအတွက် အရေးကြီးသော အကျိုးဆက်များ ရှိသည်။ O/SEA/Mya-98 ကာကွယ်ဆေးသည် ME-SA toptotype ကို cross-protection အနည်းငယ်ပေးနိုင်သော်လည်း လေ့လာမှုများ အရ Ind-2001 အတွက် လုံလောက်သောကာကွယ်မှုမပေးနိုင်သည့် အခြေအနေများရှိသည်။ တစ်နည်းအားဖြင့်ဆိုရသော် ခွာနာလျာနာ (FMD) ကာကွယ်ဆေး Serotype “အို” O/SEA/Mya-98 (Mya98) သည် India 2001d (O/ME-SA/Ind2001d) မျိုးကွဲအား အာမခံ ချက် ရှိစွာ ကာကွယ်နိုင်မည်မဟုတ်ပါ။ အထူးသဖြင့် Ind-2001 သည် antigenic variation မြင့်မားပါက Mya-98 ဆေးဖြင့် ကာကွယ် ရန် မလုံလောက်နိုင်ပါ။ ထို့ကြောင့် ဒေသအလိုက်ပေါ်ထွက်လာသော FMDV မျိုးကွဲသစ်များနှင့်ကိုက်ညီမည့် ကာကွယ်ဆေးများ ဖွံ့ဖြိုးရန်

လိုအပ်ပါသည်။ မျိုးစိတ်ကိုက်ညီမှု (vaccine matching) စစ်ဆေးခြင်း သည် ကာကွယ်ဆေး၏ထိရောက်မှုအတွက် အလွန်အရေးကြီးပါ သည်။ India 2001d ကဲ့သို့သော မျိုးစိတ်များအတွက် သီးသန့် ကာကွယ်ဆေးများ လိုအပ်နိုင်ပါသည်။ Mya 98 မျိုးစိတ်သည် မြန်မာ နိုင်ငံတွင် တွေ့ရှိရသော Serotype O ၏ အထူးမျိုးစိတ်ဖြစ်ပြီး India 2001d မျိုးစိတ်မှာ အိန္ဒိယနှင့် အခြားဒေသများတွင် တွေ့ရှိရ သော ကွဲပြားသည့် Serotype O မျိုးစိတ်ဖြစ်ပါသည်။

ME-SA toptotype ဒေသများ (အိန္ဒိယ၊ ပါကစ္စတန်၊ အရှေ့ အလယ်ပိုင်း) တွင် O/PanAsia-2 သို့မဟုတ် O/IND/R2/75 ကာကွယ် ဆေးများ ပိုမိုသင့်တော်သည်။ SEA toptotype ဒေသများ (မြန်မာ၊ ထိုင်း၊ ဗီယက်နမ်)တွင် O/Mya-98 ကာကွယ်ဆေး ဆက်လက် အသုံးပြုနိုင်သော်လည်း နှစ်မျိုးလုံးပျံ့နှံ့နေသောဒေသများတွင် multivalent vaccines (မျိုးကွဲပေါင်းစပ်ကာကွယ်ဆေး) ဖော်စပ်ရန် လိုအပ်ပါသည်။ မျိုးကွဲအလိုက် ကာကွယ်ဆေးရွေးချယ်ခြင်းသည် ခွာနာလျာနာရောဂါထိန်းချုပ်ရေးအတွက် အဓိကသော့ချက်ဖြစ်သည်။ ခွာနာလျာနာရောဂါ ကာကွယ်ဆေးထုတ်လုပ်ရာတွင် ဒေသအလိုက် ဗိုင်းရပ်စ်စောင့်ကြည့်လေ့လာမှု (regional surveillance) ဖြစ်လုပ် ကာ circulating strains များနှင့် vaccine matching ကို ပုံမှန် ပြုလုပ်ရန် အရေးကြီးပါသည်။

နိဂုံးချုပ်ရသော် ခွာနာလျာနာရောဂါ (FMD)သည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ မွေးမြူရေးလုပ်ငန်းများအား ကြီးစားစွာ ထိခိုက်စေနိုင်သော နယ်စပ်ဖြတ်ကျော်ရောဂါ (TAD) တစ်ခုဖြစ်ပါသည်။ ခွာနာလျာနာရောဂါသည် စိမ့်ခန့်ခွဲရအခက်ဆုံး ရောဂါတစ်ခုဖြစ်ပြီး ယင်းရောဂါ၏ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲသက်ရောက်မှုများ ကို အမြဲတမ်း သတိမမူမိကြခြင်းကြောင့် ပို၍ပင် စိမ့်ခန့်ခွဲရ ခက်ခဲ ပါသည်။ ဤရောဂါသည် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများကိုသာမက နိုင်ငံတကာကုန်သွယ်မှုအပေါ်လည်း သက်ရောက်မှုရှိပါသည်။ မြန်မာနိုင်ငံတွင် FMD serotype O (အထူးသဖြင့် O/SEA/Mya-98) သည် အဓိကဖြစ်ပွားသော်လည်း O/ME-SA/Ind-2001 ကဲ့သို့သော မျိုးကွဲသစ်များ ပျံ့နှံ့လာခြင်းသည် စိုးရိမ်စရာအခြေအနေတစ်ရပ် ဖြစ်ပါသည်။ မျိုးကွဲများကြား ပဋိပစ္စည်းဆိုင်ရာကွဲပြားမှုများရှိခြင်း ကြောင့် မျိုးကွဲတစ်မျိုးအတွက် ထုတ်လုပ်ထားသော ကာကွယ်ဆေး သည် အခြားမျိုးကွဲကို လုံလောက်စွာမကာကွယ်နိုင်ပါ။ ထို့ကြောင့် ခွာနာလျာနာရောဂါကို ထိရောက်စွာကာကွယ်နိုင်ရန် အောက်ပါ အချက်များကို အလေးထားဆောင်ရွက်ရန်လိုအပ်ပါသည်-

- ဒေသအလိုက် ဖြစ်ပွားသော မျိုးကွဲများနှင့် ကိုက်ညီသည့် ကာကွယ်ဆေးများ ရွေးချယ်အသုံးပြုခြင်း
 - မျိုးကွဲသစ်များ စောင့်ကြည့်ခြင်းနှင့် ကာကွယ်ဆေး ထိရောက် မှုအား အကဲဖြတ်ခြင်း
 - နယ်စပ်ဒေသများတွင် တိရစ္ဆာန်ရွှေ့ပြောင်းမှု ထိန်းချုပ်ခြင်း
 - မွေးမြူရေးသမားများအား ခွာနာလျာနာရောဂါ ကာကွယ်ရေး နည်းလမ်းများ ပညာပေးခြင်း
 - နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
- ခွာနာလျာနာရောဂါထိန်းချုပ်ရေးသည် မြန်မာနိုင်ငံ၏ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ စနစ်တကျကာကွယ်မှုများ ပြုလုပ်ခြင်းဖြင့် ဤရောဂါ၏ဆိုးကျိုးများကို လျော့ချနိုင်မည်ဖြစ်ပါသည်။ တိရစ္ဆာန် ကျန်းမာရေးကောင်းမွန်ပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။

ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်

ရန်ကုန် မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး မော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံ စက်ချုပ်နည်းပညာသင်တန်းကို မေ ၂၇ ရက်က မော်ဘီမြို့နယ် ဘွက်ကြီးကျေးရွာရှိ မဟာနွယ်ဘုန်းတော်ကြီးကျောင်းတိုက်၌ ဖွင့်လှစ် သည်။

အခမ်းအနားတွင် မော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးရဲဇော်ထွန်းက ဌာန၏ လုပ်ဆောင်နေမှုများ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရခြင်း ရည်ရွယ် ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ လုပ်ငန်း ထူထောင်မည့်သူများရွေးချယ်ရာတွင် အမှန်တကယ်လုပ်ငန်းထူထောင် မည့်သူများကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ စက်ချုပ်နည်းပညာသင်တန်းကို တစ်လကြာ စာတွေ့ ၃၀



ရာခိုင်နှုန်းနှင့် လက်တွေ့ ၇၀ ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)

စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်

ဘားအံ မေ ၃၁

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအား ပြည်နယ်အတွင်းရှိကျေးရွာ ၁၀ ရွာ၌ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မေ ၃၀ ရက် နံနက် ၉ နာရီခွဲက ဘားအံမြို့ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာသင်တန်းကို ဖွင့်လှစ်သည်။

ထို့နောက် ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးအောင်ခန့်က အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ခရိုင် ဦးစီးမှူးများက စီမံကိန်းလက်စွဲစာစောင်ပါ အချက်အလက်များကို ရှင်းလင်းပို့ချခြင်း၊ စီမံကိန်းသင်တန်းနှင့်ပတ်သက်သည့် အကြောင်း အရာများ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန် များ ဘေးဥပဒ်ကင်းရှင်းရေးဆိုင်ရာနည်းစနစ်အကြောင်းများ၊ လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေးဆိုင်ရာစာရင်း ရေးဆွဲနည်းနှင့် ထိန်းသိမ်းနည်းအကြောင်းအရာများကို တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးဆွေးနွေး



ကျောက်ဆည် မေ ၃၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးဆွေးနွေး ပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန သင်းဒီးနည်း ပညာပြန့်ပွားရေးစင်တာ၌ ပြုလုပ်သည်။

အဆိုပါတောင်သူနည်းပညာပေးဆွေးနွေးပွဲတွင်ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းထွေးက အမှာစကားပြောကြားကာ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူ နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်ခြင်းအကြောင်းကို ရှင်းလင်းပြောကြား သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆီထွက် သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများနှင့် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

မောင်ကျော်ကြီး

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မော်လမြိုင်ကျွန်း မေ ၃၁

ဧရာဝတီ တိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးကြီးမှူး၍ ၂၀၂၅ ခုနှစ် မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲကို ယမန် နေ့က မော်ကျွန်း - ဝါးခယ်မ ကားလမ်း မိုင်တိုင်အမှတ် ၁၉/၂ မိုင်မှ ၂၀/၇ မိုင်အတွင်း လပွတ္တာ လုပ်ကြီးကျေးရွာခရိုင်စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး၊ ဦးရဲလင်းမောင်နှင့် ဝန်ထမ်း ရှိသူများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်



ရေးမှူး၊ ဒေသခံပြည်သူများနှင့် ၂၀ ပါးပေါင်း ၈၀၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရ သည်။

ရဲကိုမောင် (ပြန်/ဆက်)

မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

လပွတ္တာ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေ ၂၈ ရက်က သင်္ဃန်းကြီးကျေးရွာ၌ ကျင်းပသည်။

အဆိုပါ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသုရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးကျော်ဝင်းနိုင်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများက မန်ဂျန်ရှားပင် ၇၀၀၊ မဟော်ဂနီပင် ၃၀၀၊ စိန်ပန်ပင် ၁၅၀၊ ကွံကော်ပင် ၁၅၀၊ ကျွန်းပင် ၅၀၊ ပျဉ်းကတိုးပင် ၅၀ နှင့် ခရေပင် ၁၀၀ စုစုပေါင်းပေါင်း ၁၅၀၀ ကို လပွတ္တာ-သင်္ဃန်းကြီးသွား ကားလမ်း မိုင်တိုင်အမှတ် ၃/၆ မိုင်မှ ၄/၂ မိုင်အထိ စုပေါင်းစိုက်ပျိုး ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ဘိုကလေးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ



ဘိုကလေး မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ အဝေးပြေးကားဝင်း အတွင်း၌ ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်သစ်တောဦးစီးဌာနက ကျင်းပဆောင်ရွက်သော ၂၀၂၅ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးစီးဌာနလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တော ဦးစီးအရာရှိ၊ ဦးရဲနိုင်ဖြိုးတို့က မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးမည့်ပျိုးပင်များကို အခမ်းအနား တက်ရောက်လာကြသူများ အား ပေးအပ်၍ အားလုံးစုပေါင်းကာ မဟော်ဂနီပင် ၂၀၀၊ မာလာလူး ကားပင် ၂၀၀၊ မန်ဂျန်ရှားပင် ၂၀၀ စုစုပေါင်းပေါင်း ၆၀၀ ကို စိုက်ပျိုး ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)



သစ်ပင်စိုက်လျှင် တိုဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ။

တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ ရိုးပြတ်များမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းကြောင့် ထိခိုက်နိုင်မှုများ

တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ ရိုးပြတ်များ မီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းတို့ကြောင့် အောက်ပါအချက်များ ဖြစ်ပေါ် နိုင်ပါသည်-

- (က) မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းခြင်းနှင့် ကျန်းမာရေး ထိခိုက်နိုင်ခြင်း။
- (ခ) ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲမှု

ဖြစ်ပေါ်ခြင်း။

- (ဂ) မြေဆီလွှာခန်းခြောက်ခြင်းနှင့် သီးနှံများ အထွက်နှုန်း လျော့နည်းခြင်း။
- (ဃ) သစ်တောထွက်ပစ္စည်းများ ဆုံးရှုံးခြင်းနှင့် လူနေမှု ဘဝကို ထိခိုက်စေနိုင်ခြင်း။

လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၁
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့မွန်လွင်ပိုင်းက လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသွားသည်။



ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် ရမ်းကိုင်းကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၂၊ ၁၈၂(က)၊ ၁၈၂(ခ) တွင် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော မြေပေါ်တွင် ၁၂၅ ဒဿမ ၆၇ ဧက အား ကြည့်ရှုစစ်ဆေး၍ ရေနစ်ပျက်စီးသွားကာ ကို နှမ်းပတ်မြေပြင်စာရရှိစေရေး ထပ်မံရေးဆောင်ရွက်ရန်၊ မိုးစပါးသီးနှံများအချိန်မီ စိုက်ပျိုးရေး

ဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် ပြောင်ခေါင်းကြီးကျေးရွာအုပ်စုအတွင်း ရေတိုက်စားမှုကြောင့် ပန်းတင်-ပြောင်ခေါင်းကြီး ကျေးရွာချင်းဆက်လမ်းရှိ Boxculvert ထိခိုက်ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပန်းတင်ကျေးရွာလူထုဗဟိုပြုခန်းမ၌ အသေးစား

စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်ထားသော စက်ချုပ်သင်တန်းတွင် သင်တန်းသူများ သင်တန်းတက်ရောက်နေမှုကို ကြည့်ရှု၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် ကြောင်ရေကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုး

တက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ရန်ပုံငွေဖြင့် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သက္ကယ်ချင်းကျေးရွာတွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပညာကမ္ဘာစာကြည့်တိုက် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ မြို့နယ် (ပြန်/ဆက်)

လွိုင်ကော်၌ တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ပွဲ ကျင်းပ

လွိုင်ကော် မေ ၃၁
ကျေးလက်ဘဏ်အစိုးရအဖွဲ့မှ မွန်လွင်ပိုင်းက လွိုင်ကော်မြို့တောင်သူများအား ပိုက်ဆံလျှော်

မျိုးစေ့များ ပေးအပ်ခြင်းကို ယနေ့ မွန်လွင်ပိုင်းက လွိုင်ကော်မြို့ဟင်းသီးဟင်းရွက်စင်္ကြံစိုက်ခင်း၌

ကျင်းပရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းလွင်က မြေဆီလွှာဂုဏ်သတ္တိ တိုးတက်ကောင်းမွန်စေရန် လိုက်နာဆောင်ရွက်ရမည်များကို ရှင်းလင်းပြောကြားကာ မြို့နယ်ဦးစီးမှူးက ပိုက်ဆံလျှော်စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မျိုးစေ့ပေးအပ်ပွဲကျင်းပရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ လွိုင်ကော်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါဝင်သွားကာ ယနေ့ကြည့်ရှုလွယ်တူမှု (၃) မိုင်ပတ်ကျေးရွာများနှင့် ထောင့်မရပ်ကွက်များရှိ တောင်သူများသို့ ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြသည်။ ယခုပေးအပ်ပွဲတွင် ဖော်ပြပါ ကျေးရွာများရှိ တောင်သူ ၆၆ ဦး ၏ စနစ်ကျလယ်မြေ ၁၅၅ ဧက အတွက် ပိုက်ဆံလျှော်မျိုးစေ့ ၃၂ တင်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။ ကိုတွတ်(ပြန်/ဆက်)



မှော်ဘီမြို့နယ် အထယုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အထယုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၂ ဦးတို့ကို အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သန်လျင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်



စမ်းချောင်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၂၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်အခါအပေါ်အစဉ်ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံလျက်ရှိသည့် အခွန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို မေ ၃၁ ရက်က စမ်းချောင်းမြို့နယ် ကျွန်းတောရပ်မော့ရုံခန်းမ၌ပြုလုပ်ရာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဘဝင်း အမှာစကားပြောကြားပြီး စမ်းချောင်းမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်နော်ထံလယ်ဖော အခွန်ဆိုင်ရာသိကောင်းစရာများ ရှင်းလင်းပြောကြားစဉ်။ တင်ဝင်းလေး(ကြည့်မြင်တိုင်)



ခရမ်းမြို့နယ်၌ စိုက်ပျိုးရေးနည်းပညာဆိုင်ရာ သင်တန်းပို့ချ

ခရမ်း မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးဆောင်ရွက်နေသော သမဝါယမအသင်းသားတောင်သူများအား စိုက်ပျိုးရေးနည်းပညာပို့ချခြင်းသင်တန်းကို ယမန်နေ့က ခရမ်းမြို့နယ် သမဝါယမအသင်းရုံးလိမိတက်၌ ပြုလုပ်သည်။

သင်တန်းတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဌေးမောင်က စိုက်ပျိုးရေးနည်းပညာဆိုင်ရာများ၊ စပါးအထွက်ကောင်းသည့် မျိုးစပါးပြောင်းလဲစိုက်ပျိုးကြရန် ရှင်းလင်းဆွေးနွေး ပို့ချသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၆၀ တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။ ခရမ်း(ပြန်/ဆက်)

၂၀၂၅ ခုနှစ် ဇွန်လ ပထမ ၁၀ ရက်ပတ်အတွက် မိုးလေဝသနှင့် လေဗေဒခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ အနောက်တောင်ပတ်လည်လေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသန်အတတ်မှ အားကောင်းနိုင်သည်။ မိုးအခြေအနေနှင့် မိုးရွာရက် မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ရွာသွန်းမြောက် ပိုနံငံပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် ရွာသွန်းမြခန့်၊ မိုးထစ်ချွန်းရွာနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် ရွာသွန်းမြခန့်၊ မိုးထစ်ချွန်းရွာနိုင်သည်။ မြစ်ရေအခြေအနေ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကျမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၈ ပေမှ ၁၃ ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် ၁၄ ပေမှ ၁၈ ပေခန့်၊ ပြည်မြို့၊ ဆီပင်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၉ ပေမှ ၁၁ ပေခန့်၊ လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် မြောက်ပေမှ ရှစ်ပေခန့်၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် ခုံရွာမြို့တို့တွင် ၁၅ ပေမှ ၂၀ ခန့်၊ လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်သည်။ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ခုနစ်ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့နှင့် ရွှေစာရ်တို့တွင် နှစ်ပေခန့်စီနှင့် မြစ်ငယ်မြို့တွင် ၁၀ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ပေခန့်မှ နှစ်ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် နှစ်ပေခန့်စီ၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် သုံးပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် သုံးပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ရှစ်ပေခန့်နှင့် သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ပေခန့်နှင့် တီးလင်းမြစ်ရေသည် တီးလင်းမြို့တွင် နှစ်ပေခန့်၊ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။ မိုး/ဇလ

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် မြောက်ပေမှ ရှစ်ပေခန့်၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် ခုံရွာမြို့တို့တွင် ၁၅ ပေမှ ၂၀ ခန့်၊ လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်သည်။ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ခုနစ်ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့နှင့် ရွှေစာရ်တို့တွင် နှစ်ပေခန့်စီနှင့် မြစ်ငယ်မြို့တွင် ၁၀ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ပေခန့်မှ နှစ်ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် နှစ်ပေခန့်စီ၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် သုံးပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် သုံးပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ရှစ်ပေခန့်နှင့် သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ပေခန့်နှင့် တီးလင်းမြစ်ရေသည် တီးလင်းမြို့တွင် နှစ်ပေခန့်၊ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။ မိုး/ဇလ

မြိတ်တက္ကသိုလ်ဝင်းအတွင်း ၂၀၂၅ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မြိတ် မေ ၃၁
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၂၉ ရက် နံနက်ပိုင်းတွင် မြိတ်တက္ကသိုလ်ဝင်းအတွင်း စိမ်းလန်းစိုပြည်သာယာလှပရေး ၂၀၂၅ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် တစ်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ သစ်ပင်များကို တက်ရောက်လာကြသူများနှင့်အတူ တပျော်တပါး စိုက်ပျိုးပေးကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တက္ကသိုလ်ပါမောက္ခချုပ်နှင့်

ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များအား ပျိုးပင်များ ပေးအပ်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်မင်းပျိုးပင်ကို လည်းကောင်း၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ပိတောက်၊ သက်နှံ၊ ခရေ၊ ပျဉ်းကတိုး ပျိုးပင်များကို လည်းကောင်း စိုက်ပျိုးပေးကြသည်။ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဉ်းကတိုး၊ မဟော်ဂနီ၊ သက်နှံ၊ ခရေ၊ စိန်ပန်း၊ မန်ဂျန်ရှား၊ ကုံကော်၊ ပိတောက်စသည့်အပင်များ စိုက်ပျိုးကြပြီး စုစုပေါင်းပျိုးပင် ၁၂၀၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်ပါမောက္ခချုပ်နှင့်

ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ သားဖွားသင်တန်းကျောင်းနှင့် အိမ်တွင်းမှ သင်တန်းကျောင်းမှ သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက တပျော်တပါး စိုက်ပျိုးကြသည်။

ထို့နောက် သစ်ပင်စိုက်ပျိုးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး မြိတ်တက္ကသိုလ်ဝင်းအတွင်း ၂၀၂၄ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးခဲ့သည့် ရှင်သန် ကြီးထွားလျက်ရှိသော သစ်ပင်များအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

တနင်္သာရီ တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်သာယာ



စေ့နှင့် ပြည်သူများ သစ်တောသစ်ပင်ချစ်ခင်စိတ်ဖြင့် တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ယခုနှစ် မိုးရာသီတွင် သစ်ပင်ပျိုးစုံ နှစ်သိန်းခွဲ

စက္ကပန်းပင် ၁၂၀၀၀ စိုက်ပျိုးသွားမည်ဖြစ်ကာ ပြည်သူများအနေဖြင့် သစ်ပင်များ စိုက်ပျိုးလိုပါက သိရသည်။

မြို့နယ်သစ်တော ဦးစီးဌာနများ

တိုင်ထူး(ပြန်/ဆက်)

တိုင်ထူး(ပြန်/ဆက်)

တိုင်ထူး(ပြန်/ဆက်)

သုံးခွမြို့နယ်၌ ကျေးရွာတွင်း မြေသားလမ်းခင်းခြင်းဆောင်ရွက်



သုံးခွ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်ဝယ်လုပ်ငန်းဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဖြေရှင်းရေးအဖွဲ့ဝင်များနှင့် အတိုးရေငွေကျပ် ၁၀ သန်းဖြင့် ထွန်းစိန်ကျေးရွာတွင်း မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို မေ ၃၀ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မြို့နယ်ဝယ်လုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မော်မော်မျိုးက အဆိုပါလမ်းအား ရေရရှိသည့်တိုင်းဒေသကြီးအတွက် အရည်အသွေးပြည့်စုံစွာ ဆောင်ရွက်ပေးရန်နှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းကြရန် နာကြားသည်။ ကျေးရွာတွင်း မြေသားလမ်းခင်းခြင်းဆောင်ရွက်ရာတွင် အလျား ပေ ၁၂၇၀၊ အနံ ပေ ၁၂ ပေ၊ ထု သုံးပေဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)

ပူတာအိုခရိုင်၌ အခြေခံစားသောက်ကုန် ဆန်နှင့်ဆီ တတိယအကြိမ်ပေးအပ်

ပူတာအို မေ ၃၁
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း စာစစ်ဌာနသုံးခုတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများနှင့် သင်ကြားရေး ဆရာ ဆရာမများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် စခန်းသွင်းလေ့ကျင့်နေသည့် ကာလအတွင်း စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များမှ ပေးအပ်လှူဒါန်းသော အခြေခံစားသောက်ကုန် ဆန်နှင့်ဆီ တတိယအကြိမ်ပေးအပ်ပွဲ အခမ်း

အနားကို မေ ၃၀ ရက် နံနက်က ပူတာအိုမြို့ ဖုန်ကန်ရာစီခန်းမ၌ ကျင်းပသည်။



အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက အမှာစကားပြောကြားပြီး ခရိုင်

ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် စီစဉ်ဆောင်ရွက်မှုများနှင့် ပံ့ပိုးပေးအပ်သော တာဝန်ရှိသူများနှင့် အလှူရှင်များအား ကျေးဇူးတင်ရှိကြောင်း ပြော

ကြားသည်။

ဆက်လက်၍ ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီးရဲဟိန်းနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆက်သွယ်ရေးသုံးပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်အဖွဲ့၊ ဆန်အရောင်းဆိုင်လုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အလှူရှင်များက ဆန်၊ ဆီ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းများကို ဆောင်ရွက်ကြရာ တာဝန်ရှိသူများက လက်ခံရယူသည်။ ဖုန်ကန်(ပူတာအို)

ဖွင့်လှစ်သည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နီယုမှန်က စိုက်ပျိုးရေးနည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကွမ်းခြံကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး

ဦးတင်လေးက စိုက်ပျိုးရေးနည်းပညာရပ်များကို သင်တန်းပို့ချရာတွင် နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးနည်း၊ ပိုးမွှားအန္တရာယ်ကာကွယ်နည်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းတို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဆွေစွယ်(ပြန်/ဆက်)

ဆွေစွယ်(ပြန်/ဆက်)

ဆွေစွယ်(ပြန်/ဆက်)



ကွမ်းခြံကုန်း မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများအား စိုက်ပျိုးရေးနည်းပညာသင်တန်းကို မြို့နယ်သမဝါယမဦးစီးဌာနခန်းမ၌ မေ ၂၉ ရက်က

ဖွင့်လှစ်သည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နီယုမှန်က စိုက်ပျိုးရေးနည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကွမ်းခြံကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး

ဦးတင်လေးက စိုက်ပျိုးရေးနည်းပညာရပ်များကို သင်တန်းပို့ချရာတွင် နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးနည်း၊ ပိုးမွှားအန္တရာယ်ကာကွယ်နည်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းတို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဆွေစွယ်(ပြန်/ဆက်)

ဆွေစွယ်(ပြန်/ဆက်)

ဆွေစွယ်(ပြန်/ဆက်)

ဆွေစွယ်(ပြန်/ဆက်)

ဆွေစွယ်(ပြန်/ဆက်)

တရုတ် ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားမည့် မြန်မာ ယူ-၂၂ အသင်း တရုတ်နိုင်ငံ၌ လေ့ကျင့်



မြန်မာ ယူ-၂၂ အသင်း တရုတ်နိုင်ငံ၌ လေ့ကျင့်စဉ်။

ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများ အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာ ယူ-၂၂ အသင်းသည် မေ ၃၁ ရက်မှစ၍ တရုတ်နိုင်ငံ၌ စတင်လေ့ကျင့်လျက်ရှိသည်။

မြန်မာ ယူ-၂၂ အသင်းသည် မေ ၃၁ ရက်မှ ဇွန် ၁၄ ရက်တွင် တရုတ် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲသုံးခုအတွက် ပဏာမကစားသမား ၃၀ ကျော်ဖြင့် စခန်းဝင်လေ့ကျင့်လျက်ရှိပြီး ယခု ခရီးစဉ်သို့ ကစားသမား ၂၄ ဦး ခေါ်ဆောင်သွားသည်။ မြန်မာ ယူ-၂၂ အသင်းသည် မတ်လ နိုင်ငံတကာ

ရက်သတ္တပတ်တွင် ဟောင်ကောင် ယူ-၂၂ အသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲနှစ်ပွဲကစားရာ နှစ်ပွဲစလုံး သရေကျခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းကို နည်းပြ ချုပ်အဖြစ် ဂျပန်နိုင်ငံသား ကူရိုဆာကီက ကိုင်တွယ် နေပြီး တရုတ်ခရီးစဉ်မသွားရောက်မီ မြန်မာ့ လက်ရွေးစင်အသင်း၊ မြန်မာနေရှင်နယ်လီကာလ ရှမ်းယူနိုက်တက်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဇူလိုင်လတွင် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ စက်တင်ဘာတွင် အာရှဖလား ယူ-၂၃ ခြေစမ်းပွဲ ဒီဇင်ဘာတွင် ၃၃ ကြိမ် မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ညီခြတ်သော်တာဇာတ်ပုံ-MFF

MFF ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲ ဇွန်သုံးရက် ကျင်းပ

FIFA-MFF ယူ-၁၅ လူငယ်လိဂ် ပြိုင်ပွဲ ရန်ကုန်ဇုန် ပွဲစဉ် (၉)၊ မန္တလေးဇုန်နှင့် တောင်ကြီးဇုန် ပွဲစဉ် (၆) ပထမနေ့ကို မေ ၃၁ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းက ဆက်လက်ကျင်းပသည်။ မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး) လေ့ကျင့်ရေးကွင်း၌ ကျင်းပသည့် မန္တလေးဇုန် ပွဲစဉ် (၉)၊ ပထမနေ့တွင် Sparrow အသင်းက စစ်ကိုင်းယူနိုက်တက် အသင်းကို ခုနစ်ဂိုး-တစ်ဂိုး၊ Youth Soccer Future အသင်းက ရွှေပေါလီအသင်းကို နှစ်ဂိုး- ဂိုးမရှိ၊ တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ ကျင်းပသည့်



မန္တလေးဇုန်တွင် Sparrow အသင်းနှင့် စစ်ကိုင်းယူနိုက်တက် အသင်း ယှဉ်ပြိုင်စဉ်။

တောင်ကြီးဇုန် ပွဲစဉ် (၆) ပထမ နေ့တွင် ရှမ်းတောင်အသင်းက Paoh New Generation အသင်း ကို နှစ်ဂိုး-ဂိုးမရှိ ရှမ်းအရှေ့ (TCL အကယ်ဒမီ) အသင်းက Paw Muu Region အသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိသည်။ သုဝဏ္ဏ လေ့ကျင့်ရေးကွင်း၌ ကျင်းပသည့် ရန်ကုန်ဇုန် ပွဲစဉ် (၉) ပထမနေ့တွင် Mar Rein အသင်းက မြသီတာ အသင်းကို ၁၇ဂိုး-ဂိုးမရှိ၊ Southern Yangon Star အသင်းက Golden Light United အသင်း ကို သုံးဂိုး - နှစ်ဂိုး၊ ရန်ကုန် တောင်ဇလပ်အသင်းက Yangon Focus အသင်းကို သုံးဂိုး-တစ်ဂိုး၊ Burmese Youth အသင်းက ရွှေပြည်သာ ယူနိုက်တက်အသင်း ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ထားသည်။

ရန်ကုန်ဇုန် ပွဲစဉ် (၉)၊ တောင် ကြီးဇုန်နှင့် မန္တလေးဇုန် ပွဲစဉ် (၆) ဒုတိယနေ့ကို ဇွန် ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ အလင်းအိမ်ဓာတ်ပုံ-MFF

MFF ယူ-၁၇ လူငယ်လိဂ် ဖူဆယ်ပြိုင်ပွဲ Winner Soccer အသင်း ဦးဆောင်

FIFA-MFF ယူ-၁၇ လူငယ်လိဂ် ဖူဆယ်ပြိုင်ပွဲ ပွဲစဉ် (၁၁) ကို မေ ၃၁ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းရှိ MFF ဖူဆယ် အားကစားရုံ၌ ဆက်လက်ကျင်းပ ရာ Winner Soccer အသင်း အမှတ်ပြတ် ဦးဆောင်လျက် ရှိသည်။

ယခုတစ်ပတ်တွင် ဒုတိယ နေရာမှ YCDC MHDT အသင်း

ရှုံးပွဲကြုံတွေ့ခဲ့သဖြင့် Winner Soccer အသင်းသည် ထိပ်ဆုံးတွင် လေးမှတ်ပြတ် ဦးဆောင်နိုင်ခဲ့ သည်။ ပွဲစဉ်(၁၁)တွင် JV အသင်း က FFU မင်းမဟော်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ YRG အသင်းက VUC ULAD အသင်းကို သုံးဂိုးပြတ်၊ Generations အသင်းက YCDC MHDT အသင်းကို သုံးဂိုး-တစ်ဂိုး၊ Winner Soccer အသင်းက MIU



Winner Soccer အသင်းနှင့် MIU အသင်း ယှဉ်ပြိုင်စဉ်။

အသင်းကို ၂၄ မှတ်၊ ဖူဆယ်ချစ်သူ အသင်းက ၂၃ မှတ်၊ MIU အသင်း က ၁၈ မှတ်၊ VUC ULAD အသင်း က ၁၆ မှတ်၊ JV အသင်းက ၁၅ မှတ်၊ Generations အသင်းနှင့် Pacific Sun Far အသင်းတို့က ၁၁ မှတ်စီ၊ Royal Noka အသင်း က ကိုးမှတ်၊ FFU မင်းမဟော် အသင်းက ခုနစ်မှတ်ရထားကာ ရွှေပြည်သာယူနိုက်တက်အသင်း မှာမူ အမှတ်လျော့ခဲ့သောကြောင့် (၆) ဖြင့် ကစားနေရသည်။

သော်လေးဓာတ်ပုံ-MFF

အင်းစိန်မြို့နယ်၌ တရားမဝင်နှစ်လုံးထိ လောင်းကစားပြုလုပ်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထား

နေပြည်တော် မေ ၃၁ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၌ မေ ၃၀ ရက်က တရား မဝင်နှစ်လုံးထိ လောင်းကစား ပြုလုပ်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၃၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ က အင်းစိန်မြို့နယ် ကြို့ကုန်း (အနောက်)ရပ်ကွက်နေ အောင်ကို ကိုမင်း(ခ) အောင်ကို(၄၀) နှစ်၏ နေအိမ်၌ တရားမဝင် နှစ်လုံးထိ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ ရာ အောင်ကိုကိုမင်း(ခ)အောင်ကို အား တရားမဝင် နှစ်လုံးထိ



လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များ၊ လောင်းကြေးငွေများနှင့် အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်ကိုကိုမင်း (ခ) အောင်ကို အား အင်းစိန်မြို့မရဲစခန်း က အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။ ရဲပြန်ကြား

ညောင်ရွှေမြို့နယ်၌ ၂၂ ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံး

နေပြည်တော် မေ ၃၁ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၌ မေ ၂၉ ရက်က ၂၂ ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၂၉ ရက် ည ၈ နာရီခွဲက ညောင်ရွှေမြို့ သာယာကုန်း ကျေးရွာ မြို့ရောင်လမ်း(တောင်ဆင်းလမ်း) မိုင်တိုင်အမှတ် ၅ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်း အရ ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကျောက်ဆည်မြို့ မြင်စိုင်းရပ်ကွက်နေ ကျော်ဇေယျ(၄၀)နှစ် မောင်းနှင်ပြီး ဆွေငြိမ်းထိုက်(၃၆)နှစ် လိုက်ပါလာ သည့် MDY-151/xxxxHino ၂၂ဘီးယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တောင်စောင်းအား ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခဲ့သဖြင့် ကျော်ဇေယျတွင် ဒဏ်ရာများရရှိပြီး အခင်းဖြစ်



နေရာ၌ သေဆုံးသွားသောကြောင့် ကျော်ဇေယျအား ညောင်ရွှေမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား မိုင်းပျဉ်းမြို့နယ်၌ ဖိရိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ နေပြည်တော် မေ ၃၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၌ မေ ၃၀ ရက်က ဖိရိုက်လောင်းကစားပြုလုပ်သူ များအား ဖမ်းဆီးအရေးယူထားကြောင်း သိရ သည်။ ဖြစ်စဉ်မှာ မေ ၃၀ ရက် ညနေ ၅ နာရီ

တွင် မိုင်းပျဉ်းမြို့ အလယ်ပိုင်းရပ်ကွက်နေ ဒေါ်ခင်စန်းအေး(၆၂) နှစ်၏ နေအိမ်တွင် ဖိရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မိုင်းပျဉ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ခင်စန်းအေးပါအမျိုးသမီးလေးဦး၊ အမျိုးသားသုံးဦး စုစုပေါင်း ခုနစ်ဦးတို့ကို ဖိရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ များနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ခင်စန်းအေး ပါ ခုနစ်ဦးတို့အား မိုင်းပျဉ်းမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ ရဲပြန်ကြား

တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ တရားမဝင်ကုန်ပစ္စည်းတင် ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၃၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မေ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချောက်မြို့နယ် အနော်ရထာတံတား စစ်ဆေးရေးဂိတ်၌ ရေယာဉ် တစ်စင်းပေါ်မှ တရားမဝင် စက်သုံးဆီ ရေနံချက်ဆီ ၃၀၀ ဝီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် ရေဘုရင်ကြီး(၁) ရေယာဉ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ အောင်လံမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ငါးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၃၇၀၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။

ယင်းအပြင် မေ ၃၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် သံလွင်တံတား (တရုတ်လူတက်ခြမ်း)ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ



မကွေးတိုင်းဒေသကြီး၌ ဖမ်းဆီးရမိမှု

ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာ အုပ်စု ပုလဲ(၂)ရပ်ကွက် အောင်သပြေလမ်း အမှတ် (၂၀၀)ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းသုံးမျိုး စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၃၀၆၁၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖြစ်ငယ်စစ်ဆေးရေးဂိတ်၌ ရန်ကုန် မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်း သုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၇၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀) ကိုလည်းကောင်း၊ ရတနာပုံတံတား(မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ ဗန်းမောက်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ

နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆၀၈၃၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကို လည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ဖြစ်ငယ်တံတားအကျော် မီးရထားသံလမ်းအနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၈၆၁၃၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမှတ်(၂)လမ်းမကြီး စီးပွားရေး တက္ကသိုလ်အနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၀၄၈၇၇၇) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇၂၈၇၇၇ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မေ ၃၁ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တာချီလိတ်-ကျိုင်းတုံ ကားလမ်း မလိပ်ကောလမ်းဘေး၌ စုဝံ့ထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၈၃၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။

မေ ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှတ် ၂၀၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၁၅၆၆၃၇၁) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖျာတစ္ဆေ ယှဉ်ပြိုင်နိုင်မှုမရှိခြင်း နှင့် ဈေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည် နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ၆၁ ရက်မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော် မေ ၃၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဖွေးမြေရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် ဆန့်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အဲမဲသား၊ ဆိတ်သား၊

ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများ နှင့် ဟင်းသီးဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ (နေပြည် တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့ များအတွင်း ငလျင်သားသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး လျက်ရှိပြီး မေ ၃၁ ရက်တွင် ၆၁

ရက်မြောက်အဖြစ် ဈေးကားများ ဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

မေ ၃၁ ရက်တွင်ပြည်ထောင်စု နယ်မြေ (နေပြည်တော်) အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) အိတ် ၃၀၊ ဆန်ငါးပြည်ပါ (ဖျာပုံ ဝေါဆန်) အိတ် ၂၀၊ ဆီ ၁၀၀၊ ဆား ရစ်ဝီသား ၇၅ ကျပ်သား၊ ကုလား ပဲ ၂၀ ကျပ်သားပါအိတ် အထုပ် ၃၀၊ ငါးပိနစ်ဝီသား၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၄ ထုပ်၊ ငါးနီတူ ခြောက် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ အာပုံခြောက် ၁၀ ကျပ်သားပါ ၁၈ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ် သားပါ ၁၂ ထုပ်၊ ကြက်ဥ အလုံး ၂၅၀၊ ဘဲဥ အလုံး ၆၀၊ ခေါက်ဆွဲ

ခြောက် ၁၀ ထုပ်တို့ကို ရောင်းချ ပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက် လက် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အလားတူ မေ ၃၁ ရက်တွင် မန္တလေးမြို့၌ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၆ အိတ်၊ စားအုန်း ဆီ ၁၀၀၊ ဆားနုနစ်ဝီသား၊ ကုလားပဲ ၂၅ ကျပ်သား၊ ပါရစ်ထုပ်၊ ငါးပိ တစ်ဝီသား ၂၅ ကျပ်သား၊ ငါးနီတူခြောက် ၁၀ ကျပ်သား ငါးထုပ်၊ အာပုံခြောက် ၁၀ ကျပ် သား ၁၀ ထုပ်၊ ကြက်ဥ အလုံး ၂၅၀၊ ဘဲဥ ၆၃၃ လုံးနှင့် ခေါက်ဆွဲ ခြောက် ၅၈ ထုပ်တို့ကို သက်သာ သောဈေးနှုန်းများဖြင့် လှည့်လည် ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက် လက် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေး ကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော် မေ ၃၁

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့ ၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်သွယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်ပြီး ဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ် မေ ၃၀ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက် စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ဆောင်ရွက်သည့် “Hnounge Hnounge” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ တနင်္သာရီတိုင်း ဒေသကြီး လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာနေ နောင်နောင် အား ညနေ ၄ နာရီခန့်တွင် ထားဝယ်မြို့ မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်



အင်္ဂပူမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်နှံခြင်း ဆောင်ရွက်

အင်္ဂပူ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူ
မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်
မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး
အတွက် သစ်စိမ်းမြေဩဇာ
(ပိုက်ဆံလျှော်)ထယ်ထိုးမြေမြှုပ်နှံ
ခြင်းအခမ်းအနားကို ယမန်နေ့
နံနက်ပိုင်းက အောက်ရွာကြီး
ကျေးရွာအုပ်စု သိုက်တူးကွင်း
ကျေးရွာ၌ ပြုလုပ်သည်။

တောင်သူ ဦးမျိုးညွန့်ဦး၏ ကွင်း
အမှတ် ၇၅၉(မဲလီတောင်)၊ ဦးပိုင်-
၁၇၈/၂၊ ဧရိယာ လေးဧကတွင်
ပြုလုပ်ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်
မှု တိုးတက်မြှင့်တင်ရေးကြီးကြပ်မှု
ကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်
အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး
ထုတ်လုပ်မှု တိုးတက်မြှင့်တင်
ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ
ဦးအောင်ကျော်မိုးနှင့် ကော်မတီ
ဝင်များက ကြည့်ရှုအားပေးပြီး
တောင်သူများအား စိုက်ပျိုးရေး
ဦးစီးဌာန မြို့နယ်ဦးစီးမှူး



ဦးအောင်သော်မြင့်က သစ်စိမ်း
မြေဩဇာ(ပိုက်ဆံလျှော်) ထယ်
သွင်း စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ
အာဟာရ ပိုမိုကောင်းမွန်စေ

ကြောင်း၊ သီးနှံများ အထွက်နှုန်း
တိုးစေကြောင်းနှင့် ကုန်ကျစရိတ်
နည်းစေကြောင်း ရှင်းလင်း ပြော
ကြားသည်။ မြို့နယ်(ပြန်/ဆက်)

အောင်သာဒါန်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှု

ရန်ကုန် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး သုံးခွ
မြို့နယ်၌ မြစ်မီးရောင်ကျေးရွာ
စီမံကိန်းအတိုးရငွေကျပ် ၂၁၁၁၈
၁၅ သန်းဖြင့် အောင်သာဒါန်း
ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်း
ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေ
အနေများကို ယမန်နေ့ နံနက်
က ကွင်းဆင်းကြည့်ရှုစစ်ဆေး
သည်။
ထို့နောက် မြို့နယ်ငါးလုပ်ငန်း

ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မော်
တော်မိုးက အဆိုပါ လမ်းအား



ရေရှည်တည်တံ့ ခိုင်မြဲစေရေး
အတွက် အရည်အသွေးပြည့်မီ

စွာ ဆောင်ရွက်ပေးကြရန်နှင့်
ကျေးရွာနေ ပြည်သူများက
ပိုင်းဝန်းထိန်းသိမ်းကြရန် နာကြား
သည်။ ကျေးရွာတွင်း ကွန်ကရစ်
လမ်းခင်းခြင်း ဆောင်ရွက်ရာတွင်
အလျား ပေ ၇၂၀၊ အနံ ရှစ်ပေ၊
ဒု ခြောက်လက်မဖြင့် လုပ်ငန်း
ဆောင်ရွက်ခဲ့ရာ ရာနန်းပြည့်
ပြီးစီးပြီ ဖြစ်ကြောင်း သိရ
သည်။
မြို့နယ်(ပြန်/ဆက်)

ဗဟန်းမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ



ရန်ကုန် မေ ၃၁

ဗဟန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ပြည်ထောင်
စု၏ အခွန်အကောက် ဥပဒေအပါအဝင် ပြည်တွင်းအခွန်များဦးစီးဌာနက
ကောက်ခံလျက်ရှိသည့် အခွန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို
ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)မြို့နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနမှူး ဘက်စုံသုံးခန်းမ၌
ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဗဟန်းမြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြု
အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဦးကဝင်းက အမှာ
စကားပြောကြားပြီး ဗဟန်းမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးရဲဝင်းနိုင်က
အခွန်ဆိုင်ရာ သိသင့်သိထိုက်သည့်များကို ရှင်းလင်းဆွေးနွေးရာ မြို့နယ်
အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်း စုစုပေါင်း ၂၀၀
တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင်(ပြန်/ဆက်)

မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

မအူပင် မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်
မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့ နံနက်
ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာ
ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း
က အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက
ကျောင်းသား ကျောင်းသူများအား ဗလစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံ၊
ဘောပင်များကို ပေးအပ်ခဲ့ကြသည်။

အောင်မြင်မြတ်(ပြန်/ဆက်)



ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့
နယ် အောက်ရွာကြီးကျေးရွာအုပ်စု
ကြိုကုန်းကျေးရွာရှိ Power-9
စက်သုံးဆီဆိုင်၌ မေ ၂၉ ရက်က
မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့
ဝင်များ မီးဘေးကြိုတင်ကာကွယ်
ရေး ဟောပြောခြင်းနှင့် လက်တွေ့
မီးငြိမ်းသတ်နည်း သရုပ်ပြ
လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်
စဉ်။
မြို့နယ်(ပြန်/ဆက်)

မီးဘေး
ရှောင်
မလောင်ခင်
တား။

ဓနဖြူမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ဓနဖြူ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး ဓနဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်
အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက်က
အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌
ကျင်းပရာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးကျော်မိုးလွင်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်
အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး
ကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊
ကျောင်းသုံးဗလစာစာအုပ်များ၊ စာရေးကိရိယာများနှင့် အလှူငွေများကို
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်
တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ပေးအပ်
ချီးမြှင့်သည်။
အောင်မြင်မြတ်(ပြန်/ဆက်)




နေရာအနှံ့အပြား မိုးထစ်ချွန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော် မေ ၃၁

ယနေ့မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ တိုင်းထုချက်များအရ
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ
အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ အာသံ
ပြည်နယ်ရှိ ဖြတ်ကျော်ခဲ့သော လေဖိအားနည်းရပ်ဝန်း၏ အကြွင်း
အကျန် တိမ်တိုက်များကြောင့်လည်းကောင်း ယနေ့ညနေမှ ၂-၆-
၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း
ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း
ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်
နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချွန်းရွာပြီး အချို့ဒေသများ
တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ မြန်မာ့ကမ်းရိုးတန်း
တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်
လေပြင်းများကျရာကွက် ဖြစ်လျှင်လည်း မိုးသက်လေပြင်းကျစဉ်
ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၇ မိုင်အထိ တိုက်ခတ်
နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း
တိုက်ခတ်ခြင်း၊ မိုးထစ်ချွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊
မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီး
တွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊
ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊
ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း
ရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် မြန်မာ့
ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊
ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်
သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
မိုး/လေ



ရှမ်းပြည်နယ်တွင် အိမ်ရှင်အဖြစ် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ဇွန် ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်

တောင်ကြီး မေ ၃၁
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘော ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့က ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပ သည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်း မင်းလွင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲရှိ သည့်အတွက် ၂၀၂၅ ခုနှစ်အတွင်း တိုင်းဒေသ ကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို ကျင်းပ မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် ဘော်လီဘော၊ ဖူဆယ်၊ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရမည့်အပြင် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နှင့် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲများ၏ အုပ်စုပွဲများကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အနေဖြင့် အိမ်ရှင်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို ၂၀၁၄ ခုနှစ်တွင် ပထမ အကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၂၂ ခုနှစ်



တွင် တတိယအကြိမ်၊ ၂၀၂၃ ခုနှစ်တွင် စတုတ္ထအကြိမ် အိမ်ရှင်အဖြစ်လေးကြိမ်တိုင်တိုင် လက်ခံကျင်းပပေး ခဲ့ပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် အဆင့်မြင့် ချောမွေ့စွာဖြင့် ပြိုင်ပွဲများကို အောင်မြင်စွာ လက်ခံကျင်းပပေးနိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများ နေထိုင်

စားသောက်ရေး၊ သွားလာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ပြိုင်ပွဲများ အဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရေးတို့ကို အိမ်ရှင်အနေဖြင့် လက်ခံဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များအနေ ဖြင့် မိမိတို့သက်ဆိုင်ရာ ကော်မတီများအလိုက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး

ပိုင်းဝန်းအကြံပေး ဆွေးနွေးပေးကြရန် လိုအပ် ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆပ်ကော်မတီဝင်များက အကြံပြု ဆွေးနွေးကြပြီး ပြည်နယ်ညွှန်ကြားရေးမှူးက ပြိုင်ပွဲ နှင့်ပတ်သက်ပြီး အားကစားပြိုင်ပွဲများ ကျင်းပမည့် အားကစားကွင်း၊ အားကစားရုံများ၊ လေ့ကျင့်ရေး ကွင်းနှင့် ပြိုင်ပွဲဝင်အသင်းများ၏ တည်းခိုဆောင်များ ပြင်ဆင်ထားရှိမှုနှင့် ရှမ်းပြည်နယ် ကိုယ်စားပြု အမျိုးသား အမျိုးသမီး နှစ်သင်းစလုံး အောင်မြင်မှုရရှိ ရေးအတွက် စခန်းဝင်လေ့ကျင့်နေမှုများကို ရှင်းလင်း ပြောကြားသည်။

ရှမ်းပြည်နယ်တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ဇွန် ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသက် (၁၈) နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲ များကိုလည်း ပြည်နယ်အားကစားကွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

ပြည်နယ်(ပြန်/ဆက်)

ဘီးလင်းမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဘီးလင်း မေ ၃၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ် အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက



အထက (ဘီးလင်း) ကျောင်း ပညာအားမာန်ခန်းမ၌ ကျင်းပရာ ကျိုက်ထိုခရိုင် ပညာရေးမှူး ဦးခိုင်ထွန်းက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်က ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။

ထို့နောက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အထိမ်းအမှတ် အဖြစ် ကျောင်းသုံးစာအုပ်၊ ခဲတံ၊ ဘောလုံး၊ ဗလာစာအုပ်နှင့် ကျောင်း ဝတ်စုံ ပေးအပ်ပွဲကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးနေယုအောင်နှင့် စီမံအဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူ များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)



မြောင်းမြမြို့တွင် ဆန်စက်များ၌ မီးဘေးကြုံတင်ကာကွယ်ရေး အသိပညာပေးဟောပြောပြီး သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်

မြောင်းမြ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ဆန်စက်များ၌ မီးဘေး ကြုံတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြ လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက မြစာမာရပ်ကွက် ဓနထွန်း ဆန်စက်၌ ဆောင်ရွက်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် မီးသတ်ဦးစီးမှူး၏ ညွှန်ကြားမှုဖြင့် ဦးစီးအရာရှိ ဦးဇော်မင်း ဦးဆောင်သည့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက ဆန်စက်ဝန်ထမ်းများအား အသိပညာပေးဟောပြော ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ခြင်းနှင့် မီးသတ်ယာဉ်/ စက်များဖြင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)

ကမ္ဘာ့အပူချိန် လျှော့ချပုံ အိုင်နန်းလွှာ ကာကွယ်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်စို့။

ကျိုက်မရောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်

ကျိုက်မရော မေ ၃၁
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ သဘာဝဘေးအန္တရာယ် ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မေ ၃၁ ရက် နံနက်ပိုင်းက ရန်ချိုးအောင်ရပ်ကွက်ရှိ မီးသတ်ဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ခမ်းက သဘာဝဘေး အန္တရာယ်ကြုံတင်ကာကွယ်ရေးနှင့် ပတ်သက်၍ သရုပ်ပြလေ့ကျင့်ရ ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်သောင်းဦးနှင့် အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။

ချိုမြိတ်မြတ်ထွေး (ပြန်/ဆက်)





ကျန်းမာရေးဝန်ကြီးဌာန
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကျန်းမာရေးအသိပညာဖြန့်တင်ရေးဌာနခွဲ

“မိုးဦးကျွဲကျွဲကလေးတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ပါ။”

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကာလဝမ်းရောဂါပိုး (Vibrio cholerae) ပါဝင်နေသော မသန့်ရှင်းသောအစားအစာနှင့်သောက်သုံးရေတို့အား စားသောက်မိရာမှတစ်ဆင့် ကူးစက်တတ်သောရောဂါ ဖြစ်ပါသည်။ ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျွဲကျွဲကလေးနှင့် မိုးအကုန်ဆောင်းအတွင်းတွင် အဖြစ်များလေ့ရှိပါသည်။

ကာလဝမ်းရောဂါပိုးပါဝင်သည့် ဝမ်း/အညစ်အကြေးများသည် ယင်နားခြင်း/ မသန့်ရှင်းသောလက် စသည်တို့မှတစ်ဆင့် အစားအစာ/သောက်သုံးရေများဆီသို့ရောက်ရှိခြင်း သို့မဟုတ် တိုက်ရိုက်ဝင်ရောက်ခြင်း (ဥပမာ - မိလ္လာပိုင်ပေါက်ခြင်း၊ အညစ်အကြေးဖြေသြဇာအသုံးပြုခြင်း) တို့မှတစ်ဆင့် စားသောက်မိသူများအား ကူးစက်စေပြီး တစ်ဦးမှတစ်ဦးသို့ ရောဂါဆက်လက်ကူးစက်စေပါသည်။

ရောဂါလက္ခဏာများမှာ-
အရည်ဝမ်းများစွာသွားခြင်း၊ ငါးညှိနံနံသော ဆန်ဆေးရေကိုသို့ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း။

အရေးပေး၏ကဲ့သို့ နိုင်ဆံ့နိုင်အားလျော့နည်းလာခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း/လျှာနှင့်နှုတ်ခမ်းများ ခြောက်သွေ့ခြင်း၊ ကြက်တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပါသည်။

ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ-
အစားအစာ၊ မီးနှင့်အစားအစာမပြင်ဆင်မီအချိန်တိုင်း၊ အညစ်အကြေးနှင့်အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန်တိုင်းနှင့် အိမ်သာမှဆင်းချိန်တိုင်းတို့တွင် ရေနံဆပ်ပြာကိုအသုံးပြု၍ လက်ကိုအနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။ ယင်လုံအိမ်သာ ရာနုနုပြည့်သုံးစွဲပါ။ ကျိုချက်ထားသောရေ သို့မဟုတ် ရေသန့်ဆေးပြား ခတ်ထားသောရေ သို့မဟုတ် FDA အသိမှတ်ပြုထားသောသောက်ရေသန့်ကိုင်သောသောက်သုံးပါ။ အစားအစာများကို ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ။ အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ထားပါ။ ခြင်း ယင်တို့ မပေါက်ပွားစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ပါ။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(ကာလဝမ်းရောဂါ)ဖြစ်ပွားပါက အချိန်မီကုသမှုမခံယူလျှင် လျှင်မြန်စွာအသက်ဆုံးရှုံးနိုင်သောကြောင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ပြီး ထိရောက်သောကုသမှုမခံယူရမည်ဖြစ်ပါသည်။

၂၀၂၅ခုနှစ် မေလ

ပြင်သစ်အိုးပင်းစတုတ္ထအဆင့်တွင် ရှိုင်ဘာကီနာက လက်ရှိချန်ပီယံဆွီယာတက်ခ်ကို အနိုင်ယူသွားနိုင်မလား

ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ စတုတ္ထအဆင့်တွင် ကမ္ဘာ့အဆင့် (၁၂) ရှိ ရှိုင်ဘာကီနာနှင့် ကမ္ဘာ့အဆင့် (၅) ရှိ ဆွီယာတက်ခ်တို့ ထိပ်တိုက်တွေ့ဆုံနေသည့်အတွက် အကြိတ်အနုယ်ရှိလာမည် ဖြစ်သည်။

အဆိုပါပွဲစဉ်ကို ဇွန် ၁ ရက်တွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

ဆွီယာတက်ခ်နှင့် ရှိုင်ဘာကီနာတို့ အနီးစပ်ဆုံးတွေ့ဆုံခဲ့သည့် ကာတာအိုးပင်းပြိုင်ပွဲကွာတားဖိုင်နယ်တွင် ဆွီယာတက်ခ်က ၆-၂၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်ကို တက်လှမ်းထားသည်။

ထို့ပြင် ဆွီယာတက်ခ်သည် ရှိုင်ဘာကီနာနှင့် တွေ့ဆုံခဲ့သည့် နောက်ဆုံးလေးကြိမ်တွင် သုံးကြိမ်အထိနိုင်ပွဲရရှိထားသည်။

ထို့ကြောင့် ရှိုင်ဘာကီနာသည် ဆွီယာတက်ခ်နှင့် တွေ့ဆုံတိုင်းရလဒ်ဆိုးရွားမှုကို ယခုပွဲစဉ်တွင် ချေဖျက်သွားနိုင်မလား သို့တည်းမဟုတ် ရှုံးပွဲထပ်မံကြုံတွေ့ကာ နောက်တစ်ဆင့် တက်လှမ်းခွင့် လွဲချော်သွားမလား စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် ဖြစ်သည်။

ရှိုင်ဘာကီနာသည် ပြင်သစ်အိုးပင်းပြိုင်ပွဲ ပထမအဆင့်တွင် ရေရာ၊ ဒုတိယအဆင့်တွင် ဂျီဗစ်၊ တတိယအဆင့်တွင် နာမည်ကြီး

အော့စတာပင်ကိုတို့ကို အနိုင်ယူကျော်ဖြတ်ကာ စတုတ္ထအဆင့်သို့ တက်လှမ်းလာသူ ဖြစ်သည်။

ပြိုင်ဘက် ဆွီယာတက်ခ်က ပထမအဆင့်တွင် စရစ်ကိုဗာ၊ ဒုတိယအဆင့်တွင် ရာဒကာနူ၊ တတိယအဆင့်တွင် ခရစ္စရှန်တို့ကို အနိုင်ယူကျော်ဖြတ်ကာ စတုတ္ထအဆင့်သို့ တက်လှမ်းလာသူ ဖြစ်သည်။

ပြင်သစ်အိုးပင်း စတုတ္ထအဆင့်သို့ အခြားနာမည်ကြီးတင်းနစ်မယ်များဖြစ်သည့် ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် ဆာဘယ်လင်ကာ၊ အန်ဒရေဗာ၊ ပါအိုလီနို ပဲဂူလာ၊ ကွင်ဝင်ချန်းတို့လည်း တက်လှမ်းနိုင်ခဲ့သည်။



ဆွီယာတက်ခ်နှင့် ရှိုင်ဘာကီနာ တို့ ထိပ်တိုက်တွေ့ဆုံမှု			
ဒိုဟာ (၂၀၂၅)	ကွာတားဖိုင်နယ်	ဆွီယာတက်ခ်	၆-၂၊ ၇-၅
ယူနိုက်တက် (၂၀၂၅)	ဆီမီးဖိုင်နယ်	ဆွီယာတက်ခ်	၇-၆၊ ၆-၄
စတုဂတ် (၂၀၂၄)	ဆီမီးဖိုင်နယ်	ရှိုင်ဘာကီနာ	၆-၄၊ ၄-၆၊ ၆-၃

အေစီမီလန်က နည်းပြသစ်အဖြစ် အယ်လီဂရီကို ပြန်လည်ခန့်အပ်

အေစီမီလန်အသင်းသည် နည်းပြသစ်အဖြစ် အယ်လီဂရီကို ပြန်လည်ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အသက် ၅၇ နှစ်အရွယ် အီတလီလူမျိုးနည်းပြသည် အေစီမီလန်အသင်းကို ၂၀၁၀ ပြည့်နှစ်ဇွန်လမှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလအထိ နည်းပြခဲ့ဖူးသူဖြစ်သည်။

အေစီမီလန် အသင်းသည် အသင်းတွင်နည်းပြအဖြစ် ခြောက်လကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆာဂျိုယို ကွန်တီကာအိုကို ထုတ်ပယ်ကာ အယ်လီဂရီကို အစားထိုး ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ အေစီမီလန်အသင်းသည် ၂၀၂၄-၂၀၂၅ ရာသီတွင် ပုံမှန်ခြေ



စွမ်းပြသနိုင်ခြင်းမရှိဘဲ ရာသီပိတ်သိမ်းချိန်တွင် အဆင့် (၈) ဖြင့်သာ ပိတ်သိမ်းနိုင်ခဲ့သည်။

ထို့ပြင် အေစီမီလန်အသင်းသည် ကိုပါအီတာလီယာဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင်လည်း ပြိုင်ဘက်ဘိုလော့ဂီနာကို ရှုံးနိမ့်ထားသည်။

စပါးက ခံစစ်ကစားသမား ဒန်ဆိုကို ခေါ်ယူ

စပါးအသင်းသည် ခံစစ်ကစားသမား ကီဗင်ဒန်ဆိုကို အမြဲတမ်းခေါ်ယူစာချုပ်လိုက်ပြီ ဖြစ်သည်။

စပါးအသင်းသည် ဩစတြီးယား ဗဗိုခံစစ်ကစားသမား ဒန်ဆိုကို ဖေဖော်ဝါရီလတွင် ပြင်သစ်ကလပ် လန်ဒန်အသင်းမှ အငှားဖြင့် စာချုပ်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် အဆိုပါ ခံစစ်ကစားသမားသည် ပြီးခဲ့သည့်ရာသီတွင် စပါးအသင်းအတွက် ပရီမီယာလိဂ်တွင် ၁၀ ပွဲ



ပါဝင်ကစားထားသည်။ ၎င်းသည် စပါးက မန်ယူကို အနိုင်ရရှိခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့သည်။

ပလိုင်းမောက်က ခံစစ်ကစားသမားမက်ကင်ဇီကို ခေါ်ယူ

ပလိုင်းမောက်အသင်းသည် အဘာဒင်းခံစစ်ကစားသမားဟောင်း ဂျက်မက် ကင်ဇီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

မကြာသေးမီက ခွန်းစံအသင်းမှ ထွက်ခွာခဲ့သော မက်ကင်ဇီ (၂၅ နှစ်) သည် ပလိုင်းမောက်အသင်းနှင့် သုံးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူခဲ့ကြောင်း သိရသည်။ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းသည် ယခုနှစ်ရာသီပြီးဆုံးချိန်တွင် ရမှတ်အနည်းဆုံး ဖုဆောင်းရရှိသည့်အတွက် လိဂ်ဝမ်းသို့ တန်းဆင်းခဲ့ရသည့် အသင်းဖြစ်သည်။

ကမ္ဘာ့အဆင့်-၂ ကားလိုအယ်ကာရက်စ် ပြင်သစ်အိုးပင်း စတုတ္ထအဆင့် တက်လှမ်း

ပြင်သစ်အိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် ကမ္ဘာ့အဆင့် (၂) စပိန်တင်းနစ်အကျော်အမော် ကားလိုစ် အယ်ကာရက်စ်က ဘော့စနီးယားတင်းနစ်ကစားသမား ဒါမီရို ဒီဗွစ်ဟာကို ၆-၁၊ ၆-၃၊ ၄-၆၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

အယ်ကာရက်စ်သည် ဒုတိယအဆင့်တွင်လည်း ပြိုင်ဘက်ဟန်ဂေရီတင်းနစ်ကစားသမား ဖေဘီယန် မာရောဗ်ဇ်ကို ၆-၁၊ ၄-၆၊ ၆-၁၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိရန် အကြိတ်အနုယ်ယှဉ်ပြိုင်ကစားခဲ့ရသည်။ ၎င်းသည် စတုတ္ထအဆင့်တွင် အမေရိကန်တင်းနစ်အကျော်အမော် ရှယ်တန်နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ရှယ်တန်သည် တတိယအဆင့်တွင် အီတလီတင်းနစ်ကစားသမား မတ်တီယိုကို ၆-၃၊ ၆-၃၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ စတုတ္ထအဆင့်သို့ တက်လှမ်းလာသူ ဖြစ်သည်။



လီဗာပူးက ဝစ်စ်ကို ခေါ်ယူရန် နီးစပ်လာ

လီဗာပူးအသင်းသည် လေဗာကူဆင်အသင်းမှ ဂျာမနီကွင်းလယ်ကစားသမား ဖလော်ရီယန်ဝစ်စ်ကို ခေါ်ယူရန် နီးစပ်လာပြီ ဖြစ်သည်။ ချန်ပီယံလီဗာပူးအသင်းသည် အဆိုပါ ကွင်းလယ်ကစားသမားကို အိုဆုကြေးအပါအဝင် ပေါင် ၁၀၉ သန်းခန့်ဖြင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် အဆိုပါ ကစားသမားသည် လေဗာကူဆင်အသင်းအတွက် ပွဲပေါင်း ၁၉၇ ပွဲပါဝင်ကစားထားပြီး ၅၇ ဂိုးသွင်းယူပေးထားနိုင်ကြောင်း သိရသည်။



ဘိုင်ယန်မြူးနစ်က ဂျိုနသန်တားကို ခေါ်ယူ

ဘိုင်ယန်မြူးနစ်အသင်းသည် လေဗာကူဆင်အသင်းမှ ခံစစ်ကစားသမား ဂျိုနသန်တားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူစာချုပ်လိုက်ပြီ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် ဂျာမနီလက်ရွှေ့စင်ကစားသမား တားသည် ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လေဗာကူဆင်အသင်းတွင် ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့သူဖြစ်ပြီး ဘွန်ဒက်လီဂါဖလား၊ ဂျာမနီဖလားတို့ကို ဆွတ်ခူးရရှိအောင် စွမ်းဆောင်ထားနိုင်သည်။ အဆိုပါ ခံစစ်ကစားသမားကို လီဗာပူး၊ မန်ယူ၊ စပါးအသင်းတို့အပြင် ဘာစီလိုနာ၊ ရီးရဲမက်ဒရစ်အသင်းစသည့် ကလပ်အသင်းအများအပြားက ခေါ်ယူရန် ချိတ်ဆက်ခြင်းခံခဲ့ရသော်လည်း ဘိုင်ယန်မြူးနစ်အသင်းသို့သာ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တားသည် ဂျာမနီလက်ရွှေ့စင်အသင်းအတွက်လည်း ၃၅ ပွဲ ပါဝင်ကစားထားသူ ဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၂၄-၂၀၂၅ ရာသီတွင် ဘွန်ဒက်လီဂါအမှတ်ပေးဖလားကို ဒုတိယနေရာမှ အနီးကပ်ဖိအားပေးနေသည့် လေဗာကူဆင်အသင်းကို သုမှတ်ဖြတ်တောက်ကာ ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရ အားကစားသတင်းတိုများ

- အာဆင်နယ်အသင်းသည် စလိုဗေးနီးယား တိုက်စစ်ကစားသမား ဆက်ကို (၂၁ နှစ်) ကို ခေါ်ယူရန် လိုက်ပီဇစ်အသင်းနှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။
- ဆော်ဒီလိဂ်ကလပ် အယ်ဟီလယ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲပြီးနောက် အင်တာမီလန်အသင်းနည်းပြ ဆီမြွန်နီ အင်ဇာဂီကို အသင်းနည်းပြအဖြစ် ခန့်အပ်သွားဖွယ်ရှိသည်။
- ပြင်သစ်တိုက်စစ်ကစားသမား အင်ဒူနီကူသည် ယခုနှစ်ရာသီတွင် ချယ်ဆီးအသင်းမှ ထွက်ခွာမည် ဖြစ်သည်။
- မန်ယူနှင့် ဗီလာအသင်းတို့သည် လိုင်လီအသင်းမှ အသက် ၂၃ နှစ်အရွယ် ပြင်သစ်ဦးသမား လူးကပ်စ်ချီဗာလီယာကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်

၁။ နိုင်ငံရေး

- (က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး။
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး။
- (ဂ) ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး။

၂။ စီးပွားရေး

- (က) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရှိကွာဖို့လုပ်ငန်းတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျိုးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- (ခ) တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အား

ကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍဖြင့်တင်ရေး။

- (ဂ) ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး။

၃။ လူမှုရေး

- (က) တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး။
- (ခ) တစ်မျိုးသားလုံး သက်ရည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျိုးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ ဖြင့်တင်ဆောင်ရွက်ရေး။
- (ဂ) နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး။

❖ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”

ဆိုသည့်အတိုင်း မိမိတို့၏တပည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစည်းကမ်းလိုက်နာခြင်းကအစပြုပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသားအလေ့အကျင့်ကောင်းများ ကိန်းအောင်းလာကြစေရန် ကိုယ်တိုင်လေ့လာတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် လေ့ကျင့်ပေးသွားကြရန် လိုအပ်...

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၆) မှ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြားမှုမှ ကောက်နုတ်ချက်)

၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့် ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်ချက်
(မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်)

၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်

၁။ အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး တပ်မတော်အနေ

ဖြင့် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက် မှ ၃၁ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂။ လက်ရှိကာလတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့် အစိုးရရုံးဌာနများ၊ ပြည်သူများ၏ အိုးအိမ်နှင့် လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာမှလည်း ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

၃။ အလားတူ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်

အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယခုနှစ်အတွင်းမဖြစ်မနေ ကျင်းပဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်၌ တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်လျက်ရှိသည်။

၄။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို

စာမျက်နှာ ၅ ကော်လံ ၁ ❖



ခံစစ်ကစားသမား ဖရင်ပေါင်ကို ငါးနှစ်စာချုပ်ဖြင့် လီဗာပူးအသင်း ခေါ်ယူ

ပရီမီယာလိဂ်ချန်ပီယံ လီဗာပူးအသင်းသည် ဘွန်ဒက်စ်လီဂါကာလလေဗာကွဆင်အသင်းမှ နယ်သာလန် ခံစစ်ကစားသမား ဖရင်ပေါင်ကို ပေါင် ၂၉ ဒသမ ၅ သန်းဖြင့် ငါးနှစ်စာချုပ်ခေါ်ယူလိုက်ပြီဖြစ်သည်။

လီဗာပူးအသင်းသည် ကလပ်ကမ္ဘာ့ဖလားမတိုင်မီ အသင်းမှ ခံစစ်ကစားသမားတစ်ဦးဖြစ်သူ အန်ဒရီးရပ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကြောင်း အတည်ပြုပြီး

စာမျက်နှာ ၁၃ ကော်လံ ၁ ❖

MNL ယူ-၂၁ လိဂ်ပြိုင်ပွဲတွင် ထိပ်ဆုံးမှ ဒဂုံစတားယူနိုက်တက် နိုင်ပွဲဆက်မှုရပ်တန့်ပြီး ရခိုင်ယူနိုက်တက်အသင်း ဒုတိယမြောက် နိုင်ပွဲရရှိ

ရန်ကုန် မေ ၃၁

MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲတွင် (၆) ဒုတိယနေ့ကို မေ ၃၁ ရက်က ဆက်လက်ကျင်းပရာ ထိပ်ဆုံးမှ ဒဂုံစတားယူနိုက်တက်အသင်းနှင့် အား/ကာသိပွဲအသင်း သရေကျပြီး ရခိုင်ယူနိုက်တက်အသင်း နိုင်ပွဲရခဲ့သည်။

ပခုမ္မာကွင်း၌ ကျင်းပသည့် ပွဲတွင် အား/ကာသိပွဲအသင်းနှင့် ဒဂုံစတား ယူနိုက်တက်အသင်း နှစ်ဂိုးစီသာရေကျခဲ့သည်။ ဇယားထိပ်ဆုံးမှ ဒဂုံစတားယူနိုက်တက်အသင်းနှင့် အဆင့် ၄ နေရာမှ

စာမျက်နှာ ၁၃ ကော်လံ ၁ ❖



အား/ကာသိပွဲနှင့် ဒဂုံစတားယူနိုက်တက် ယှဉ်ပြိုင်စဉ်။

ယနေ့
သတင်း
အ
ဋ္ဌာန်း

သံမဏိနှင့် အလူမီနီယံ
ဈေးနှုန်းများကို ၅၀ ရာခိုင်နှုန်း
အခွန်စည်းကြပ်မည်ဟု ထရမ်ပြော

နိုင်ငံတကာသတင်း စာ ၁၄

တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊
စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊
တရားမဝင်ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

ပြည်တွင်းသတင်း စာ ၂၂

ပြင်သစ်အိုးပင်းစတုတ္ထအဆင့်တွင်
ရှိုင်ဘာကီနာက လက်ရှိချန်ပီယံ
ဆွီယာတက်ခကို အနိုင်ယူသွားနိုင်မလား

နိုင်ငံတကာအားကစားမြင်ကွင်း စာ ၂၅